

**ကုသိုလ်ကောင်းမှု လျှင်မြန်စွာပြု**  
 စိတ်သည် မကောင်းမှုတွင် မွေ့လျော်တတ်သဖြင့် ကောင်းမှုပြုသောအခါ နို့နှေးတတ်ရကား မကောင်းမှုမှ စိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို အချိန်မဆိုင်းဘဲ ဆောလျှင်စွာပြုလုပ်ရာ၏။ ကောင်းမှုပြုလိုသော စိတ်ဆန္ဒပေါ်လာလျှင် အဆောတလျှင် ပြုလုပ်နိုင်ရန် ကြိုးစားရာ၏။  
 ပါပဝဂ်(ဓမ္မပဒ-၁၁၆)

၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်၊ တနင်္လာနေ့ အတွဲ (၆၂)၊ အမှတ် (၁၂၉)

## နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

- ၁။ ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်။
- ၂။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဖူလုံမှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်။
- ၃။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်။
- ၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။
- ၅။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဉ်။

## နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မုန့်လွှဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန်ကနောင်ခန်းမ၌ တွေ့ဆုံ၍ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ညွှန်ဝင်းဆွေ၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ကော်မတီဥက္ကဋ္ဌများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

စာမျက်နှာ ၃ ကော်လံ ၁ □

**ယနေ့ ဖတ် စ ရာ**

|  |  |  |  |
|--|--|--|--|
| <p>ဖွံ့ဖြိုး ရှင်သန် လှပ မဲနယ်တောင်တန်း ဒေသ (၂)</p> <p>ဆောင်းပါး စာ ၁၀</p> | <p>ယမန်နှစ်က ဂျပန်နိုင်ငံရှိ နာရီတာလေဆိပ်ကို အသုံးပြုသော ခရီးသည် သုံးဆန်းပါး မြင့်တက်လာ</p> <p>နိုင်ငံတကာသတင်း စာ ၁၃</p> | <p>သာဘဝအလှနှင့် ဇီဝမျိုးစုံ မျိုးကွဲများ စုံလင်ရာ အာဆီယံ အမွေအနှစ် အင်းလေးကန် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေး</p> <p>ဆောင်းပါး စာ ၁၆</p> | <p>လူမှန်၊ နေရာမှန် ဆောင်ရွက်ခြင်းဖြင့် အဂတိ လိုက်စားမှုကို တိုက်ဖျက်ကြပါစို့</p> <p>ဆောင်းပါး စာ ၂၀</p> |
|--|--|--|--|



### တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပျက် ရှေ့သို့ဆက်

မည်သည့် နိုင်ငံတွင်မှ လူမျိုးတစ်မျိုးတည်းမရှိ။ အမျိုးဘာသာ သာသနာတို့သည်လည်း ရောနှောပျံ့နှံ့လျက် ရှိကြပြန်ပြန်ဖြစ် သည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရားနှင့် ပြောဆိုသည့် ဘာသာစကားတို့ကို အလေးထားအပ်သော် လည်း အရေးကြီးဆုံးမှာ အေးအတူပူအမျှ၊ ကောင်းတူ ဆိုးဖက်ပူးပေါင်းနေထိုင်လိုသော အစဉ်အလာဆန္ဒနှင့်ဝိသေသ ရက္ခိတအခေါ်အမျိုးစောင့်တရားပင်ဖြစ်သည်။ “လူမျိုးဆိုသည်မှာ သုခဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ်ပြီး လျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်လေသည်။” ဟူ၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက မိန့်ဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့ အပါအဝင် လူမျိုး ၁၃၅ မျိုး စုပေါင်းနေထိုင်ကြ သည်။ လူမျိုးကြီး၊ လူမျိုးငယ်ဟူ၍ မည်သည့် အခါကမျှ ခွဲခြား သတ်မှတ်ထားခြင်းမရှိ။ တိုင်းရင်းသားလူမျိုးများအားလုံး မွေးရာပါ နိုင်ငံသားများအဖြစ် အခွင့်အရေး၊ အဆင့်အတန်း တို့ တန်းတူရည်တူရှိကြသည်။ မျိုးနွယ်ကို အကြောင်းပြု၍ လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကို အကြောင်းပြု၍ လည်းကောင်း မုန်းတီးမှု၊ ရန်စိုးပွားမှု၊ ဆန့်ကျင်တိုက်ခိုက်မှု တို့လည်း မရှိခဲ့။ သို့ရာတွင် အတိတ်သမိုင်းတစ်လျှောက်တွင် လည်းကောင်း၊ မျက်မှောက်ကာလတွင် လည်းကောင်း လူမျိုး တစ်မျိုးနှင့် တစ်မျိုးကြား အမှန်းတရားတို့ မရှိခဲ့ပါလျက်နှင့် ပြည်ထောင်စုနိုင်ငံတစ်ခု၏ မရှိမဖြစ်သော စည်းလုံးညီညွတ် မှုကို အပြည့်အဝ တည်ဆောက်၍ မရနိုင်သေး။

တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိမဖြစ်လိုအပ်မှန်း သိပါလျက်နှင့် မစည်းလုံးနိုင်သေးသည့်မှာ “သံသယ” က အဓိက ဖြစ်သည်။ ကိုလိုနီခေတ်၏ အမွေဆိုးဖြစ်သည့် ကင်ဆာသဖွယ် ဟောင်းနွမ်းဆွေးမြည့်နေသည့် အမြစ်စွဲနာဖြစ်သော သံသယ ကို အပြီးတိုင်ပယ်ရှား၍ ပကတိစည်းလုံး ညီညွတ်မှုကို တည်ဆောက်ပြီး ကြီးမားကျယ်ပြန့်လှသည့် နိုင်ငံတော် ဝန် များကို ဦးထမ်းပွဲထမ်းပိုင်းဝန်းထမ်းဆောင်ကာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်သည်ကို မြင်လိုကြသည်မှာ နိုင်ငံသူ နိုင်ငံသား၊ ပြည်ထောင်စုသားအားလုံး၏ တူညီသော ဆန္ဒပင် ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကျင်းပတော့မည်ဖြစ်သည်။ ကျင်းပခဲ့သမျှ သော ပြည်ထောင်စုနေ့များအားလုံးသည် တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်းကို အမှတ် ရစေပြီး ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့ လိုအပ်ကြောင်းကို သတိပေးနှိုးဆော်ခြင်းပင်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံး တွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထု၏ ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ ခိုင်မာမှုကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဆက်လက် တည်တံ့နေစေကာမူ လုံးဝသည့် ပြည့်စုံသော စည်းလုံးညီညွတ် သည့်အဖြစ်သို့ ရောက်ရှိမလာသေးသည့်အတွက် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျနေရသည်။ နိုင်ငံနိမ့်ကျသည့်အခါ နိုင်ငံ သား၊ ပြည်ထောင်စုသားတို့လည်း မမြင့်မားနိုင်ဘဲ နိမ့်ကျစွာ သာ ရှင်သန်ကြရသည်။

နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကြီး တည်ဆောက်နိုင်ရေးတို့အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသူ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ၏ တစ်စည်းတစ်လုံးတည်းသော အားမာန်ဖြင့် တက်ညီ လက်ညီ တည်ဆောက်ကြရပါမည့်အကြောင်း။

### ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၅  
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်၊ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။  
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေမြင်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသ



ကြီး ဗုံရွာမြို့နယ်ရှိ ပညာမဏ္ဍိုင်ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ မဟာမြိုင်စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့ နယ်ရှိ မဟာမြိုင် ဘုန်းဘုရားကျောင်းတိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ဂုဏ်ရည်လွင်ပရိယတ္တိစာသင်တိုက်၊ ရန်ကင်းမြို့နယ်ရှိ အောင်သုခဗိမာန်ကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ ပါဠိကာရိ ကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းလဲကျောင်းတိုက် များသို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုမစိုးရိမ်ကျောင်းတိုက်၊ အောင်မြေသာစံ မြို့နယ်ရှိ အောင်ချမ်းသာစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်ရှိ ဗောဓိသုခကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ သီရိမင်္ဂလာရွှေမန်းပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ ရွှေလရောင် ကျောင်းတိုက်များသို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့၊ ဦးစီးဌာန များမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ကြကြောင်း သိရသည်။ သတင်းစဉ်

### ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော် စာစီစာကုံးနှင့် ဓာတ်ပုံပြိုင်ပွဲဆုချီးမြှင့်

ရန်ကုန် ဖေဖော်ဝါရီ ၅  
မြန်မာ - တရုတ် နှစ်နိုင်ငံပြည်သူ့အချင်းချင်း အပြန်အလှန်သိကျွမ်း နားလည်စေရေးနှင့် ရိုးရာမပျက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှု စင်တာနှင့် Joy Chinese Language Centre တို့ပူးပေါင်း၍ “အရောက် လှမ်းလာ တရုတ်ယဉ်ကျေးမှုစင်တာ”၊ “ကြိုဆိုခွင့်ပျော် ရိုးရာယွမ်းရှောင်း ပွဲတော်” စုံညီပွဲနှင့် “ကြည်နူးရွှင်ပျော်တရုတ်နှစ်သစ်ကူးပွဲတော်” စာစီ စာကုံးပြိုင်ပွဲနှင့် “ဆုစည်းပျော်မြူးတရုတ်နှစ်သစ်ကူး” ဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြို့ အလုံမြို့နယ် မင်းရဲ ကျော်စွာလမ်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

တာဝန်ခံ Ms.Xu Ling က ဆုများ ပေးအပ်ချီးမြှင့်သည်။ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်ပြည်မှအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံမှ ကလေး၊ လူငယ်၊ ကျောင်းသား ကျောင်းသူများ အား နွေရာသီကျောင်းပိတ်ရက်တွင် သင်တန်းများ ဖွင့်လှစ်ရန်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာလင်း



### စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၄၄၈၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဖေဖော်ဝါရီ ၅  
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။  
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်

ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်အထိ ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၄၄၈၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။  
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။  
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၏ Website: [www.doca.gov.mm](http://www.doca.gov.mm) ၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ သတင်းစဉ်



ဒေသခံရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော သဗ္ဗညုမြတ်စွာဘုရား အား သနပ်ခါးအမွှေးနံ့သာဆီမီးတံပူပင် (တွန်လို) ဖြင့် မီးပူဇော်ခြင်းကို ဖေဖော်ဝါရီ ၄ ရက် (တပို့တွဲ လပြည့်နေ့)က ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့ မဟာစည်အောင်တော်မူစေတီ၌ အမွှေးနံ့သာ ဆီမီးပူဇော်ပွဲ ကျင်းပစဉ်။ စိုင်း(သီပေါ)

ပြည့်ဝဆီများကို တတ်နိုင်သမျှ လျှော့စား၍ အသွင်ပြောင်းဆီများ စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ပါ



ခေါ်ယူမှု

စက်မှုဇုန်များအတွင်း လုပ်ငန်းဆောင်ရွက် လျက်ရှိမှုနှင့် ဇုန်အလိုက် ကြိုတင်စောင့်ကြည့် အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေး

ဦးစွာ လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးအုန်းဆိုင် က စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်မှုဇုန်လည်ပတ်မှု ပိုမိုအဆင်ပြေစေရန်အတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိရန် လိုအပ်မှု၊ သွင်းကုန်အစားထိုးရန်အတွက် စက်မှုကုန်ကြမ်းများနှင့် စက်အပိုပစ္စည်းများ ပြည့်ပမာတင်သွင်းရာတွင် မြန်ဆန်စွာဖြင့် တင်သွင်းခွင့်ရရှိရေး၊ ပြည်တွင်းမှ ထုတ်လုပ်သည့် အဆင့်မီ ထုတ်ကုန်များကို နိုင်ငံတော်မှ ဝယ်ယူပေးစေလိုမှု တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် စက်မှုဇုန်အသီးသီးမှ ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များက စက်မှုဇုန်များအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများရှိနေပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုလုပ်ငန်းများအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ် လိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပေးစေလိုမှု၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်များ တည်ရှိသည့် မြို့နယ်များအတွင်း ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်နယ်မြေများအတွင်း စိတ်အေးချမ်းသာစွာဖြင့် အလုပ်လုပ်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးစေလိုမှု၊ အထည်ချုပ်လုပ်ငန်းများ၏ အရည်အသွေး တိုးမြှင့်နိုင်ရေး လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုမှုတို့နှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအလိုက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံစီးပွား ဖြင့်တင်ရေးနှင့် တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုရှင်းလင်း တင်ပြသည်။

သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြား

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက်



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။

လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် နည်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်မှုတို့နှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားသည်။

ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးမြှင့်တင်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ကြမ်း

ပစ္စည်းများရှိမှသာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းရှိမှသာ ရောင်းဝယ်မှုဖြစ်မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကို ရရှိနိုင်ကြောင်း၊ ချည်မျှင်အတွက် ဝါကုန်ကြမ်းများ လိုအပ်ကြောင်း၊ လူတစ်ဦးသည် မွေးစမှ သေဆုံးသည်အထိ အဝတ်အထည်များကို ဝတ်ဆင်ရကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဝါများသည် အရည်အသွေးပြည့်မီမှု မရှိသေးဘဲ ချည်မျှင်ရှည်ဝါများ ထုတ်လုပ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မီသည့် ချည်မျှင်များ ထုတ်လုပ်နိုင်မှသာ အဆင့်မီသည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း လုံလောက်စွာ ထုတ်လုပ်ပြီး နောက်ပိုင်းတွင် ပြည်ပသို့ တင်ပို့နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း။

စားရေးနှင့်ပတ်သက်၍ စပါးအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ စိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကချင်းအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စပါးထွက်ကုန်များကို အသုံးပြု၍ MSME ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ဆီထွက်သီးနှံများကိုလည်း အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စားသုံးဆီနှင့် စက်သုံးဆီများ လုံလောက်ခြင်းမရှိသည့် အတွက် ပြည်ပမှ နှစ်စဉ်တင်သွင်းနေကြောင်း။

လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးအတွက် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် စာမျက်နှာ ၄ သို့



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ လှိုင်သာယာစက်မှုဇုန်အတွင်းရှိ Ever Rich International Production Factory ၌ ခင်းကျင်းပြသထားသည့် စက်ရုံထုတ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးစဉ်။

- ❖ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဝါများသည် အရည်အသွေး ပြည့်မီမှုမရှိသေးဘဲ ချည်မျှင်ရှည်ဝါများ ထုတ်လုပ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိ
- ❖ အဆင့်မီသည့် ချည်မျှင်များ ထုတ်လုပ်နိုင်မှသာ အဆင့်မီသည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်
- ❖ နိုင်ငံအတွင်း လုံလောက်စွာ ထုတ်လုပ်ပြီး နောက်ပိုင်းတွင် ပြည်ပသို့ တင်ပို့နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်



စာမျက်နှာ ၃ မှ

နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းအချို့ နှောင့်နှေး ခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှုများရှိ ကြောင်း၊ ယခုအခါ မိမိတို့အစိုးရအနေဖြင့် ရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ လေအားသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဖြင့် လုပ်ငန်းလည်ပတ်ခြင်းများကို ဆောင်ရွက်နိုင်မည် ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင် မည်ဆိုပါက လျှပ်စစ်ဓာတ်အား အသုံးပြုသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြု နိုင်မည်ဖြစ်ပြီး စက်သုံးဆီသုံးစွဲမှုများကို များစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် ဈေးနှုန်း သက်သာသည့် မီးရထားဖြင့် သယ်ယူပို့ဆောင်ကြ စေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော် ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထား များကို လျှော့ပေါ့ပေးထားကြောင်း၊ လျှပ်စစ်ဓာတ် အားသုံး မော်တော်ယာဉ်များအတွက် Power Station များကို စတင်တည်ဆောက်လျက်ရှိပြီး လူအသုံးများ သည့် လမ်းများနှင့် မြို့ကြီးများတွင် ဆက်လက်တိုးချဲ့ တည်ဆောက်သွားမည်ဖြစ်ကြောင်း။

ပြည်တွင်း၌ထွက်ရှိသည့် ကုန်ကြမ်းများ အသုံးပြုသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်

ပြည်တွင်းမှထွက်ရှိသည့် စက်မှုကုန်ကြမ်းများ ကိုအသုံးပြုသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အဓိကထားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ တွင် ပလတ်စတစ်သုံးစွဲမှုများ များပြားသဖြင့် လျှော့ချ



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ ထူးသစ် အစာတောင့်စက်ရုံအတွင်း ခင်းကျင်းပြသထားသည့် စက်ရုံထုတ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးစဉ်။

သုံးစွဲကြရန်လိုကြောင်း၊ မော်တော်ယာဉ်များအတွက် လိုအပ်သည့် တာယာများကို ပြည်တွင်း၌ လုံလောက် စွာရရှိအောင် ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် နှစ်စဉ် ပြည်ပမှတင်သွင်းနေရကြောင်း၊ ရော်ဘာကိုအခြေခံ သည့် တာယာထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ ဝါးနှင့် သစ်တောထွက်ပစ္စည်းများကို အသုံးပြု၍ နိုင်ငံအတွက်လိုအပ်သည့် စက္ကူပျောဖတ် များကို ထုတ်လုပ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိ သည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် သဘာဝသယံဇာတ များကို အသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် ပြည်ပသွင်းကုန်များကို အဆင့်မီစွာ ထုတ်လုပ်နိုင်မည် ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေ

မည်ဖြစ်ကြောင်း။ ခရိုင်၊ မြို့နယ်များ အားလုံးတွင် စက်မှုထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ရေး စက်မှုဇုန်များ တည်ထောင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ကို မိမိအနေဖြင့် အာမခံချက်ပေးပါကြောင်း၊ ကုန်ထုတ် လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆို ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသူများအား ရင်းရင်း

နှိုးနှီး နှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ Ever Rich International Production Factory နှင့် ထူးသစ်အစာတောင့်စက်ရုံတို့သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ် သည့်များ ပြန်လည် အကြံပြုဆွေးနွေးပြီး ခင်းကျင်း ပြသထားသည့် စက်ရုံထုတ်ပစ္စည်းများကို ကြည့်ရှု ခဲ့ပြီး စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်



ပဲခူးတိုင်းဒေသကြီး အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၅ (၇၆) နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုရန် ပြည်ထောင်စု အဖွဲ့မှ ကြီးမားကျယ်ပြန့်သော အမျိုးသား အလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်း အနားကို ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ရွှေဝါထွန်း ဘော်လီဘောအသင်းနှင့် ကဝ

မြို့မဘော်လီဘော အသင်းတို့ တတိယနေရာလုပွဲနှင့် LUCKY FISH အသင်းနှင့် ပဲခူးတက္ကသိုလ် မိသားစုအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရား သူကြီးချုပ်နှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝါသနာရှင်ပြည်သူများက ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း

အခမ်းအနားကျင်းပရာ တတိယ ဆုနှင့် ဒုတိယဆုရရှိသည့် အသင်း များကို တာဝန်ရှိသူများက ဆု ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် မှ ခိုင်များအား ထောက်ပံ့ငွေပေးအပ် ကာ ပထမဆုရရှိသော LUCKY FISH ဘော်လီဘောအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဆုဖလား နှင့် ငွေသားဆုကျပ် ၁၀ သိန်းပေး အပ်ချီးမြှင့်ခဲ့သည်။ တင်စိုး(ပဲခူး)

ပလက်ဝမြို့နယ်လုံးဆိုင်ရာ (ဖူဆယ်) ဖိတ်ခေါ်ဖလားပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

ပလက်ဝ ဖေဖော်ဝါရီ ၅ ချင်းပြည်နယ် ပလက်ဝမြို့နယ် လုံးဆိုင်ရာ (ဖူဆယ်) ဖိတ်ခေါ် ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော် ဝါရီ ၄ ရက် မွန်းလွဲပိုင်းက ကင်းဝ ရပ်ကွက် အားကစားကွင်း၌ ကျင်းပခဲ့သည်။

ပလက်ဝမြို့နယ် ဖူဆယ် ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ဌာနစုံ (ခ) အသင်းက မြို့မအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ ခဲ့ပြီး အမျိုးသား ၂၆ သင်းနှင့်

အမျိုးသမီး ကိုးသင်းတို့ ပါဝင် ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ အမျိုးသား/အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသည့်အသင်းများနှင့် ကစား သမားဆ ရရှိသူများကို ကင်းဝ ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂ ဓမ္မနှင့် နယ်မြေခံတပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုနေ ပြည်သူ များ တက်ရောက်ကြကြောင်း သိရသည်။

ဆုပေးအပ်ပွဲ အခမ်းအနား သို့ နယ်မြေခံတပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့် တပ်မတော်အရာရှိများ၊ စစ်သည် များ၊ ဒုတိယခရိုင် အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုနေ ပြည်သူ များ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

သံတွဲခရိုင် လူထုအခြေပြုပဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

သံတွဲ ဖေဖော်ဝါရီ ၅ သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ ကွန်ပျူတာသင်တန်း (၁/၂၀၂၃) ကို ယမန်နေ့က သံတွဲခရိုင်လူထု အခြေပြုပဟိုဌာန၌ ဖွင့်လှစ်သည်။ ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြား

ရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်း ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်း သား၊ သင်တန်းသူ ၁၇ ဦး တက် ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၄ ရက်မှ ဧပြီ ၈ ရက် အထိ သင်ကြားပေးမည်ဖြစ်သည်။ အဆိုပါ သင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်ကျောင်း

သား ကျောင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အခြေခံပညာ ကျောင်းသား လူငယ်များ ကွန်ပျူတာပညာကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး လုပ်ငန်းခွင် ဝင်ရောက်ရာတွင် အဆင်ပြေစေ ရေးအတွက် ဦးနေမျိုးအောင် ဓာတ်ပုံကျွမ်းကျင်-(၂) က အခမဲ့ မျှဝေသင်ကြားပေးခြင်းဖြစ်သည်။

ခရိုင်(ပြန်/ဆက်)



# နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

## တံတေးမြို့နယ် ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ငါးလုပ်ငန်းသိပ္ပံ (တံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး တံတေးမြို့နယ်ရှိ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ငါးလုပ်ငန်းသိပ္ပံ (တံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာက ရှင်းလင်းတင်ပြစဉ်။

ရှင်းလင်းတင်ပြ  
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငါးမွေးမြူရေးကန်များအတွင်း ငါးမွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးစဉ်။

- ဒေသတွင်းမှ ထွက်ရှိသည့် မွေးမြူရေး ထုတ်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိစေရေးနှင့် ဈေးနှုန်း သက်သာစေရေးအတွက် သယ်ယူပို့ဆောင်ရေးသည် အရေးကြီး
- ထုတ်ကုန်ကို ဈေးနှုန်းသက်သာစွာ ထုတ်လုပ်နိုင်သည့် ဖြစ်သော်လည်း သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်း ရှည်လျားခြင်း၊ ခက်ခဲခြင်းတို့ကြောင့် စရိတ်များ ကြီးမြင့်လာနိုင်သဖြင့် ကုန်ထုတ်လုပ်မှု လမ်းကြောင်းကို ဆောင်ရွက်ရာတွင် စနစ်တကျကွင်းဆင်း စစ်ဆေးပြီး တွက်ချက်ဆောင်ရွက်

သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ရွှေမုယင်းဒေသအတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ထွက်ရှိလာသည့် ငါးများကို တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် ပြင်ပသို့ သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးနိုင်မှု တိုင်းစစ်ဌာနချုပ် အစာစပ်စက်ရုံမှ ငါးစာအပြင် အခြားသော မွေးမြူရေးအစာများ ထုတ်လုပ်နိုင်မှု၊ ငါးမွေးမြူရေး ဧရိယာအတွင်း မွေးမြူရေးလုပ်ငန်းများကို လုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်လျက်ရှိမှု၊ ရွှေမုယင်းဒေသမှ ငါးထွက်ကုန်များကို ပိုမိုလျင်မြန်ချောမွေ့စွာ ဈေးကွက်သို့ ပြန့်ချိနိုင်ရေးအတွက် ကင်းရွာ - ခရမ်းဝ - ရေတွင်းကုန်း - ကွင်းပေါက်လမ်းကွန်ကရစ်လမ်းသစ် ဖောက်လုပ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အာဟာရပြည့်မီအောင် စားသုံးနိုင်မည့် ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ သတ်မှတ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်စေခြင်းသည် တိုင်းဒေသကြီး၏ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဖူလုံမှုရှိစေရေးနှင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်စေခြင်းသည်လည်း တိုင်းဒေသကြီးအတွင်း ငါးလိုအပ်ချက်ပြည့်မီစေရေး ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၉ သန်းခန့်ရှိပြီး လူတစ်ဦးလျှင် တစ်ရက် ငါးအသား ၅ ကျပ်သားခန့် စားသုံးမည်ဆိုလျှင်ပင် လိုအပ်ချက်များစွာ ရှိနေမည်ဖြစ်ကြောင်း၊ နေ့စဉ် ငါးလိုအပ်ချက်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်သွင်းနေခြင်းထက်

မိမိတို့ဒေသအတွင်း ပြည့်မီအောင် ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို ထုတ်လုပ်မှုကုန်ကျစရိတ်နည်းစွာဖြင့် အရေအတွက်များများ ရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာပါက ပြည်သူလူထု အကျိုးရှိမည်ဖြစ်ပြီး အာဟာရပြည့်မီအောင် စားသုံးနိုင်မည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည့် ဒေသ၏ အကျိုးကိုလည်း ဖြစ်ထွန်းစေရမည်ဖြစ်ကြောင်း။

ဆေးဝါးစက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက် ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးမြေဧရိယာများကို အကျိုးရှိရှိ အသုံးချရန်လိုပြီး အထွက်နှုန်းတိုးစေရေးအတွက် အစာပြည့်ဝစွာ ကျွေးမွေးရန်၊ အကောင်ရေ ပြည့်မီစွာ ထည့်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငါးမျိုးများ မှန်ကန်စွာ ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်

ရှိသူများက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြားလိုအပ်သည်များကို အစိုးရက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းတစ်ခုဖြစ်သည့် တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒေသတွင်းရရှိသည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ အခြားလိုအပ်သည့် တိရစ္ဆာန်ဆေးဝါးများ ရရှိရေးအတွက်လည်း ဆေးဝါးစက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန်လိုကြောင်း။

ဒေသတွင်းမှထွက်ရှိသည့် မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိစေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် သယ်ယူပို့ဆောင်ရေးသည် အရေးကြီးကြောင်း၊ ထုတ်ကုန်ကို ဈေးနှုန်းသက်သာစွာ ထုတ်လုပ်နိုင်သည့်ဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ရှည်လျားခြင်း၊

စာမျက်နှာ ၆ သို့



စာမျက်နှာ ၅ မှ

ခက်ခဲခြင်းတို့ကြောင့် စရိတ်များ ကြီးမြင့်လာနိုင်သဖြင့် ကုန်ထုတ်လုပ်မှုလမ်းကြောင်းကို ဆောင်ရွက်ရာတွင် စနစ်တကျကွင်းဆင်းစစ်ဆေးပြီး တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ အမှန်တကယ် အသုံးဝင်ပြီး ဒေသနှင့် ကုန်ထုတ်လုပ်မှုကို အကျိုးပြုသည့် လမ်းကြောင်းဖြစ်ရန်လိုကြောင်း၊ ထို့ပြင်ရွှေ့မူယင်းဒေသမှ ထွက်ရှိသည့် ငါးများကို ကနဦး ပထမအဆင့် သန့်စင်ပြီး အအေးခန်း ပို့ဆောင်ရေးယာဉ်များ အသုံးပြု၍ ဈေးကွက်သို့ ဖြန့်ချိနိုင်ရေး ဆောင်ရွက်နိုင်ရန်လည်းလိုကြောင်း၊ စနစ်ကျသည့် မွေးမြူရေး လုပ်ငန်းဖြစ်ရန်လိုပြီး ဒေသနှင့် ဒေသခံများကိုလည်း အကျိုးဖြစ်စေရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးမွေးမြူရေးကန်များအတွင်း ငါးမွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၌ အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားစဉ်။

ကျောင်းဖွင့်နိုင်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ ငါးသည် စားရေးအတွက် များစွာ အထောက်အကူပြုစေနိုင်သည့်အတွက် ငါးလုံလောက်စွာရရှိရေး စနစ်တကျ

တတ်မြောက်စေရေးအတွက် စနစ်တကျဖြင့် သင်ကြားလေ့ကျင့်မည်ဆိုပါက များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့် အချိန်တွင်လည်း သင်ကြားခဲ့သည့် ဘာသာရပ်များနှင့်လျော်ညီသည့် လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ လူမှန်၊ နေရာမှန်ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိချိန်တွင်လည်း သင်ကြားပေးလိုက်သည့် ပညာရပ်များကို စနစ်တကျအသုံးပြုပြီး မိမိတို့၏ လုပ်ငန်းရပ်ဆိုင်ရာ ပညာများ ပိုမိုတိုးတက်အောင် လေ့လာဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာများတွင် အထောက်အကူရရှိစေရေးအတွက် အင်အားစုများကို လေ့လာသင်ယူကြရန် လိုကြောင်း။

ယဉ်ကျေးလိမ္မာသည့် လူငယ်လေးများဖြစ်လာမည် ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာရပ်များကို သင်ကြားနေမှုနှင့် ပြည့်စုံမှုမရှိဘဲ ကိုယ်တိုင်လည်း လေ့လာဆောင်ရွက်နေရန်လို ကြောင်း၊ ကျန်းမာရေးကို အထောက်အကူပြုရန် အတွက် အားလပ်ချိန်များတွင် ကိုယ်လက်လှုပ်ရှား အားကစားမှုများကိုလည်း ဆောင်ရွက်ကြရန်လို

ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ အသုံးပြုရန် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူဇာမောင်က လက်ခံရယူသည်။

လိုအပ်သည်များ လမ်းညွှန်မှာကြား ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်နှင့်အညီ ငါးလုပ်ငန်းနည်းပညာရပ်ဆိုင်ရာများ တိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်နိုင်သည့် ငါးလုပ်ငန်းသိပ္ပံ ကျောင်းတစ်ကျောင်းအဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းနှင့် ပတ်သက်သည့် ပထမဦးဆုံး သိပ္ပံတစ်ခုဖြစ်ကာ



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျောင်းသား ကျောင်းသူများ အသုံးပြုရန် သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူဇာမောင်က လက်ခံရယူစဉ်။

ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ ရောက်ရှိကြပြီး အုပ်ချုပ်မှု တာဝန်ခံများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

ဖြည့်စွက်တင်ပြ

ဦးစွာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဘာသာရပ်အလိုက် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ငါးလုပ်ငန်း သိပ္ပံ (တွံတေး) ၏ သမိုင်းအကျဉ်း၊ အဆောက်အဦများ ဆောက်လုပ်နေမှု၊ ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်မှ ထောက်ပံ့ပေးထားမှု၊ သင်တန်းပြီးဆုံးပါက တက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက် တက်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင် လျက်ရှိမှု၊ ကျောင်းသား ကျောင်းသူများ လေ့လာရေး ခရီးများနှင့် ကျောင်းအားကစားပွဲများ ပြုလုပ်ပေးမှု နှင့် ကျောင်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဖြည့်စွက် တင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် မြစ်ချောင်း အင်းအိုင်များ ပေါများပြီး ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာ ပိုင်ဆိုင်ထားကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာများစွာ ရှိခြင်းကြောင့် ငါးမွေးမြူရေးနှင့်ပတ်သက်၍ သိပ္ပံ

ဖြင့် မွေးမြူနိုင်ရန်အတွက် သုတေသနပြုဆောင်ရွက် ရန်လိုကြောင်း၊ ရေချိုပစ္စုန်နှင့် ရေငန်ပစ္စုန်မွေးမြူရေး လုပ်ငန်းများ တိုးတက်ရေးအတွက်လည်း သုတေသန ပြုလုပ်ရန်လိုကြောင်း၊ ငါးနှင့် ပစ္စုန် မွေးမြူရေး အောင်မြင်ရန်အတွက် လူသားအရင်းအမြစ်ကောင်း များ များစွာလိုအပ်ပြီး ယခုကျောင်းမှတစ်ဆင့် ပညာ ရှင်များ ပေါ်ထွန်းလာမည်ဖြစ်သဖြင့် ဂုဏ်ယူပါ ကြောင်း၊ အဆင့်မြင့်ပညာရပ်များကို ဆက်လက် သင်ကြားနိုင်ရန်အတွက် သိပ္ပံကျောင်းမှတစ်ဆင့် တက္ကသိုလ်နှင့် ကောလိပ်များကို ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အထက် တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့် စက်မှုသင်တန်းများကို လာမည့် ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် နည်းပညာဘာသာရပ်များကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကျောင်းများမှ ထူးချွန် သည့်ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင့် မြင့် ပညာရပ်များ ဆက်လက်သင်ကြားနိုင်မည် ဖြစ်ကြောင်း။

ပိုမိုတိုးတက်အောင် လေ့လာဆောင်ရွက် ပညာသင်ကြားမှုများအပေါ်မူတည်၍ ယခု မွေးမြူရေး သိပ္ပံကျောင်းကို ကောလိပ်အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ်



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) အတွင်း လှည့်လည်ကြည့်ရှုစဉ်။

ကျောင်းတွင် ပထမနှစ် သင်တန်းသား ၁၈ ဦး၊ သင်တန်းသူ ၂၃ ဦး တက်ရောက်ပညာသင်ကြား လျက်ရှိသည်။ ယခု ငါးလုပ်ငန်းသိပ္ပံ (တွံတေး) တွင် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရန် အတွက် ပညာသင်နှစ်နှင့် အကျိုးရလဒ်အပေါ် မူတည်၍ ကောလိပ်အဆင့်သို့ မြှင့်တင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး သတင်းစဉ်



# မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း လှူဒါန်းပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၅ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ တွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည် ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူ ဖြစ်စေရန် ရည်သန်လျက်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ဌာပနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များ နှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။  
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရတနာပလ္လင်တော် ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်း လှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃

ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျက်ရတနာပါ ဂရမ်အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန် ရွှေငွေကျောက်သံပစ္စည်းများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။  
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံ ထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ် တာသဖြင့် ကုသိုလ်တော်ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန် ကျောက်မျက်ရတနာများ ဌာပနာ ကုသိုလ်ပြုနိုင်ရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော် ထားလျက်ရှိရာ (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမ

များ၊ စေတနာရှင်၊ အလှူရှင်များ က ဝမ်းပန်းတသာ ဆက်သွယ်၍ ဌာပနာကုသိုလ်များကို ထည့်ဝင် လှူဒါန်းလျက်ရှိကြပြီး ယနေ့ တွင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၌ ရွှေထည် ၅၃ ကျပ်သား ၁၃ ပဲ ၁ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း ၉၈ ကျပ်သား ၉ ပဲ ၄ ရွေး၊ ဓာတ်တော်မွေတော်၊ ပုလဲနှင့် ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း ၃၈ ကျပ်သား ၁၀ ပဲ ၂ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၄၉ ကျပ်သား ၁ ပဲ ၅ ရွေး၊ ပုလဲ၊ ပလက်တီနမ်နှင့် ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း များ၊ ဓာတ်တော်မွေတော်၊ ဘွဲ့တံဆိပ်များ၊ အလှူငွေကျပ် ၁၀၄၉၀၀၀ နှင့် မန္တလေးတိုင်း

ဒေသကြီး၌ ရွှေထည် ၁၈၂ ကျပ် သား ၁၅ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၉ ကျပ် သား ၅ ပဲ ၄ ရွေး၊ စိန်၊ ပုလဲနှင့် ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း တို့ကို လာရောက်လှူဒါန်းခဲ့ ကြောင်း၊ ထို့ပြင် အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌လည်း ရွှေထည် ၂၅ ကျပ်သား ၇ ပဲ ၁ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း ၁၃ ကျပ်သား ၁ ပဲ ၄ ရွေး၊ စိန်၊ ပုလဲနှင့် ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်းများ၊ ဆင်းတု တော် ၁၂ ဆူ၊ ငွေထည်ပစ္စည်းများ၊ ဘွဲ့တံဆိပ်များ၊ အလှူငွေကျပ် ၅၂၂၁၁၀၀၀ တို့ကို ဌာပနာ သွင်းလှူပူဇော်ရန်အတွက် သက် ဆိုင်ရာ တာဝန်ရှိသူများထံသို့

လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။  
(၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ အနေ ဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ရတနာပလ္လင်တော် ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း လှူဒါန်းပူဇော်လိုပါက နေပြည် တော်ကောင်စီနယ်မြေအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူများထံ သို့ ဖေဖော်ဝါရီ ၈ ရက်အထိ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါ ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်ထားကြောင်း သိရသည်။  
သတင်းစဉ်



## မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း လှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် သွင်းလှူပူဇော်နိုင်ရေး အသိပေးနှိုးဆော်ခြင်း

နေပြည်တော် ဖေဖော်ဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည် ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံ ထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက် မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် လှူဒါန်းပူဇော်လိုသည့် (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် အချိန်မီသွင်းလှူပူဇော်နိုင်ရေး အောက်ပါ ဖုန်းနံပါတ်များသို့ ဖေဖော်ဝါရီ ၈ ရက်အထိ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါသည်။

- |     |                                  |              |   |
|-----|----------------------------------|--------------|---|
| (က) | ဒုတိယဗိုလ်မှူးကြီး အောင်ထက်ဟိန်း | ၀၉-၂၀၁၄၄၇၀   | နေပြည်တော် မြစ်ကြီးနား လားရှိုး တောင်ကြီး ခိုလမ် ကျိုင်းတုံ |
| (ခ) | ဒုတိယဗိုလ်မှူးကြီး အောင်ကို      | ၀၉-၂၅၉၀၉၉၈၉၉ |   |
| (ဂ) | ဗိုလ်မှူးချုပ် ကျော်စိုးဦး       | ၀၉-၃၉၁၀၀၅၄၇  |   |
| (ဃ) | ဗိုလ်မှူးချုပ် မြတ်သူစိုး        | ၀၉-၃၉၁၀၀၉၃၂  |   |
| (င) | ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း   | ၀၉-၃၉၁၀၃၉၇၅  |   |
| (စ) | ဗိုလ်မှူးချုပ် ဝင်းဇော်စိုး      | ၀၉-၃၉၁၀၃၂၆၆  |   |
| (ဆ) | ဗိုလ်မှူးချုပ် သန်းထွန်းအောင်    | ၀၉-၃၉၁၀၃၄၈၂  |   |
| (ဇ) | ဗိုလ်မှူးချုပ် ကျော်ထက်          | ၀၉-၃၉၁၀၄၀၉၅  |   |

- |     |                                 |              |             |
|-----|---------------------------------|--------------|-------------|
| (ဈ) | ဗိုလ်မှူးချုပ် ကျော်သူရအေး      | ၀၉-၃၉၁၀၁၅၄၁  | မော်လမြိုင် |
| (ည) | ဗိုလ်မှူးချုပ် သစ်လွင်ထူး       | ၀၉-၃၉၁၀၀၇၈၇  | မြိတ်       |
| (ဋ) | ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်   | ၀၉-၃၉၁၀၃၂၈၃  | ရန်ကုန်     |
| (ဌ) | ဦးမင်းမင်းထွန်း                 | ၀၉-၄၂၅၁၁၈၈၈  | ရန်ကုန်     |
| (ဍ) | ဦးသက်နိုင်                      | ၀၉-၆၉၃၀၁၄၉၉၅ | ရန်ကုန်     |
| (ဎ) | ဗိုလ်မှူးချုပ် အောင်ခင်ဇော်     | ၀၉-၃၉၁၀၃၄၈၈  | ပုသိမ်      |
| (ဏ) | ဗိုလ်မှူးချုပ် ကျော်ကျော်သန်း   | ၀၉-၃၉၁၀၃၂၂၄  | အမ်း        |
| (တ) | ဗိုလ်မှူးချုပ် မျိုးထွန်းလှိုင် | ၀၉-၃၉၁၀၃၄၄၅  | မုံရွာ      |
| (ထ) | ဗိုလ်မှူးကြီး အောင်လွင်         | ၀၉-၃၉၁၀၁၇၄၈  | မန္တလေး     |
| (ဒ) | ဦးတင်မောင်စိုး                  | ၀၉-၂၅၀၈၆၂၁၅၈ | မန္တလေး     |
| (ဓ) | ဦးစိုးဟိန်းနောင်                | ၀၉-၆၉၅၀၀၈၆၈၀ | မန္တလေး     |
| (န) | ဗိုလ်မှူးချုပ် အောင်ခိုင်ချို   | ၀၉-၃၉၁၀၀၆၃၂  | တောင်ငူ     |

သတင်းစဉ်





### ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ

- ၁။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး။
- ၂။ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး။
- ၃။ တိုင်းပြည်သာယာပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ် အောင်မြင်စေရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ လက်တွဲဆောင်ရွက်ရေး။
- ၄။ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရေး။
- ၅။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု စည်းလုံးညီညွတ်မှု စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး။

တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပျက် ရှေ့သို့ဆက်။

### စစ်တွေမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသား / အမျိုးသမီး မိနီမာရသွန် ပြိုင်ပွဲ ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၅  
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသား/အမျိုးသမီး မိနီမာရသွန် ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်းနှင့် ရှုခင်းသာလမ်းဆုံရှိ စစ်တွေမြို့စာတိုက်ကြီးရှေ့၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ ကျောင်းသား ကျောင်းသူများ၊ အားကစား ဝါသနာရှင် လူငယ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် အားကစားသမားများကို အချက်ပြသေနတ် ပစ်ဖောက်အချက်ပေး၍ တာလွတ်ပေးရာ ပြိုင်ပွဲဝင် အားကစားသမားများက ကမ်းနားလမ်း-ရှုခင်းသာ လမ်း - စစ်တွေဗျူးပွင့် - စစ်တွေ ဟိုတယ်ရှေ့ပွင့် လမ်းခြေနှင့် စာတိုက်ကြီးရှေ့ စုရပ်နေရာသို့ ပြန်လည်ပန်းဝင်ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် (ဝဲပုံ) တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် အားကစားသမားများကို ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

### (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၅  
(၇၆) ကြိမ်မြောက် မွန်အမျိုးသား နေ့(ဗဟို) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ ထူး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သံဃာတော် အရှင်သူမြတ်များ၊ သဘာပတိ အဖွဲ့ဝင်များ၊ မွန်အမျိုးသား လူငယ်မောင်မယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနား သဘာပတိ ဆရာတော် ဘဒ္ဒန္တသီလဝံသ က အဖွင့် သြဝါဒစကားပြောကြားပြီး (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပရေး(ဗဟို) သဘာပတိ နိုင်မင်းသောင်းရှင်က ယနေ့ ကျင်းပသော မွန်အမျိုးသား နေ့ အခမ်းအနားသည် မွန်လူမျိုး များအချင်းချင်း စည်းလုံးညီညွတ် မှုနှင့်အတူ တိုင်းရင်းသားလူမျိုး အားလုံး၏ စည်းလုံးညီညွတ်မှု အတွက်လည်း ဦးတည်ကြောင်း၊ တိုင်းရင်းသားအားလုံး အချင်းချင်း စည်းလုံးညီညွတ်မှု ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုးစည်ပင်မည့် လူမှု အသိုက်အဝန်းကို ဖန်တီးနိုင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စုသား များအားလုံး စည်းလုံးညီညွတ်စွာ ဖြင့် သယ်ပိုးရွက်ဆောင်သွားနိုင် ရန် လိုအပ်ကြောင်း ပြောကြား သည်။

ထို့နောက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေးပို့ သော သဝဏ်လွှာကို တိုင်းဒေသ ကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ဖတ်ကြား သည်။

ယင်းနောက်(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေး (ဗဟို)ဥက္ကဋ္ဌ နိုင်မင်းအောင်ထူးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ ရှင်းလင်းချက်



စာတမ်းနှင့် ယဉ်ကျေးမှုဆိုင်ရာ စာတမ်းများကို စာတမ်းရှင်များက ဖတ်ကြားတင်ပြကာ တာဝန်ရှိသူ များက စာပေပြိုင်ပွဲတွင် ဆုရရှိသူ များကို ဆုများချီးမြှင့်ကြပြီး (အပေါ်ပုံ) မွန်ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေ အဖြစ်သတ်မှတ်ပြီး မွန်အမျိုးသား နေ့ အခမ်းအနားများကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် (၇၆)ကြိမ်မြောက်သို့ ရောက်ရှိလာ ပြီဖြစ်ကြောင်း သိရသည်။

၁၉၄၇ ခုနှစ်တွင် ကျင်းပသည့် မွန်တိုင်းရင်းသား အစည်းအရုံး ညီလာခံ ၌ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့

သတင်းစဉ်

### အများအားဖြင့် သာယာမည်

နေပြည်တော် ဖေဖော်ဝါရီ ၅ - နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ အနီး တစ်ဝိုက်တွင် ယနေ့ အများအားဖြင့် သာယာမည်။ မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြောက်ပေခန့်ရှိနိုင်သည်။

လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ မိုး/လေ



ဘူးသီးတောင်မြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၅ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ သာသနာ့နွယ် ဝင် သီလရှင်များနှင့် ဒေသခံ ပြည်သူများကို ယနေ့တွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည်။



ထိုသို့ ဆောင်ရွက်ပေးရာ တွင် တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလ ရှင်များနှင့် ဒေသခံပြည်သူ စုစု ပေါင်း ၆၅၆ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေး ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ

ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ECG နှင့် အာရုံထရာဆောင်းစက် တို့ဖြင့် ရောဂါရှာဖွေစစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို နယ်မြေခံတပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

အကြမ်းဖက်မှုပျောက်ရေးအတွက် ပြည်သူ့သို့ အသိပေးနှိုးဆော်ချက်

- ၁။ ပြည်သူ့အတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါ အဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
- ၂။ ခြိမ်းခြောက်၊ လုယက်၊ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH ၊ NUG ၊ PDF အကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှု မပြုခြင်းသည် ပြည်သူ့လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။
- ၃။ ယင်းတို့၏ လက်နက်/ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်းဖက် သမားတို့၏ သတင်းကို လျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။

ကျောပုံးမှ

ကော့သောင်းမြို့မှ မိုင်ပေါင်း ၄၅၅ မိုင်ခန့်ကွာဝေး သည့် ရန်ကုန်တိုင်းဒေသကြီးမှ နေရပ်ပြန်မြန်မာ နိုင်ငံသား ၁၁၈ ဦးကို မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ခေါ်ဆောင်လာခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမှတ် (၃) ရေတပ် ဆိပ်ခံတံတား (သီလဝါ)သို့ ရောက်ရှိခဲ့သည်။



နေရပ်ပြန်မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများနှင့် မိသားစုဝင်များက နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုကြစဉ်။

ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်တို့အား နယ်မြေခံ ရေတပ်ကွပ်ကဲမှုဌာနချုပ် မှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုဝင်များ၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံ သားများ၏ မိသားစုဝင်များက နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုကြသည်။

များနှင့်အညီ စနစ်တကျ စောင့်ကြည့်ထားရှိပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရပ်ပြန်များကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင် နေထိုင်သော နေရပ်ပြန်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များထံသို့

လည်းကောင်း စနစ်တကျ အပ်နှံသွားမည်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစုနှင့် အမြန် ပြန်လည်တွေ့ဆုံနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ သည်။

သော နေရပ်ပြန်မြန်မာနိုင်ငံသား ၃၁ ဦးကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာ နိုင်ငံသားများ၏ မိသားစုဝင်များက နွေးထွေး လှိုက်လှဲစွာ လာရောက်ကြိုဆိုကြသည်။



အလားတူ ကော့သောင်းမြို့နှင့် မိုင်ပေါင်း ၇၀၀ ကျော်ခန့်ကွာဝေးသည့် အလွန်ဝေးလံသော ရခိုင် ပြည်နယ် စစ်တွေမြို့မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ နှင့် ကျောက်ဖြူမြို့မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၃၁ ဦးတို့ကို မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် (အနော်ရထာ)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိသည်။

နေရပ်ပြန်မြန်မာနိုင်ငံသားများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် အဆာပြေစာ ရခိုင်မုန့်တီကျွေးမွှေးခြင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ပြုလုပ်၍ လိုအပ်သည်များ မှာကြားကာ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့် မိဘအုပ်ထိန်းသူများထံ စနစ်တကျ အပ်နှံပြီး အလွန်ဝေးလံသည့် နေရာဒေသများသို့ အချိန်တို အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစု များနှင့် အမြန်ဆုံးပြန်လည်တွေ့ဆုံနိုင်စေရန် စီစဉ် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ပို့ဆောင်ပေးရန်စစ်ရေယာဉ်(အနော်ရထာ) ဖြင့် တင်ဆောင်လာစဉ် လမ်းခရီးတစ်လျှောက်၌ စစ်ရေယာဉ်မှ အာဟာရပြည့်စားသောက်ဖွယ်ရာ များ ကျွေးမွှေးခြင်း၊ ကိုယ်လက်လှေ့ကုန်ခန်းများ ဆောင်ရွက်စေခြင်း၊ အားကစားပြိုင်ပွဲများကျင်းပ ပေးခြင်း(ဝဲပုံ)၊ ကျန်းမာရေးစောင့်ရှောက်မှုများ အနီး ကပ် ဆောင်ရွက်ပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ် များဖြင့် စိတ်ရွှင်လန်းအပန်းပြေစေရန် ဆောင်ရွက် ပေးကြသည်။ အဆိုပါ စစ်ရေယာဉ်သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျောက်ဖြူမြို့ အမှတ် (၁) တံတားသို့ ရောက်ရှိခဲ့သည်။

ထို့နောက် စစ်ရေယာဉ် (အနော်ရထာ) သည် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များမှ နေရပ် ပြန်မြန်မာနိုင်ငံသား ၈၀ အား ဆက်လက်ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့သို့ ပြန်လည်ရောက်ရှိလာကြ

သတင်းစဉ်

အေးမြသာယာသမဝါယမအသင်းအရောင်းဆိုင်တွင် စားသောက်ကုန်စည်နှင့် လူသုံးနှင့် အိမ်သုံးပစ္စည်းများ ရောင်းချပေးလျက်ရှိ

သာစည် ဖေဖော်ဝါရီ ၅ - သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ် လုပ်ငန်းများ လည်ပတ်စေရန်အတွက် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကြက်မောက်ကျေးရွာရှိ အသင်းသား ၁၂၁ ဦးဖြင့် ဖွဲ့စည်းထားရှိသော အေးမြသာယာ (လယ်/ထွေ) သမဝါယမအသင်း၏ ကုန်ပဒေသာအရောင်းဆိုင်တွင် ဆန်နှင့်ဆီကို အဓိကထားရောင်းချလျက်ရှိသည်။

ထို့ပြင် လူသုံးနှင့် အိမ်သုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးစားသောက်ကုန် များ၊ လျှပ်စစ်ပစ္စည်းနှင့် လယ်ယာသုံးပစ္စည်းများကိုလည်း အသင်းသားပြည်သူများ ဈေးနှုန်းမှန်ကန်သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

သတင်းစဉ်



# ဖွံ့ဖြိုး ရှင်သန် လှပ မဲနယ်တောင်တန်းဒေသ (၂)

ဝ ထ က လ သ (နုတလ)

### မဲနယ်တောင်တန်း

မဲနယ်တောင်တန်းကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း၌ တည်ရှိပေသည်။ ရှမ်းပြည်နယ်တွင် မဲနယ်တောင်ကို မသိသူ အလွန်ရှားပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမှ ကယားပြည်နယ် လှိုင်ကော်သို့ ကားဖြင့် ခရီးသွားတိုင်း အမြဲတမ်းလိုလို ဟိုပုံး- နမ့်ဟုတ်- နေအိမ်- ဘန်းယဉ်- ဆိုက်ခေါင်- ဆီဆိုင် အစ ရှိသောမြို့ရွာများကို ဖြတ်သန်းမောင်းနှင်လျက် ညိုညိုမှိုင်းမှိုင်း မဲနယ်တောင်တန်းကြီးကို လှမ်းငေးမော၍ ကြည့်ရှုခဲ့ရပါသည်။ မဲနယ် တောင်တန်းကား တောင်စဉ်အထပ်ထပ် လျှိုမြောင် အသွယ်သွယ်တို့ဖြင့် စိမ်းလန်းစိုပြည် လှပနေပေ၏။

မျက်စိတစ်ဆုံးရှိနေကြသည့် လယ်ကွင်းပြင်၊ စိုက်ခင်းများက အစိမ်းရောင်၊ နီညိုရောင်၊ အဝါနု ရောင်၊ အဝါရင့်ရောင် စသည်ဖြင့် မြေအနိမ့်အမြင့် အလိုက် အရောင်စုံများ မြင်တွေ့ရသလို ထင်းရှူး တန်းများ၊ တောင်ပြာတန်းများကလည်း စိတ်အေး ချမ်းဖွယ် ဖြစ်ပါသည်။ ရာသီဥတုမှာတော့ အေး သည်ဆိုတာထက် ပို၏။

ပအိုဝ်းလူမျိုးများက ယင်းတောင်တန်းကြီးကို “မိုင်းကောင်”ဟု ခေါ်ဝေါ်ကြသည်။ “မိုင်း”ကား “မဲနယ်”ဟု အဓိပ္ပာယ်ရသည်။ “ကောင်” ကား “တောင်”ဟု အဓိပ္ပာယ်ရသည်။ စကားနှစ်ရပ်ပေါင်း တော့ မြန်မာလို “မဲနယ်တောင်”ဟု အဓိပ္ပာယ်ရပါ သည်။

ပအိုဝ်းလူမျိုးတို့သည် ရှေးယခင်အခါက မိမိ တို့၏ အဝတ်အထည်များကို အနက်ရောင်အဆင်း ဖြစ်အောင် သစ်ခေါက်ရည်ဖြင့်ဆိုး၍ ဝတ်ကြသည်။ အနက်ရောင်ဆိုးရန် အသုံးပြုသောအပင်ကို “မိုင်းမွှား”ဟု ခေါ်ပါသည်။ ယင်းအပင်များ ပေါများလှ သော ၎င်းတောင်ကို “မိုင်းကောင်” “မဲနယ်တောင်” ဟုခေါ်ဆိုခြင်းဖြစ်သည်ဟုလည်း သိရပြန်ပါသည်။

### ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့သည် မဲနယ်တောင်တန်းရှိ ကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအပါ အဝင်မူးယစ်အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်ချက်များ ဖြင့် ၂-၉-၂၀၂၂ ရက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ မဲနယ်တောင်ဒေသသို့ ရောက်ရှိခဲ့ပါ သည်။ ပအိုဝ်းဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးလည်း လိုက်ပါခဲ့သည်။

ပြည်ထောင်စုဝန်ကြီး၊ ပအိုဝ်းဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကြီးသန့်နှင့် နုတလညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုတို့ ပါဝင်သောအဖွဲ့သည် မဲနယ်တောင်တန်းဒေသသို့ အသေးစိတ် ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပင်ဖြစ်၏။ အခြေခံ လိုအပ် လျက်ရှိသည့် လမ်း/တံတား လုပ်ငန်း စီမံကိန်းများ အား ဦးစားပေးအလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည့်အစီအမံများကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ ကြပါသည်။

### ရှုခင်းသာနှင့် တိုင်တစ်ရာကျောင်း

ဟိုပုံး- မိုင်းပွန် ကားလမ်းပေါ်၌ ရွာသစ် ကျေးရွာရှိ၏။ ထိုမှ တောင်ပေါ်လမ်းအတိုင်း စင်္ဂေါ၊ ဆက်သွားမည်ဆိုလျှင် စံဖူးကျေးရွာကို ကျော်ပါက ကျောက္ကချားကျေးရွာကို ရောက်ရှိမည်ဖြစ်၏။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက္ကချား

ကျေးရွာမှ ရှုခင်းသာနှင့် နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ရှေးဟောင်း နမ့်ဟုတ်ဘုန်းကြီးကျောင်းတို့ကိုလည်း ကြည့်ရှု လေ့လာခဲ့ကြပါသည်။

ကျောက္ကချားကျေးရွာ၏ အနောက်ဘက် တစ်မိုင်ကျော်ခန့်တွင် အလှတရားများ ပြည့်နှက်နေ သည့် တောင်လေဝပ်ပန်းများပွင့်သော အမြင့် ၈၂၆၃ ပေရှိသည့် လွယ်မိုင်းတောင်ထိပ်၌ view point (ရှုမျှော်ခင်း) ရှိပါသည်။

သဘာဝအရိုင်းပန်းများနှင့် ပကတိအလှတရား များ ပြည့်နှက်နေသောနေရာပင် ဖြစ်၏။ ပေပေါင်း ၈၂၀၀ ကျော်သည့်အတွက် တောင်လေဝပ် ပန်းများပွင့်သော အမြင့်ပေ ဖြစ်လေသည်။ တောင်ထိပ်ပတ်ပတ်လည်၌သာ တောင်လေဝပ်နီနီ များ ဝေနေအောင်ပွင့်ပြီး အခြားနေရာများ၌ တောနက်နက်၊ တောင်စွယ်အထပ်ထပ်ကို ကြည့်နူး ဖွယ် တွေ့မြင်နေရပါသည်။ ပင်စိမ်းသီးပင်များ၊ နွယ်ရိုင်းပင်များ၊ တောပန်းတောင်ပန်းရောင်စုံ အလှများဖြင့် သဘာဝအတိုင်း အရိုင်းဆန်ဆန်လှနေ သည့် မြင်ကွင်းဖြစ်ပေသည်။ ဤအေးချမ်းလှပသော ဒေသသည် တစ်ချိန်တွင် မြန်မာ့ခရီးသွားလုပ်ငန်းများ အတွက် အပန်းဖြေလေ့လာစရာများဖြင့် ထင်ရှား လာပေလိမ့်မည်ဟု ယုံကြည်နေပါသည်။

### နမ့်ဟုတ်ကျောင်း

နမ့်ဟုတ်ဒေသသည် ၁၆ ရာစုကပင် ရှိပြီးဖြစ် သည်ဟု မှတ်သားရသည်။ နမ့်ဟုတ်သည် ရှမ်း ဘာသာစကားဖြစ်ပြီး ပအိုဝ်းဘာသာအားဖြင့် “ထိလုံ”(ထိတာအိအုံ)ဟု အဓိပ္ပာယ်ရပေသည်။ မြန်မာဘာသာအားဖြင့် ချုံပုတ်ထဲကရေထွက်သော နေရာဟု ပြန်ဆိုနိုင်ပေသည်။

ထိုကျောက္ကချားကျေးရွာ၌ ကျောက္ကချား ဘုန်းတော်ကြီးကျောင်းသည် ကျောင်းကျယ်ဝန်း ခြင်း၊ တိုင်လုံးကြီးခြင်း၊ ဘုရားရုပ်ပွားတော်များ ကြီးမားသပွယ်ထည်ဝါခြင်း ဂုဏ်အင်္ဂါတို့ကြောင့်



နမ့်ဟုတ်ကျောင်းတော်ကြီးအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး။

“နမ့်ဟုတ်ကျောင်းတော်ကြီး” ဟုလည်း လူသိများ ကြသည်။ တိုင်တစ်ရာကျောင်းဟုလည်း ထင်ရှား ပါသည်။

ကျောင်းကြီး၏ သက်တမ်းမှာ ယခုဆိုလျှင် နှစ် ၁၁၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်သည်။ နမ့်ဟုတ်ကျောင်းကြီးကို လူကြီးတစ်ဖက်မက ကြီးမားသော သစ်သားတိုင်လုံးကြီးပေါင်း တစ်ရာ ကျော်ဖြင့် ရှေးလက်ရာ တည်ဆောက်ထားဟန်ကို မြင်တွေ့နိုင်ပေသည်။ ကျောင်းဆောင်မျက်နှာကြက် ၌ ထူးခြားဆန်းပြားသည့် သစ်သားကနုထွင်း အနုစိတ်လက်ရာများကို လေ့လာနိုင်ပါသည်။ ကျောင်းဆောင်အပေါ်ထပ်၌ တိုင်လုံးကြီးများကို ပွတ်လုံးချောထားပြီး ရွှေစေးချထားကာ စာများ ရေးထားသည်ကို တွေ့မြင်ရသည်။

ကျောင်းဆောင်ပေါ်၌ နှစ်ကာလ မခန့်မှန်းနိုင် သော ရှေးဟောင်းဆင်းတုတော်များကို ဖူးတွေ့

ရ၏။ ထို့ပြင် ရှေးခေတ်ရှမ်းစော်ဘွားများ အသုံးပြုခဲ့ သည်ဟု ယူဆရပြီး ရှေးဟောင်းပလ္လင်ဖြစ်ဟန် တူသည့် သစ်သားပလ္လင်ကိုလည်း တွေ့မြင်ရပြန် သည်။ ကျောင်းကြီးအတွင်း၌ ရှေးဟောင်းပုံစံ သစ်သားပွတ်လုံးများဖြင့် အခန်းကန့်များ၊ သစ်သား ဝီရိ၊ ရှေးပန်းအိုး၊ သံပတ်ပေးတိုင်ကပ်နာရီများကို လည်း မြတ်နိုးစွာ ထိန်းသိမ်းထားနိုင်သည်ကို မြင်တွေ့ခဲ့ရသည်။

တကယ်တော့ “နမ့်ဟုတ်”ဟု စတင်ခေါ်စ ကပင် နေရာဒေသတစ်ခုတည်း မြဲခြင်းမရှိခဲ့။ ရေ အခက်အခဲကြောင့် နေရာဒေသများ အကြိမ်ကြိမ် ပြောင်းခဲ့ကြသော်လည်း “နမ့်ဟုတ်” ဆိုသော အမည်ကား ယနေ့တိုင် ခေါ်ဝေါ်နေဆဲပင်။

ပြောင်းရွှေ့ခေါ်ဝေါ်ခဲ့ကြသော အခြားရွာအမည် များမှာ ပင်ပလီရွာ၊ ကုံကော်ရွာ၊ ကျလုံရွာ၊ နမ်းဟုတ် ရွာ၊ ပင်စိမ်းရိုင်းပင်ရွာ၊ ဗန်းမောင်ရွာ၊ လျှိုရွာ၊ ပန်အိုရွာစသည့် ရွာများဖြစ်သည်ဟု ဒေသခံများထံမှ သိခဲ့ရပါသည်။ ယခုအခါတွင် ယင်းရွာများမှာ မရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။

### ကျောက္ကချားကျေးရွာ မီးလင်းရေး

နယ်မြေခြိမ်းခြမ်းမှုများနှင့်အတူ မီးအလင်း ရောင်ကို လိုအပ်ခဲ့သော ဤမဲနယ်တောင်တန်း ဒေသ မီးလင်းရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၈-၁၀-၂၀၂၂ ရက်တွင် ဟိုပုံးမြို့နယ် စင်္ဂေါကျေးရွာ၌ မဲနယ် တောင်တန်းဒေသ (ရွာသစ်ကျေးရွာမှ ကျောက္ကချား ကျေးရွာအထိ) လျှပ်စစ်ဓာတ်အား ရရှိနိုင်ရန် ၁၁ ကေစီ ဓာတ်အားလိုင်း ၂၀ ဒဿမ ၄ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၈ ဒဿမ ၅ မိုင် သွယ်တန်းခြင်းနှင့် ၁၁/၀ ဒဿမ ၄ ကေစီအေ ထရန်စဖော်မာ ၁၈ လုံး ဖြင့်ကျေးရွာ ၂၀ မီးလင်းရေးအတွက်ဓာတ်အားလိုင်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် ကျောက္ကချားကျေးရွာ အပါအဝင် ထီလင်း၊ ထီဗွာ၊ ခိုချုံ၊ နမ့်ဟူး၊ ယုပွေး၊ လဲလောင်း၊ ပန်လျန်း၊ စင်္ဂေါ၊ လိုက်ကွန်၊ လိုက်ကန်၊ လိုက်ပေး၊ ဘန်စောက်၊ ကျောင်းနား၊ ထီခမ်း၊ စံဖူး၊ ထလျန်း၊ ဘန်ကွန်၊ ပန်သွားနှင့် ဒုံကောင် စသည့်ကျေးရွာ များအားလုံးသည် လျှပ်စစ်မီးအလင်းရောင် ရရှိနေ ပြီဖြစ်ပါသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး အတွက် မြေသားလမ်း၊ ကျောက်ခင်းလမ်း၊ ကတ္တရာ လမ်း၊ Box Culvertနှင့် တံတားပေါင်းများစွာကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။

- နမ့်ဟုတ်သည် ရှမ်းဘာသာစကားဖြစ်ပြီး ပအိုဝ်းဘာသာအားဖြင့် “ထိလုံ” (ထိတာအိအုံ)ဟု အဓိပ္ပာယ်ရပေသည်။ မြန်မာဘာသာအားဖြင့် ချုံပုတ် ထဲကရေထွက်သော နေရာဟု ပြန်ဆိုနိုင်ပေသည်
- ထိုကျောက္ကချားကျေးရွာ၌ ကျောက္ကချား ဘုန်းတော်ကြီးကျောင်းသည် ကျောင်းကျယ်ဝန်းခြင်း၊ တိုင်လုံးကြီးခြင်း၊ ဘုရားရုပ်ပွားတော်များ ကြီးမား သပွယ်ထည်ဝါခြင်း ဂုဏ်အင်္ဂါတို့ကြောင့် “နမ့်ဟုတ်ကျောင်းတော်ကြီး” ဟုလည်း လူသိများကြသည်။ တိုင်တစ်ရာကျောင်းဟုလည်း ထင်ရှားပါသည်



ကျောက္ကချားကျေးရွာရှိ ရှေးဟောင်းနမ့်ဟုတ်ကျောင်းတော်ကြီး။



စာမျက်နှာ ၁၀ မှ

ဟိုပုံးမြို့နယ် ကျောက္ကချား- ပန်စောက်- နတ်စင်- ပန်ကလ- ဒုလိတန် ၁၀ မိုင်လမ်းပိုင်း၌ ကျောက္ကချား- ပန်စောက်- နတ်စင်လမ်း ၆ မိုင် ၄ ဖာလုံကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်းဖောက်လုပ်ပေး ထားပြီးဖြစ်သည်။ ထိုလမ်းပိုင်းများကို ဘဏ္ဍာနှစ် အလိုက်ဆက်လက်အဆင့်မြှင့်တင်ပေးလျက်ရှိသည်။

လုပ်တိုင်- ပင်အွန်လမ်း

မဲနယ်တောင်တန်းနှင့် လွယ်မောတောင်တန်းကို “လုပ်တိုင်-ပင်အွန်” လမ်းဖြင့် နယ်နိမိတ် ပိုင်းခြား ထားသည်ဟု ဆိုရပေမည်။ ယင်းလမ်းပိုင်းသည် ၅ မိုင် ၄ ဖာလုံ ရှည်လျားပြီး “နတလ” မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၉- ၂၀၂၀၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်အထိ ၅ မိုင် ၄ ဖာလုံတွင် ကျောက်လမ်းဖောက် လုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ လမ်းအဆင့်မြှင့်တင် ပေးရန် ဆီဆိုင်မြို့နယ် ကျောင်းချယ်လမ်းခွဲမှ လုပ်တိုင်-ပင်အွန်လမ်း ၅ မိုင်အနက် ၁ မိုင် ၄ ဖာလုံ ၌ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်နေပေပြီ။ နောင်တွင် ဤလမ်းသည် ကတ္တရာလမ်းမကြီးအဖြစ် ဖြောင့်ဖြူးစွာ ဖြစ်ပေါ်လာ ပေတော့မည်။

ဆိုက်ခေါင်ကျေးရွာ

ထိုမှတစ်ဖန် “ဆိုက်ခေါင်” သို့ ခရီးဆက်ခဲ့ကြ သည်။

ဆိုက်ခေါင်ကျေးရွာသည် မြို့ဖြစ်ရန် အရှိန်ယူ နေသော ကျေးရွာကြီးဖြစ်သည်ဟု မြင်မိပါသည်။ လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းလှသည်။ ဆိုက်ခေါင်ကို ဗဟိုပြုလျက် တောင်ဘက်တွင် ဆီဆိုင်၊ လှိုင်လင်သို့လည်းကောင်း၊ မြောက်ဘက် တွင် ဘန်းယဉ်၊ ဟိုပုံး၊ တောင်ကြီးသို့လည်းကောင်း၊ အရှေ့ဘက်တွင် မဲနယ်တောင်တန်းပေါ်ရှိ ကျေးရွာ များသို့လည်းကောင်း ခရီးပေါက်နေပြီဖြစ်သည်။ ၂၄ နာရီ မီးလင်းသော ဓာတ်အားလိုင်းနှင့် ဆက်သွယ်ရေးလိုင်းများအပြင် နတလ က ပင်မ ဆောင်ကို တာဝန်ယူ ဆောက်လုပ်ပေးခဲ့သော တိုက်နယ်ဆေးရုံတစ်ရုံလည်း ရှိနေသည်။

ဆိုက်ခေါင်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုး သမီးအိမ်တွင်းမှ သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်းများကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်လေသည်။ ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရေး စတင်ရှင်သန်ရာနေရာတစ်ခုဟု ဆိုရပါမည်။

လွယ်ပွတ်- လိုက်ပေး-ဘန်းနောင်ကား တွင် လည်း ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဒေသ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။



အမျိုးသမီးအိမ်တွင်းမှ သက်မွေးပညာသင်တန်းကျောင်း (ဆိုက်ခေါင်)၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေးစဉ်။

ပြည်ထောင်စုဝန်ကြီးက ဒေသအတွက် အဓိက အကျိုးဖြစ်ထွန်းမည့် လမ်းပိုင်းများကို မြေပြင် ကွင်းဆင်းစစ်စစ်မှုများပြုလုပ်၍ ဦးစားပေးဆောင်ရွက် ပေးသင့်သည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ တို့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခိုင်မာအောင် တည်ဆောက် သွားနိုင်ရေး ရှင်းလင်းဆွေးနွေးမှုကြောင့် ဒေသခံများ ၏ ပျော်ရွှင်နေသောအပြုံးများကို တွေ့ခဲ့ရပါသည်။

မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

ခရီးစဉ်ညွှန်ကြားချက်များနှင့်အညီ “နတလ” ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင် ငါးဦးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ မဲနယ်တောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ၁၃- ၉- ၂၀၂၂ ရက်မှ ၁၈- ၉- ၂၀၂၂ ရက်အထိ အသေးစိတ် မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့၏ ခရီးစဉ် ညွှန်ကြားချက်များ၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေး အဖွဲ့၏ အသေးစိတ်တင်ပြချက်များအရ ယခုအခါ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ကျောက္ကချား ဒေသ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင် အထည်ဖော်နေပြီဖြစ်ပါသည်။

ယခု ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက္ကချား- နတ်စင်-ပန်ကလ အထိ ၆ မိုင် ၄ ဖာလုံ လမ်းပိုင်းပေါ် တွင် ၂ မိုင် ၄ ဖာလုံ အမာခံမြန်ခင်းခြင်း၊ ရေထုတ်ပြန် ၁၄ စင်းနှင့် ကျောက်စီရေမြောင်း ပေ ၆၆၀ တည်ဆောက်ခြင်းကိုလည်းကောင်း၊ နတ်စင်- ပါခက်- ပန်ကလ အထိ ၁ မိုင် ၅ ဖာလုံ လမ်းတာချဲ့

ခြင်း၊ ၃ မိုင် ၁ ဖာလုံ အမာခံမြန်ခင်းခြင်း၊ ပေ ၂၀ ကွန်ကရစ်တံတား ၁ စင်း၊ ရေထုတ်ပြန် ၁၀ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်းကောင်း ရန်ပုံငွေကျပ် ၄၂၀ ဒသမ ၁၄၇ သန်းဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

ဆက်လက်ပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် တွင်လည်း မဲနယ်တောင်တန်းဒေသဖွံ့ဖြိုးရေး အတွက် ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များအတွင်း မြေသားလမ်းဖောက်လုပ်ခြင်း၊ လမ်းတာချဲ့ ခြင်း၊ တံတားကြီးငယ်များ တည်ဆောက်ခြင်း၊ ရေစီးရေလာကောင်းမွန်၍ လမ်းများမပျက်စီးရေး ရေထုတ်ပြန်များ တည်ဆောက်ပေးရန် နယ်စပ် ဒေသ ဖွံ့ဖြိုးရေးဘဏ္ဍာငွေများ လျာထားသတ်မှတ် ခဲ့ပါသည်။

ထိုလုပ်ငန်းများကား မဲနယ်တောင်တန်း ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အတွက် များစွာအထောက်အကူပြုမည့် ဖွံ့ဖြိုးရေး စီမံကိန်းများပင် ဖြစ်လေတော့၏။

ငြိမ်းချမ်းရေး

နေရာဒေသတစ်ခုတွင် လူမျိုးတစ်မျိုးတည်း သီးသန့်နေထိုင်သော တိုင်းဒေသကြီး၊ ပြည်နယ် နှင့် ပြည်ထောင်စုနယ်မြေဟူ၍ မရှိပါ။ အားလုံးသည် စုပေါင်းနေထိုင်ကြပြီး မိမိတို့လူမှုဘဝရှင်သန်ရေး အတွက် ရန်ကန်လှုပ်ရှားနေကြရပါသည်။ တစ်ဦးနှင့် တစ်ဦး ပူးပေါင်းဆောင်ရွက်ကြ၏။ နေ့စဉ် စားဝတ် နေရေးအတွက် အသက်မွေးဝမ်းကျောင်းနေကြရင်း အေးချမ်းစွာ နေထိုင်လိုကြပါသည်။ ထို့ကြောင့် နယ်မြေဒေသများသည် အေးချမ်းလုံခြုံပြီး တရား ဥပဒေစိုးမိုးသောဒေသများဖြစ်ရန် အထူးလိုအပ်လှ ပေသည်။

သို့သော် တချို့ကား ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုထားကြဆဲ ဖြစ်ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် လက်တွေ့မကျ သည့် အကြောင်းပြချက်များ၊ ငြင်းဆန်ချက်များ၊ ကန့်လန့်တိုက်ခြင်းများ၊ ဖျက်လိုဖျက်ဆီး လုပ်လိုမှု များသည် ၎င်းတို့၏ ဒေသခံပြည်သူလူထု၊ ဒေသ အကျိုးအပေါ် ရိုးသားဖြောင့်မတ်မှုမရှိကြောင်း ပြသနေခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးရရှိမှသာလျှင် ပြည်သူများ အေးအေးချမ်းချမ်း နေကြရမည်။ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချရမည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ပြီး ဒေသများ အမြန်ဖွံ့ဖြိုး တိုးတက်ပေလိမ့်မည်။

အပြုံးများ

မဲနယ်တောင်တန်းသည် မြင့်မားသည့် တောင်တန်းကြီးများရှိပြီး အေးမြသောရာသီဥတုရှိ၍ သာယာလှပသောဒေသ ဖြစ်လေသည်။ သဘာဝ သယံဇာတအဖြစ် ခဲသတ္တုများလည်း ထွက်ရှိပါသည်။ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှု ဖော်ရွေမှုများ ကလည်း ချစ်စဖွယ်အလေ့အထများပင် ဖြစ်၏။

ဒေသခံများသည် ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည်ကြသူများ ဖြစ်ကြပေသည်။ မိမိတို့၏ ခွန်အား၊ ဉာဏ်အားကို အသုံးပြု၍ မိရိုးဖလာ သနပ်ဖက်၊ ကြက်သွန်ဖြူ စသော စိုက်ပျိုးရေး လုပ်ငန်းများဖြင့် ရိုးသားစွာလုပ်ကိုင်လျက် အသက် မွေးဝမ်းကျောင်းပြုကြသူများ ဖြစ်ကြလေသည်။

ပြည်ထောင်စုဝန်ကြီး ရောက်ရှိသည့် မဲနယ် တောင်တန်းရှိ ကျေးရွာတိုင်းမှ ဒေသခံများသည် ပျော်ရွှင်ကြည်နူးနေသည့် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရှိကြသည့် အပြုံးများနှင့်အတူ ကြိုဆိုမှုကို တွေ့ရပါသည်။

လူတစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြသောအခါ ပထမဆုံး တွေ့မြင်ရသည်မှာ အပြုံးဖြစ်သည်။ တစ်ဦးကိုတစ်ဦး ပြုံးပြပြီးမှ နှုတ်ဆက်စကား၊ အပြန်အလှန်အမေးစကားများ ပြုကြသည်မှာ လူ့သဘာဝတစ်ခုဟုပင် ဆိုနိုင်ပါသည်။ စစ်မှန်သော အပြုံးသည် လူတိုင်း၏နားလုံးကို အေးချမ်းစေပါ သည်။ ပြုံးခြင်းသည် ရင်တွင်း၌ ချမ်းသာသုခကို ပေးသည်။ အလုပ်လုပ်ရာတွင်လည်း အလုပ်ကို တွင်ကျယ်စေသည်။ အပြုံးသည် လုပ်ငန်းများကို လည်း ရာနှုန်းပြည့် ပြီးမြောက်စေပါသည်။ ပြုံးခြင်း အနုပညာသည် ဒေသတစ်ခုတည်းကိုသာမက ကမ္ဘာကြီးတစ်ခုလုံးကိုပင် ပြောင်းလဲစေနိုင်ပါသည်။

ကြမ်းတမ်းခက်တရော်မှုများ ရှိခဲ့ဖူးသော ပအိုဝ်းတို့၏ မဲနယ်တောင်တန်းဒေသသည်ကား ယခုအချိန်တွင် ဒေသခံတိုင်းရင်းသားတို့၏ ချိုမြ သော အပြုံးလှလှများနှင့်အတူ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများဖြင့် ရှင်သန်လှပခဲ့လေပြီ။ ။

ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ အဝင်အထွက်များလာသဖြင့် တရားမဝင်ကုန်သွယ်မှုများဖြစ်ပေါ်နိုင်သည့်အတွက် အထူးဂရုပြုစစ်ဆေးကြပ်မတ်

နေပြည်တော် ဖေဖော်ဝါရီ ၅ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ခင်းကျင်း ပြသမည့် အထိမ်းအမှတ်ပြခန်း တည်ဆောက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားသည်။ ထို့နောက် တရားမဝင်

ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေး များ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အစည်းအဝေးခန်းမ (YACL) ၌ ကျင်းပသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် ဦးဆောင် ကော်မတီ အတွင်းရေးမှူး ဒုတိယ ဝန်ကြီးက ယခုအချိန်၌ ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ အဝင်အထွက် များပြားလာပြီ

ဖြစ်သဖြင့် တရားမဝင်ကုန်သွယ် မှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် အထူးဂရုပြု စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် တက်ရောက်လာ ကြသည့် အထူးအဖွဲ့ခေါင်းဆောင် နှင့် အဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကြုံတွေ့နေရ သည့် အခက်အခဲများကို ရှင်းလင်း တင်ပြကြရာ တင်ပြချက်များ အပေါ် ကော်မတီအတွင်းရေးမှူး က သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်



ဒုတိယဝန်ကြီး ဦးညွန့်အောင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားစဉ်။







# ယမန်နှစ်က ဂျပန်နိုင်ငံရှိ နာရီတာ လေဆိပ်ကို အသုံးပြုသော ခရီးသည် သုံးဆန်းပါး မြင့်တက်လာ

တိုကျို ဖေဖော်ဝါရီ ၅ - ပြီးခဲ့သည့် အောက်တိုဘာလ နောက်ပိုင်း နယ်စပ်ထိန်းချုပ်မှု များ ဖြေလျှော့ပေးပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုရှိ နာရီတာ လေဆိပ်ကို အသုံးပြုပြီး လေကြောင်းလိုင်းမှ တစ်ဆင့် ခရီးသွားသူ အရေအတွက်သည် နှစ်အလိုက် သုံးဆန်းပါး မြင့်တက်လာကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်တွင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၂ ခုနှစ်တွင် တိုကျိုအရှေ့ပိုင်းရှိ အဆိုပါ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုသော ခရီးသွားအရေအတွက် စုစုပေါင်း ၁၅

၃၁၁၈၄ သန်းခန့်ရှိသည့်အတွက် ယခင်နှစ်ကထက် ၂၃၁၈၉ ဆ မြင့်တက်လာကြောင်း နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်း၏ ပြောကြားချက်ကို ကိုးကား၍ အင်န်အိတ်ချီကေ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ပြည်တွင်း လေကြောင်းလိုင်း ခရီးသည် အရေအတွက်သည် ၆၃၁၈၃ သန်းရှိသည့်အတွက် ၂၀၂၁ ခုနှစ်ကထက် ၁၃၁၈၉ ဆ မြင့်တက်လာပြီး နိုင်ငံတကာ ခရီးသည် ၉၃၁၈၀ သန်းရှိသည့်အတွက် ယခင်နှစ်ကထက် ၄၃၁၈၇ ဆ ကျော် မြင့်တက်လာကြောင်း သိရသည်။

ထိုကဲ့သို့ မြင့်တက်မှုများရှိသော်လည်း တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုနည်းသောကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီကာလက ဝင်ရောက်မှုထက် သုံးပုံတစ်ပုံခန့်သာရှိကြောင်း လေဆိပ်အော်ပရေတာက ပြောသည်။

တရုတ်နိုင်ငံမှ ခရီးသွားများသည် ခရီးသွားရေးအတွက် ပြန်လည်မြင့်တက်ခြင်း၏ အဓိက သော့ချက်ဖြစ်ကြောင်း နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်သူ အဲဒ်ဟိကိုတာမူရာ က ပြောသည်။



နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသွားများ စက်တင်ဘာ ၇ ရက်က ရောက်ရှိလာကြစဉ်။

## ပါကစ္စတန်သမ္မတဟောင်း မူရှာရက်စ် အသက် ၇၉ နှစ်တွင် ကွယ်လွန်

ကရာချီ ဖေဖော်ဝါရီ ၅ - အမေရိကန်၌ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှုအပြီး အကြမ်းဖက်မှုကို တိုက်ဖျက်ရာ တွင် ပါကစ္စတန်သမ္မတဟောင်း ပါဗက်မူရှာရက်စ်သည် များစွာ ကူညီခဲ့သူဖြစ်သည်။ ယခုအခါ မူရှာရက်စ်သည် အသက် ၇၉ နှစ်တွင် ကွယ်လွန်သွားပြီဟု သိရသည်။

ကူညီပေးခဲ့ ခုတ်ပေးခြင်းဖြင့် ဆေးရုံတစ်ခု တွင် ဖေဖော်ဝါရီ ၅ ရက်က မူရှာရက်စ် ကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံပိုင်မီဒီယာနှင့် အခြားသောသတင်း

အရင်းအမြစ်များက ပြောသည်။ မူရှာရက်စ်သည် ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။ အကြမ်းဖက်မှုကို နှိမ်နင်းရာတွင် မူရှာရက်စ်သည် အမေရိကန်ကို အပြည့်အဝ ကူညီပေးခဲ့သည်။

နှိမ်နင်းခဲ့ ၎င်းသည် ပါကစ္စတန်ရှိ အစွန်းရောက် အုပ်စုများနှင့် အယ်ကိုဒါ စစ်သွေးကြွများကို နှိမ်နင်းခဲ့သည်။ သို့သော်လည်း ၎င်း၏ပြင်းထန်သော နိုင်ငံရေး ရပ်တည်ချက်နှင့် လုံခြုံရေး အခြေအနေများ ယုံယွင်းလာမှုကြောင့် ၎င်းအစိုးရအဖွဲ့သည်



ပါကစ္စတန်သမ္မတဟောင်း ပါဗက် မူရှာရက်စ်။

၂၀၀၈ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ပြည်ပတွင် နေထိုင်ခဲ့ရ ၎င်းအပေါ် စွပ်စွဲအပြစ်တင်မှုများကြီးထွားလာသည်နှင့်အမျှ ယူရန် အကြောင်းပြချက်ဖြင့် ပြည်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ထို့နောက် ဆေးကုသမှုခံ အင်န်အိတ်ချီကေ

## ကဘူးလ်မြို့၌ ဗုံးပေါက်ကွဲမှုကြောင့် နှစ်ဦးဒဏ်ရာရ

ကဘူးလ် ဖေဖော်ဝါရီ ၅ - ပါကစ္စတန်နိုင်ငံ ကဘူးလ်မြို့ ရဲတပ်ဖွဲ့ခရိုင်အမှတ် ၂ တွင် ဖေဖော်ဝါရီ ၄ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကဘူးလ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခါလစ်ဇာဒရစ်က ပြောသည်။ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် မော်တော်ယာဉ် တစ်စီးကို ဗုံးဖောက်ခွဲတိုက်ခိုက် ခံရခြင်းဖြစ်ကာ အရပ်သား နှစ်ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည် ဟုခါလစ်က ဆင်ဟွာသို့ ပြောသည်။

မျက်မြင် သက်သေများ၏ ပြောကြားချက်အရ ပက်ရှုတူ နစ္စတန်အရပ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ညနေ ၆နာရီ မိနစ် ၂၀ က ဖြစ်ပွားခဲ့သည်။ ဆင်ဟွာ

## ကင်ညာနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွား ၁၄ ဦးသေဆုံး

နိုင်ရီဘီ ဖေဖော်ဝါရီ ၅ - ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း တာကာနာဒေသ၌ ဖေဖော်ဝါရီ ၄ ရက်ညပိုင်းက စည်ကားရာလမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် ၁၄ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားသည်။

ည ၁၀ နာရီဝန်းကျင်က လော့ဂျီ-ကာကူမာ အဝေးပြေးလမ်းမပေါ်တွင် ထရပ်ကားမောင်းနှင်သူမှာ ကုလားအုတ်တစ်ကောင်ကို ရှောင်စဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာကာနာဒေသမှ ရဲမှူး လမ်မီနီဂျာရူ က ပြောကြားသည်။ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ဆဲဖြစ်သည်။

ယာဉ်ကို အရှိန်လွန်မောင်းနှင်ခြင်းနှင့် အရက်သောက်ပြီး မောင်းနှင်ခြင်းတို့ကြောင့် သေဆုံးသူများတိုးလာသည်ဟု ကင်ညာနိုင်ငံ၏ လမ်းလုံခြုံရေးတာဝန်ရှိသူများက ဝေဖန်ပြောကြားသည်။

ဆင်ဟွာ

## ဩစတြေးလျနိုင်ငံ အနောက်ပိုင်းတွင် ငါးမန်းကိုက်ခံရမှုကြောင့် ဆယ်ကျော်သက်တစ်ဦး သေဆုံး

ဆစ်ဒနီ ဖေဖော်ဝါရီ ၅ - ဩစတြေးလျနိုင်ငံ အနောက်ပိုင်း မြစ်အတွင်း အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေကူးနေစဉ် ငါးမန်းကိုက်ခံရပြီး ယင်းဒဏ်ရာဖြင့်ပင် ဖေဖော်ဝါရီ ၄ ရက်က သေဆုံးသွားခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ ပါသ်မြို့ရှိ ဆွမ်းမြစ်အတွင်း ငါးမန်းကိုက်ခံရပြီးနောက် အဆိုပါ မိန်းကလေးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ပြည်နယ်အစိုးရက ကြေညာချက်ထုတ်ပြန်သည်။

၎င်းကို မြစ်အတွင်းမှ ဆယ်ယူပြီး အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများက အသက်ကယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဒဏ်ရာများသဖြင့် သေဆုံးသွားခဲ့သည်ဟု ဩစတြေးလျ အနောက်ပိုင်း ရဲတပ်ဖွဲ့က ပြောသည်။ သေဆုံး



သွားသည့် မိန်းကလေးမှာ ရုပ်ပြေး နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောချင်းများနှင့်အတူရှိနေခဲ့ပြီး ဝေလ ၁၉၂၃ ခုနှစ်က အသက် ၁၃ နှစ် အရွယ် ယောကျ်ားကလေး တစ်ဦး ငါးမန်းအကိုက်ခံရ

ပြီးနောက် ယခုတစ်ကြိမ်မှာ ဆွမ်း မြစ်အတွင်း ပထမဆုံးအကြိမ် ငါးမန်းကိုက်ခံရခြင်း ဖြစ်သည်ဟု ယူဆရသည်။

သည်ဂါဒီးယန်း



### အာဖရိကဒေသ၌ ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းမြင့်တက်လာမှုကို ထိန်းညှိရန် ခိုင်မာသော အစီအမံများ လုပ်ဆောင်ရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တောင်းဆို

နိုင်ရီဘီ ဖေဖော်ဝါရီ ၅  
အာဖရိကဆာဟာရ ဒေသ၌ နိုင်ငံများအနေဖြင့် ကင်ဆာ ရောဂါနှင့် ဆက်သွယ်သော သေဆုံးမှုနှုန်း မြင့်တက်လာမှု ကို ထိန်းညှိနိုင်ရန်အလို့ငှာ စောင့်ကြည့်မှုတိုးမြှင့်ခြင်း၊ အချိန် မီရောဂါရှာဖွေခြင်း၊ ကုသခြင်း နှင့် စောင့်ရှောက်ခြင်းကဲ့သို့ ရည်မှန်းချက်ထား လုပ်ဆောင် ထားသင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ဖေဖော်ဝါရီ ၄ ရက်တွင် ပြော သည်။



အာဖရိက၌ နှစ်စဉ် ကင်ဆာရောဂါ ဖြစ်ပွားသူ အသစ် ၁ ဒသမ ၁ သန်းရှိပြီး အဆိုပါ ရောဂါကြောင့် သေဆုံး သူ ခုနစ်သိန်းခန့် ရှိကြောင်း အာဖရိကဒေသဆိုင်ရာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ ဌာန ညွှန်ကြားရေးမှူး မတ်ရီဒီဆို မိုတီက ပြောသည်။ ထို့အပြင် ကျန်းမာရေး စောင့်ရှောက်မှုများ


ကို သိသာထင်ရှားစွာ ကြားဝင် လုပ်ဆောင်မှုမရှိပါက ၂၀၃၀ ပြည့်နှစ်မတိုင်မီ တစ်နှစ်လျှင် ကင်ဆာရောဂါကြောင့်သေဆုံးသူ တစ်သန်းနီးပါးအထိ မြင့်တက် လာနိုင်ကြောင်း ၎င်းက ပြော သည်။

အာဖရိက တစ်ဝန်းတွင် ကင်ဆာရောဂါအဖြစ်များဆုံးမှာ အရွယ်ရောက်ပြီးသူများ ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ၏ အကြံပြုချက်များနှင့်အညီ စွမ်းဆောင်ရည် မြင့်မားသော အခြေခံကင်ဆာ စစ်ဆေးခြင်း စမ်းသပ်မှုများ မိတ်ဆက်ပြုလုပ် ခဲ့သည့် အာဖရိကရှိ ၁၆ နိုင်ငံကို မတ်ရီဒီဆိုမိုတီက ချီးကျူး ထောမနာပြုခဲ့သည်။ ကင်ဆာ

ရောဂါ စာရင်းသွင်းခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအား သင်တန်းပေးခြင်းကို ခိုင်မာ အောင်မြင်လုပ်ပြီး ရောဂါရှာဖွေ ခြင်း၊ သုတေသနပြုခြင်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါက ကင်ဆာရောဂါနှင့် ဆက်သွယ် သော သေဆုံးမှုနှုန်းကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဆင်ဟွာ

### အိန္ဒိယနိုင်ငံ၌ လူအုပ်တက်နင်းခံရ၍ အမျိုးသမီးလေးဦးသေဆုံး

နယူးဒေလီ ဖေဖော်ဝါရီ ၅  
အိန္ဒိယနိုင်ငံ တမီးလ်နာဒူပြည်နယ်၌ ဖေဖော်ဝါရီ ၄ ရက်က ပွဲတော် တစ်ခုအတွင်း လူအုပ်တက်နင်းမှုဖြစ်ပွားရာ အမျိုးသမီးလေးဦး သေဆုံး ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံရဲများက ပြောသည်။ ပြည်နယ် အတွင်းရှိ တီရူပက်သာခရိုင်၌ လူအုပ်တက်နင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။  
အဝတ်အစားများပေးဝေမည်ဟူသော အကြောင်းပြချက်ဖြင့် လူ ၆၀၀ မှ ၇၀၀ ကြား စုဝေးခဲ့ပြီး ယင်းအခြေအနေမှ လူအုပ်တက်နင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ခရိုင်ရဲတပ်ဖွဲ့က ပြောသည်။ ဘာသာရေး ပွဲတော်ပြုလုပ်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးထံ ကြိုတင်ခွင့်ပြုချက် ရရှိထားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဆင်ဟွာ



### တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း၌ ငါးဖမ်းရေယာဉ်တစ်စင်း တိမ်းမှောက်မှုကြောင့် ကိုးဦး ပျောက်ဆုံးနေ

ဆိုးလ် ဖေဖော်ဝါရီ ၅  
တောင်ကိုရီးယားနိုင်ငံ၌ ငါးဖမ်းရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွား သဖြင့် လူကိုးဦးပျောက်ဆုံးနေကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။  
တောင်ပိုင်း ဂျီအိုလာပြည်နယ် စီနန်ဒေသ အနောက်တောင်ဘက် မှ ၂၀ ကီလိုမီတာခန့်တွင် တည်ရှိသည့် လူသူမနေသော ဒေသရှိကျွန်း၏ အနောက်ဘက် ၁၆ ဒသမ ၆ ကီလိုမီတာရှိ ရေပြင်၌ ၂၄ တန် ငါးဖမ်းရေ ယာဉ်တစ်စင်း တိမ်းမှောက်သွားခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် သတင်းရရှိခဲ့သည်။  
အဆိုပါယာဉ်ပေါ်တွင် ငါးဖမ်းသမား ၁၂ ဦး လိုက်ပါသည့်အနက် သုံးဦးကို အနီးအနားရှိ သင်္ဘောတစ်စင်းက ကယ်ဆယ်ခဲ့သည်။ အခြား ကိုးဦးကို ကယ်ဆယ်ရေးလုပ်ငန်းများ တစ်ညလုံး ဆောင်ရွက်ခဲ့သော် လည်း မတွေ့ရှိသေးကြောင်း သိရသည်။  
ကမ်းခြေစောင့်တပ်နှင့် ရေတပ်တို့သည် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ရန် သင်္ဘောများ၊ လေယာဉ်နှင့် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ခဲ့ကြောင်း သိရသည်။ ဆင်ဟွာ

### အီဂျစ်ဝန်ကြီးချုပ်ဟောင်း ရှာရစ် အစ္စမေးလ် အသက် ၆၇ နှစ်တွင် ကွယ်လွန်

ကိုရီဘီ ဖေဖော်ဝါရီ ၅  
အီဂျစ် ဝန်ကြီးချုပ်ဟောင်းရှာရစ် အစ္စမေးလ် သည် ဖေဖော်ဝါရီ ၄ ရက်က အသက် ၆၇

နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း အီဂျစ်တရားဝင် သတင်းအေဂျင်စီ အမ်အီး အင်န်အေက ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ်ဟောင်း အစ္စမေးလ်သည် အစောပိုင်းက တရားဝင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဝန်ကြီးချုပ် ဟောင်း အစ္စမေးလ်သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အီဂျစ်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ရေနံနှင့် သတ္တုအရင်းအမြစ် ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့သည်။ ၎င်း၏ သေဆုံးမှုအတွက် ပြင်သစ် သမ္မတ အက်ဒယ်-ဖက်တာ အယ်လ်စီစီ၊ ဝန်ကြီးချုပ် မိုစတာဖာ မက်ဒင်ဘော့ယိုလီနှင့် အခြားအာဏာပိုင်များက ဝမ်းနည်းပူဆွေးခဲ့ ကြောင်း သိရသည်။



အီဂျစ်ဝန်ကြီးချုပ်ဟောင်း ရှာရစ် အစ္စမေးလ်။

ဆင်ဟွာ

### ဂေဟစနစ်နှင့် သဟဇာတဖြစ်သော လျှပ်စစ်ကားများ ကင်ညာနိုင်ငံ၌ တွင်ကျယ်စွာ အသုံးပြုလာဖွယ်ရှိ

နိုင်ရီဘီ ဖေဖော်ဝါရီ ၅  
ကင်ညာနိုင်ငံရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး အော်ပရေ တာများသည် နိုင်ငံအတွင်း ဂေဟစနစ်နှင့် သဟဇာတဖြစ် သော သယ်ယူပို့ဆောင်ရေးစနစ် များ ဝယ်ယူအား မြှင့်တက်လာ သည့်အပြင် လျှပ်စစ်ဘတ်စ်ကား များကို အသုံးပြုရန် လက်ခံလာကြ ပြီ ဖြစ်သည်။

တင်သွင်းမှုကို တိုးမြှင့်ပြုလုပ်လာ ကြပြီဖြစ်သည်။ နိုင်ရီဘီရှိ အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်ပိုင်ရှင်များအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ခရစ္စတိုဖာမူအီယာက လက်ရှိအချိန်အထိ ကင်ညာနိုင်ငံရှိ လမ်းမများထက်တွင် တရုတ်နိုင်ငံ ထုတ်လုပ်စစ်ဘတ်စ်ကားသုံးစီးကို အသုံးပြုလျက်ရှိကြောင်း မကြာ သေးမီက ဆင်ဟွာသို့ ပြောသည်။

လျှပ်စစ် ဘတ်စ်ကားများ သည် ကင်ညာနိုင်ငံဈေးကွက်တွင် ထုတ်ကုန်အသစ် ဖြစ်သော်လည်း သုံးစွဲသူခရီးသည်များထံမှ အပြု သဘောဆောင်သော တုံ့ပြန်မှု များကို လက်ခံရရှိကြောင်း မူအီယာက ပြောသည်။ ထို့အပြင် နိုင်ရီဘီရှိ လူဦးရေ ၆၀ ရာခိုင်နှုန်း ခန့်သည် နေအိမ်မှ ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်များထံသို့ နေ့စဉ်ကူးလူး သွားလာရာတွင် အများပြည်သူ သယ်ယူပို့ဆောင် ရေးအပေါ် မှီခိုနေကြကြောင်း ၎င်းက ဆက်ပြောသည်။

တနင်္လာနေ့မှ သောကြာနေ့ အထိ တစ်ရက်အတွင်း ခရီးသည် နှစ်သန်းဝန်းကျင်ကို သယ်ယူ ပို့ဆောင်ပေးရပြီး လျှပ်စစ် ဘတ်စ်ကားများကို အသုံးပြုခြင်း က စက်သုံးဆီသုံး ဘတ်စ်ကား အသုံးပြုခြင်းနှင့် နှိုင်းယှဉ်ပါက အားသာချက် များစွာရှိသည်ဟု ပြောသည်။ ထို့အပြင် ခရီးသည် ၃၂ ဦးခန့် လိုက်ပါစီးနင်းနိုင်သော သမားရိုးကျ ပို့ဆောင်နေသည့်

လျှပ်စစ် ဘတ်စ်ကားများက တစ်ရက်လျှင် အားအပြည့်သွင်း ရန် ၄၅ ဒေါ်လာသာ လိုအပ် ကြောင်း မူအီယာက ပြောသည်။ ဆင်ဟွာ



ကင်ညာနိုင်ငံ၏ မြို့တော် နိုင်ရီဘီ၌ လျှပ်စစ်ဘတ်စ်ကားတစ်စီးကို တွေ့ရစဉ်။



# ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် နှစ်ဦးတွေ့ရှိ

ရောဂါဦးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀.၀၇ ရာခိုင်နှုန်း

(၅-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၄-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၄၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရသဖြင့် ရောဂါဦးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၉၆၁,၁၄၂) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၃,၈၄၂) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၁) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၃၁၃) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၀) ဦး ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၄-၂-၂၀၂၃) ရက် နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၉၁၆,၇၇၆) ဦးနှင့် အသက် (၁၈) နှစ် အောက် လူဦးရေစုစုပေါင်း (၆,၈၁၁,၃၀၀) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု (၄-၂-၂၀၂၃ ရက်နေ့အထိ)

|   |            |
|---|------------|
| အသက် (၁၈) နှစ်နှင့်အထက် ထိုးနှံထားသည့် လူဦးရေစုစုပေါင်း | ၃၀,၉၁၆,၇၇၆ |
| အသက် (၁၈) နှစ်အောက် ထိုးနှံထားသည့် လူဦးရေစုစုပေါင်း     | ၆,၈၁၁,၃၀၀  |

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူမှုနှင့် သေဆုံးမှုတို့ကို လျော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ် ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူမှုနှင့် သေဆုံးမှုတို့ကို ပိုမို လျော့ချနိုင်ကြောင်းကို တွေ့ရှိရပါသည်။

ယခုအခါ ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည် မြင့်တက်နေသည့်အပြင် အိုမီခရစ်ဗီဇပြောင်းမျိုးကွဲအသစ်များ လျင်မြန်စွာကူးစက်မှုများရှိနေ၍ မြန်မာ နိုင်ငံတွင်လည်း ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းအားလိုက်နာ၍ နေထိုင်ရမည်ဖြစ်သဖြင့်-

- အသက် (၅) နှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အမေ့ထိုးနှံ ပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ် ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်၊
  - အလုပ်ပိတ်အခန်းများ၊ လူထုထပ်သောနေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ ဌာန ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊
  - အလုပ်ပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက်ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထားရန်၊
  - လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော (အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
  - လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊
  - တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
  - ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်း စသည့်တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
- ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ [moh.gov.mm](http://moh.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန

## ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

၆-၂-၂၀၂၃

ကျပ်/လီတာ

| Fuel (လက်လီဈေးနှုန်း) | ရန်ကုန် | မန္တလေး | နေပြည်တော် | ပဲခူး | မကွေး | ထားဝယ် | မုံရွာ | ပုသိမ် | မြစ်ကြီးနား | စစ်တွေ | ဘားအံ | မော်လမြိုင် | လားရှိုး | တောင်ကြီး | လွိုင်ကော် | ဟားခါး | ကျိုင်းတုံ |
|-----------------------|---------|---------|------------|-------|-------|--------|--------|--------|-------------|--------|-------|-------------|----------|-----------|------------|--------|------------|
| 92 Ron                | ၂၁၃၀    | ၂၁၈၀    | ၂၁၇၀       | ၂၁၄၀  | ၂၁၇၅  | ၂၂၀၀   | ၂၁၈၅   | ၂၁၆၅   | ၂၂၆၀        | ၂၂၇၅   | ၂၁၇၀  | ၂၁၈၀        | ၂၂၁၅     | ၂၂၁၅      | ၂၂၂၀       | ၂၄၄၅   | ၂၉၀၀       |
| 95 Ron                | ၂၁၉၅    | ၂၂၄၅    | ၂၂၄၀       | ၂၂၀၅  | ၂၂၄၀  | ၂၂၆၅   | ၂၂၅၀   | ၂၂၃၀   | ၂၃၂၅        | ၂၃၄၅   | ၂၂၃၅  | ၂၂၅၀        | ၂၂၈၀     | ၂၂၈၀      | ၂၂၈၅       | ၂၅၁၅   | ၂၉၈၀       |
| HSD (500 ppm)         | ၂၂၇၀    | ၂၃၁၅    | ၂၃၁၅       | ၂၂၇၅  | ၂၃၁၅  | ၂၃၄၀   | ၂၃၃၅   | ၂၃၀၀   | ၂၄၂၀        | ၂၄၁၅   | ၂၃၀၅  | ၂၃၂၀        | ၂၃၅၅     | ၂၃၅၅      | ၂၃၅၅       | ၂၅၈၅   | ၃၅၀၀       |
| HSD (50 ppm)          | ၂၃၅၀    | ၂၃၉၅    | ၂၃၉၅       | ၂၃၅၅  | ၂၃၉၅  | ၂၄၂၀   | ၂၄၁၅   | ၂၃၈၀   | ၂၅၀၀        | ၂၄၉၅   | ၂၃၈၅  | ၂၄၀၀        | ၂၄၃၅     | ၂၄၃၅      | ၂၄၃၅       | ၂၆၆၅   | ၃၅၃၀       |
| HSD (10 ppm)          | ၂၃၅၀    | ၂၃၉၅    | ၂၃၉၅       | ၂၃၅၅  | ၂၃၉၅  | ၂၄၂၀   | ၂၄၁၅   | ၂၃၈၀   | ၂၅၀၀        | ၂၄၉၅   | ၂၃၈၅  | ၂၄၀၀        | ၂၄၃၅     | ၂၄၃၅      | ၂၄၃၅       | ၂၆၆၅   | ၃၅၃၀       |

ကျပ်/လီတာ

| Fuel (လက်ကားဈေးနှုန်း) | ရန်ကုန် | မန္တလေး |
|------------------------|---------|---------|
| 92 Ron                 | ၂၀၂၁    | ၂၀၉၅    |
| 95 Ron                 | ၂၀၈၅    | ၂၁၆၀    |
| HSD (500 ppm)          | ၂၁၅၈    | ၂၂၃၁    |
| HSD (50 ppm)           | ၂၂၃၂    | ၂၃၀၆    |
| HSD (10 ppm)           | ၂၂၃၂    | ၂၃၀၆    |

မှတ်ချက်။ (၁) MOPS ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။  
(၂) သုံးစွဲသူ မိဘပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှု မရှိပါက ကော်မတီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

၀၆၇- ၄၀၉၈၈၁၊ ၀၉-၆၉၉၆၁၁၁၁၆

၀၆၇- ၄၁၁၁၂၉၊ ၀၉-၄၄၀၄၃၃၅၃၃

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ



# သဘာဝအလှနှင့် ဇီဝမျိုးစုံ မျိုးကွဲများ စုံလင်ရာ အာဆီယံ အမွေအနှစ် အင်းလေးကန် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေး

မောင်မော်(သတ္တပေဒ)

(ယမန်နေ့မှအဆက်)


အင်းလေးကန်အတွင်းရှိ ငါးသယ်ဇာတများကို ပြန်လည်ဖြည့်တင်းရန်အဘက်ဘက်မှ အားစိုက်ကြိုးပမ်းသင့်ပြီး လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားကာ အင်းလေးကန်ရှိ မြန်မာ့သဘာဝပိုင်ဆိုင်မှုများ ဖြစ်သော အင်းလေးဒေသ ငါးသယ်ဇာတအရင်းအမြစ်များ အစုလိုက် အပြုံလိုက်ဖြင့် လုံးဝပျောက်ကွယ်မသွားစေရန် ဆောင်ရွက်သင့်သည်။ ထိုသို့ဆောင်ရွက်မှုများကို ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအတွင်း ပေါင်းစည်းညှိနှိုင်းခြင်းများဖြင့် အရေးတယူနှင့် အချိန်မီဆောင်ရွက်မှု မရှိပါက နောက်ဆုံးတွင် အင်းလေးကန်အတွင်းရှိ လူသားတို့အတွက် အင်မတန်အရေးပါသော ငါးသယ်ဇာတများ မျိုးသုဉ်းပျောက်ကွယ် သွားမည်မှာ မှုချကန်ပင် ဖြစ်ပါတော့သည်။

အင်းလေးကန်တွင် ဒေသရင်းငါးမျိုးများစွာ ရှိသည့်အနက် ၂၀၀၆ ခုနှစ်မှစ၍ တီလားဗီးယားငါးမျိုးများ လွန်စွာပေါများလာခြင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်မှစ၍ ငါးပြေနှင့် ငါးကျည်းငါးမျိုးများ ပေါများလာခြင်း တို့ကြောင့် ဒေသတိုင်းရင်းငါးမျိုးများ၏ ဂေဟစနစ်နှင့် ငါးနေထိုင်မှု ကို ထိခိုက်စေသည်။

အင်းလေးကန်ရေ ညစ်ညမ်းရသည့် အကြောင်းအရင်းများတွင် ကန်အတွင်းသို့ ခြေတံရှည်လူနေအိမ်များ တိုးချဲ့ဆောက်လုပ်ကာ ကျူးကျော်နေထိုင်ခြင်း ကန်အနီး ရွှေပြောင်းတောင်ယာများ ခုတ်ထွင် ရှင်းလင်းခြင်းကြောင့် သဲနုနုပျံ့များပြားခြင်း စက်မှုဇုန်များမှ ရေဆိုးများ ဝင်ရောက်လာခြင်း လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းများ ချဲ့ထွင်ခြင်းမှ မြေသားများကို စုပ်ထားချိန် မိုးရာသီရေစီးချိန် တွင် မျောပါ၍ ကန်အတွင်း ဝင်ရောက်ခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

ထို့ပြင် တရားမဝင်ငါးဖမ်းခြင်း (အဆိပ်ချ၊ မိုင်းခွဲ၊ ဘက်ထရီ လျှော့တိုက်)၊ စိုက်ပျိုးရေးခြံများမှ ပိုးသတ်ဆေးနှင့် မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်း၊ စိုက်ပျိုးမြေချွတ်ထွင်ခြင်း၊ ရက်ကန်းလုပ်ငန်း များမှ အဝတ်အထည်ဆိုးဆေးများကို ကန်ရေပြင်အတွင်း တိုက်ရိုက် စွန့်ပစ်ခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စက်လှေ များ အချိန်မရွေး သွားလာခြင်း၊ စားသောက်ဆိုင်နှင့် လူနေအိမ်များ၊ စက်လှေများမှ အမှိုက်များစွန့်ပစ်ခြင်း၊ လူနေအိမ်များ တိုးချဲ့ဆောက်လုပ် ခြင်း၊ တားမြစ်ထားသော အလှူဓားငါးများကို တင်သွင်းမွေးမြူကြ၍ အကောင်ကြီးထွားလာချိန်တွင် အင်းရေပြင်အတွင်း ဘေးမဲ့လွှတ်ခြင်း တို့ကြောင့် ဒေသရင်းငါးမျိုးစိတ်အများစုမှာ အင်းလေးရေပြင်နှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်လျက်ရှိသော လူနေအိမ်ခြေနည်းပါးပြီး ရေအရည်အသွေးကောင်းမွန်သော ဖယ်ခုံအင်း(မိုးပြည်)အတွင်းသို့ ပြောင်းရွှေ့နေထိုင်ကျက်စားကြသည်။ ယခင်က အင်းလေးကန် အတွင်းမှ ထွက်ရှိသော အလှူဓားငါးများဖြစ်သည့် ငါးသုဉ်း ကြယ်ပြောက်၊ ငါးညောင်ရွှေ စသည့် ငါးမျိုးစိတ်များမှ ယခုအခါ အင်းလေးကန်တွင် ဖမ်းဆီးရရှိခြင်း မရှိတော့ဘဲ ဖယ်ခုံအင်းနှင့် ဘီလူးချောင်း တစ်လျှောက်တွင်သာ တွေ့ရှိဖမ်းဆီးရရှိသည်။

အင်းလေးကန် ရေရှည်ထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ဖွင့်လှစ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ စတင်ပြီး အင်းလေးကန်နှင့် ရေဝေရေလဲဒေသနှင့် ကိုက်ညီ၍ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်ပျက်စီးမှု မရှိစေသော ရှင်သန်နုနုနှင့် မြင့်မားစေသည့် နှစ်လက်မအရွယ် ငါးမျိုးများကို ငါးမျိုးစိုက်ထည့်ပေးခြင်း၊ အင်းလေး ကန်အတွင်းရှိ ရေအမြဲရှိသည့် ဘီလူးချောင်းနံဘေး ရွာများဖြစ်သည့်



နေောင်တောလယ်ခြေ၊ မန်ကျည်းဆိပ်၊ ဆီဆုံ၊ ပေါက်ပါး(အမှတ်-၂ ရပ်ကွက်)၊ ကြာတော စသည့်ရွာများသို့ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အပံ့များ ပေးအပ်ခြင်း၊ MYSAP စီမံကိန်းနှင့်ပူးပေါင်း၍ အင်းလေးဒေသ ငါးမွေးတောင်သူများ အား ငါးသားပေါက်နှင့် ငါးမွေးမြူရေးနည်းပညာများ ထောက်ပံ့ပေး ခြင်း၊ ငါးလုပ်ငန်းဦးစီးဌာန၏ ညောင်ရွှေငါးလုပ်ငန်းစခန်းတွင် အခြေခံ ငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ရေနေသက်ရှိ သယ်ဇာတထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်း၊ ပညာပေးပို့စတာများ စိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ညောင်ရွှေမြို့နယ် ငါးလုပ်ငန်းစခန်းတွင် ရေသတ္တဝါ ဆိုင်ရာ ပညာပေးပြခန်းကို ၂၇-၁၁-၂၀၁၉ ရက်တွင် MYSAP စီမံကိန်းအကူအညီ ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ ဒေသခံပြည်သူများ အင်းလေးကန် ရေရှည် ထိန်းသိမ်းနိုင်ရန်နှင့် ငါးလုပ်ငန်းများ စဉ်ဆက်မပြတ် ထိန်းသိမ်း သွားနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်။

အင်းလေးကန်ဒေသတစ်ဝိုက်သည် ပြည်ပနှင့်ပြည်တွင်းမှ ပညာရှင် များအတွက် လေ့လာရန်နေရာဖြစ်ခြင်း၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူများအတွက် မဟာသိပ္ပံနှင့် ပါရဂူဘွဲ့ ကျမ်းပြု စာတမ်းများအတွက် အထောက်အပံ့ဖြစ်ခြင်းနှင့် စိတ်ပါဝင်စားသည့် အဖွဲ့အစည်းများအတွက် သုတေသနပြုလေ့လာရာ ဒေသဖြစ်ခြင်း၊ အင်းလေးကန်နှင့် အင်းလေးကန်ဒေသအနီးတစ်ဝိုက်တွင် တွေ့ရှိရ သည့် ငါးမျိုးစိတ်များမှ လူသားများ စားသုံးရန်အပြင် အလှူဓားငါးအဖြစ် ပြည်ပဝင်ငွေရရှိရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက် ရှိသည်။

※ အင်းလေးကန်အတွင်းရှိ ငါးသယ်ဇာတများကို ပြန်လည်ဖြည့်တင်းရန် အဘက်ဘက်မှ အားစိုက်ကြိုးပမ်းသင့်ပြီး လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားကာ အင်းလေးကန်ရှိ မြန်မာ့သဘာဝ ပိုင်ဆိုင်မှုများဖြစ်သော အင်းလေးဒေသ ငါးသယ်ဇာတအရင်းအမြစ်များ အစုလိုက် အပြုံလိုက်ဖြင့် လုံးဝပျောက်ကွယ်မသွားစေရန် ဆောင်ရွက်သင့်သည်။ ထိုသို့ဆောင်ရွက်မှုများကို ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအတွင်း ပေါင်းစည်း ညှိနှိုင်းခြင်းများဖြင့် အရေးတယူနှင့် အချိန်မီဆောင်ရွက်မှုမရှိပါက နောက်ဆုံးတွင် အင်းလေးကန်အတွင်းရှိ လူသားတို့အတွက် အင်မတန်အရေးပါသော ငါးသယ်ဇာတများ မျိုးသုဉ်းပျောက်ကွယ်သွားမည်မှာ မှုချ ကန်ပင်ဖြစ်

အင်းလေးကန်မတိမ်ကောစေရေး ဆောင်ရွက်မှုများ

မြန်မာနိုင်ငံ၏ရေတိမ်ဒေသများ(wet land)တွင် ဒုတိယအကြီးဆုံး (ASEAN Heritage Park) အာဆီယံအမွေအနှစ်ဖြစ်သော အင်းလေးကန်သည် ၁၉၈၉ ခုနှစ်အတွင်း ရေနည်းပါးလာပြီး ညောင်ရွှေ မြို့မှ အင်းလေးကန်အထိ ယခုလက်ရှိ အသုံးပြုနေသော နန့်ကတ် ချောင်း ရေလမ်းကြောင်း သဲနုနုအနည်ပို့ချခြင်းကြောင့် တိမ်ကောလာ ပြီး ရေလမ်းခရီးသွားလာရေးအခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ၎င်းအချိန်တွင် ရှမ်းပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ညွှန်ကြားချက်ဖြင့် ရာသီမရွေးသွားလာနိုင်ရန်အတွက် နန့်ကတ် ချောင်းအပါအဝင် ရေလမ်းကြောင်းများ တူးဖော်ရန်ကို ၁၉၉၀ ခုနှစ် ဇွန်လမှ စတင်မြေပြင်တိုင်းတာသွားပြီး ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်၍ သောင်ကူးသင်္ဘောဖြင့် တူးဖော်မှုစတင်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းများအား အခြားသက်ဆိုင်ရာဌာနများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန် (၁၂-၁၀-၁၉၉၂)ရက်မှစတင်၍ ဆည်မြောင်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးအား ညောင်ရွှေမြို့တွင် သီးခြားဖွင့်လှစ်၍ ယခုချိန်အထိ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အကြီးအကဲ ရောက်ရှိစဉ် အင်းလေးကန် ရေရှည် တည်တံ့စေရေးအတွက် အောက်ပါအတိုင်း လမ်းညွှန်ခဲ့ပါသည်-

- (က) အင်းလေးကန်အတွင်း နောင် ကျေးရွာများ၊ အိမ်များ၊ ကျွန်းကျေးများ တိုးချဲ့တည်ဆောက်ခြင်း မပြုရန်။
- (ခ) အင်းလေးကန်အတွင်း မလိုအပ်သည့် ကျွန်းကျေးများ၊ ခိုက်မှော်များ၊ နန်းမြေများကို ဆယ်ယူဖယ်ရှားရန်။
- (ဂ) ကန်ပတ်လည် မိုင် ၂၀ အတွင်း သစ်တော၊ သစ်ပင်များ ခုတ်ယူခြင်းနှင့် တောင်ယာများပြုလုပ်ခြင်းကို တားမြစ် ရန်။
- (ဃ) အင်းလေးကန် ရေဝေရေလဲ ဒေသထိန်းသိမ်း ကာကွယ်ရေး အတွက် သစ်တောရေးရာဝန်ကြီးဌာနက ထိန်းသိမ်းရေး နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
- (င) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်း ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ကို ယင်းဒေသတွင် သီးခြား ဖွဲ့စည်းပြီး သစ်တောထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရန်။
- (စ) လုပ်ငန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့ရုံးများကိုလည်း ညောင်ရွှေ မြို့တွင် ရုံးစိုက်ထားရှိရန်တို့ ဖြစ်ပါသည်။

အင်းလေးကန်မတိမ်ကောစေရေးအတွက် ယခင် ညောင်ရွှေစော်ဘွားကြီးလက်ထက် ဆောင်ရွက်မှုများ

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ရှိ ညောင်ရွှေမြို့နယ် အင်းလေးကန်ထိန်းသိမ်းရေးတာဝန်ခံ၏ လေ့လာ တွေ့ရှိပြောပြချက်များအရ ယခင်စော်ဘွားများလက်ထက်အင်းလေးကန် ထိန်းသိမ်းရေး ဆောင်ရွက်မှုအား အောက်ပါအတိုင်း သိရှိရသည်- ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်လက်ထက် ၁၉၀၀ ပြည့်နှစ် ပတ်ဝန်းကျင်ခန့်က ဆောင်ရွက်အကောင်အထည်ဖော်ခဲ့သော တစ်ဖက်ဆည်ကန်တွေကို အင်းလေးကန်ရဲ့ အရှေ့ဘက်ခြမ်းမှာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသော ကန်ကိုးကန်ကို စတင် မြင်တွေ့ခဲ့ရသည်။ မြောက်ဘက် ကုန်းလှိုင်နယ် ကျီးဖြူကန်မှ စ၍ တောင်ဘက် မိုင်းပျိုးနယ် လွယ်မောကန်တော်ထိ တူးဖော်ဆောင်ရွက် ခဲ့သော မှတ်တမ်းအား တွေ့ရှိရပါသည်။ စော်ဘွားကြီး အကောင် အထည်ဖော်ခဲ့သော ကန်ကိုးကန်သည် မြောက်ဘက်မှ စတင်ရေတွက် လျှင် ကျီးဖြူကန်၊ ကုန်းလှိုင်ကန်၊ ကန်ထောင့်ကန်၊ သာစည်ကန်၊ နဒီကန်၊ ကန်တော်ကန်၊ ကန်နီကန်(ယခု လွယ်တန်နုထန်းတစ် အဖြစ် ဆည်မြောင်းမှ အဆင့်မြင့်တင်ဆောင်ရွက်ထားရှိသည်)၊ ဖာဖယ်ကန် (ပန်းဖယ်ကန် ဟုလည်း ခေါ်ဝေါ်ကြသည်။)နှင့် လွယ်မောကန်တော်တို့ ဖြစ်ကြလေသည်။

အဆိုပါ ကန်အများစုသည် အင်းလေးကန်အတွင်းသို့ စီးဝင်သည့် ချောင်းများပေါ်တွင် တစ်ဖက်ပိတ်ဆည်ကန်များအဖြစ် တည်ဆောက် ထားခဲ့ကြပြီး စိုက်ပျိုးရေးပေးဝေရေးကိုပါ တွဲဖက်ဆောင်ရွက်ခဲ့ကြလေ သည်။

စာမျက်နှာ ၁၇ သို့



စာမျက်နှာ ၁၆ မှ

သို့ဖြစ်၍ အင်းလေးကန်အတွင်းသို့ စီးဝင်မည့် ချောင်းမြောင်းများ သဲနုနုပါဝင်မှုရှိပါက အဆိုပါ ဆည်ကန်များတွင် အနည်ထိုင်စေခြင်းဖြင့် နုန်းထိန်းကန်၊ နုန်းစစ်ကန်များအဖြစ် အသုံးပြုခဲ့ကြသည်။ သေးငယ်သည့် သဲနုနုအမှုန်အမွှားများ ပါဝင်သည့် ရေများကိုလည်း စိုက်ပျိုးရေးအဖြစ် အသုံးပြုခဲ့ကြသဖြင့် ထိုအမှုန်အမွှားများသည် လယ်မြေစိုက်ပျိုးမြေများ အတွင်းတွင်သာ အနည်ကျ ကျန်ရစ်ခဲ့ပြီး ရေကြည်ရေသန့်များသာ အင်းလေးကန်အတွင်းသို့ စီးဝင်လေ့ ရှိကြောင်း တွေ့ရှိရသည်။

စော်ဘွားကြီး အုပ်ချုပ်မှုနယ်ပယ်အတွင်းသာ အဆိုပါကန်များကို တွေ့ရှိရပြီး အုပ်ချုပ်မှုနယ်ပယ် ပြင်ပတွင်မူ ဆောင်ရွက်မှု မရှိခဲ့ကြောင်း လေ့လာသိရှိရသည်။ အင်းလေးကန် အနေအထားကို မြေပုံမှတ်တမ်းများမှတစ်ဆင့် လေ့လာကြည့်ရာ အင်းလေးကန်၏ အရှေ့ဘက်ခြမ်းသည် သဲနုနုများ အနည်ထိုင်ကျရောက်မှု နည်းပါးခဲ့ပြီး အနောက်ဘက်ခြမ်းလောက် ဆိုးရွားမှုမရှိကြောင်း လေ့လာတွေ့ရှိရသည်။

အဆိုပါကန်များ တည်ဆောက်ပေးခဲ့မှုကြောင့် စိုက်ပျိုးရေးပေးမှု ဆောင်ရွက်နိုင်ခြင်းအား လေ့လာကြည့်ရာတွင် အနောက်ဘက်ခြမ်းတွင် အရှေ့ဘက်ခြမ်းကဲ့သို့ ဆည်ကန်များ တည်ဆောက်ရန် အနေအထားကောင်း မရှိသည့်ကို ပထမဦးစွာ လေ့လာတွေ့ရှိရသည်။ ကန်နှင့် ဆက်စပ်နေသည့် မြေပြန့်အနေအထား ကျဉ်းမြောင်းခြင်း၊ ကပ်လျက် တည်ရှိသည့် တောင်တန်းများမှာ လျှောစောက် မတ်စောက်မြင့်မားခြင်း၊ စီးဝင်သည့် ချောင်းများသည်လည်း အရွယ်အစားကြီးမားလွန်းခြင်း နှင့်အတူ တည်ဆောက်ရန် မြေအနေအထားမရှိခြင်းကို တွေ့ရှိရသည်။

လျှောစောက်ကြီးမား မြင့်မားသည့် တောင်တန်းကြီးများပေါ်တွင် ဒေသရာသီဥတုနှင့် ကိုက်ညီမှုရှိသည့် သစ်ပင်မျိုးများဖြင့် သစ်တောများ ဖွဲ့တည်စိုက်ပျိုးစေသည်။ စိုက်ပျိုးသည့် အမျိုးအစားများ၊ သစ်တောများ၏ အနေအထားကိုလိုက်၍ အသုံးပြုရန် ပိုင်းခြားသတ်မှတ်ထားလေသည်။ ဥပမာ-အင်းလေးကန်အတွင်း ကျေးရွာများအတွက် ကျေးရွာပိုင် ထင်းစိုက်ခင်းများကို ထူထောင် သတ်မှတ်ထားရှိပေးထားပြီး အဆိုပါ စိုက်ခင်းများတွင် ဖြစ်ထွန်းလွယ်သည့် သစ်ပင်သစ်တောများကို ထူထောင်စိုက်ပျိုးစေပြီး အလှည့်ကျ ခုတ်ယူသုံးစွဲစေကြောင်း သိရှိရလေသည်။ သို့ဖြစ်၍ မလိုအပ်ဘဲ သစ်ပင်သစ်တောများ ခုတ်ယူမှု မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

တောင်တန်းများ၏ အောက်ခြေတစ်လျှောက်တွင်မူ ဝါးပင်များကို စိုက်ပျိုးလုပ်ကိုင်စေကြောင်း ဆက်လက်တွေ့ရှိရလေသည်။ ထိုတောင်ခြေများမှ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်း မပြုနိုင်သေးသည့် တောင်စောင်းဆင်ခြေလျှောက်တစ်လျှောက်တွင် ကြံကဲ့သို့သော သီးနှံပင်ကို စီးပွားဖြစ်အများအပြား စိုက်ပျိုးလုပ်ကိုင်စေသည်။ ကန်နှင့် ဆက်စပ်လျက်ရှိသည့် မြေနိမ့်လွင်ပြင်များတွင် လယ်ယာအဖြစ် စပါးကို စိုက်ပျိုးလုပ်ကိုင်စေသည်ကို လေ့လာသိရှိရသည်။ သာမန်အားဖြင့် ကြည့်လျှင် ထူးခြားမှုမရှိသဘာဝအနေအထားအရ စိုက်ပျိုးလုပ်ကိုင်ကြခြင်းဟု ထင်စရာအကြောင်း ရှိလေသည်။ အသေအချာ အလေးအနက် စဉ်းစားကြည့်ပါက တောင်ပေါ်ဒေသ တောင်တန်းများပေါ်မှ သဲနုနု တိုက်စားပို့ချခံရမှု သက်သာစေရန်၊ သဘာဝဘေးဒဏ်ဖြစ်သည့် တောင်စောင်းပြိုကျမှုများ သက်သာစေရန် သစ်ပင်သစ်တောများ စိုက်ပျိုးလုပ်ကိုင်စေခြင်းဖြစ်ပြီး အကယ်၍ တိုက်စားပို့ချခံရပါက ကြီးမားသည့် သဲနုနုအစိုင်အခဲများကို သစ်ပင်သစ်တောများက ကာရံထိန်းသိမ်းထားပေးနိုင်သည်။ ထို့ထက်သေးငယ်သည့် သဲနုနုအနည်များသည် တောင်ခြေတစ်လျှောက်ရှိ ဝါးပင်များမှ ဆက်လက်ထိန်းသိမ်းဖမ်းယူထားရှိမည်ဖြစ်ပြီး ဝါးပင်များမှ ဖမ်းယူထားဆီးခြင်း မပြုနိုင်သည့် သေးငယ်သော အရွယ်အစားများကိုမူ ကြပ်ငွေများမှ ဆက်လက်ဖမ်းယူထားဆီးစေမည်ဖြစ်၍ ပိုကျလာသည့် သဲနုနုများကို အရွယ်အစားအလိုက် ဖမ်းယူထားဆီးခြင်းပြုနိုင်စေရန် သဘာဝစိုက်ပျိုးပင်များဖြင့် တားဆီးခဲ့သည်ကို အံ့အားသင့်ဖွယ် တွေ့မြင်ရလေသည်။ ထိုသို့ဖမ်းယူထားဆီးပြီး ကျန်ခဲ့သည့် သေးငယ်သော အမှုန်အမွှားများကိုမူ လယ်ကွင်းများအတွင်း အနည်ထိုင်ကျရောက်စေပြီး ကန်အတွင်းသို့ သဲနုနုပါဝင်မှု အနည်းဆုံးသော ရေကြည်များကိုသာ စီးဝင်စေကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့မှုများကြောင့် အင်းလေးကန်၏ ထိခိုက်မှုကို များစွာသက်သာစေခဲ့သည်။ အင်းလေးကန်အတွင်းသို့ ချောင်းမြောင်းအဖြစ် တိုက်ရိုက်ဆက်စပ်မှုမရှိဘဲ ဝါးတောများအတွင်းတွင်သာ ပျောက်ကွယ်သွားကြသဖြင့် အင်းလေးကန်အတွင်း စီးဝင်သည့်ချောင်းများ လိုက်လံရှာဖွေလျှင် တွေ့ရှိနိုင်မည် မဟုတ်ကြောင်း အံ့အားသင့်ဖွယ် မြင်တွေ့ရသည်။ အဆိုပါပုံစံအတိုင်း စီမံဆောင်ရွက်ခဲ့မှုများအား အင်းလေးကန်အနောက်ခြမ်းနှင့် အရှေ့ခြမ်းရှိ အချို့နေရာများတွင် ယနေ့တိုင် တွေ့ရှိနိုင်သည်။

| အင်းလေးကန်အတွင်းရှိ ဒေသရင်းငါးမျိုးစိတ် (Endemic Species) |                |                 |                       |                                     |         |                       |
|---|----------------|-----------------|-----------------------|-------------------------------------|---------|-----------------------|
| No  | Myanmar Name   | Family          | Common Name           | Scientific Name                     | Status  | IUCN, Red List, 2018  |
| 1   | ငါးပုတ်ဆာမ     | Cyprinidae      | Emerald Dwarf Rasbora | <i>Celestichthys erythromicron</i>  | ဒေသရင်း | EN                    |
| 2   | ငါးဖိနဲ        | Cyprinidae      | Inlay Carp            | <i>Cyprinus intha</i>               | ဒေသရင်း | EN                    |
| 3   | ငါးလူး         | Cyprinidae      | -                     | <i>Gymnostomus horai</i>            | ဒေသရင်း | EN                    |
| 4   | ငါးရေပေါ်      | Cyprinidae      | -                     | <i>Inlecypis auropurpurea</i>       | ဒေသရင်း | EN                    |
| 5   | ငါးနီစိမ့်     | Cyprinidae      | Red Dwarf Rasbora     | <i>Microrasbora rubescens</i>       | ဒေသရင်း | EN                    |
| 6   | ငါးဂျောင်      | Cyprinidae      | -                     | <i>Neolissochilus nigrovittatus</i> | ဒေသရင်း | DD                    |
| 7   | မြီးနီခေါင်းနီ | Cyprinidae      | Sawbwa Barb           | <i>Sawbwa resplendens</i>           | ဒေသရင်း | EN                    |
| 8   | ငါးမြောက်      | Nemacheilidae   | Inle Loach            | <i>Petruichthys brevis</i>          | ဒေသရင်း | Not yet been assessed |
| 9   | ငါးအုံမက်      | Channidae       | Snake-headed Fish     | <i>Channa harcourtbutleri</i>       | ဒေသရင်း | NT                    |
| 10  | ငါးမြေထိုး     | Mastacembelidae | Inle Spiny Eel        | <i>Macrogathus caudocellatus</i>    | ဒေသရင်း | Not yet been assessed |
| 11  | ငါးမြေစီး      | Mastacembelidae | Spiny eel             | <i>Mastacembelus oatesii</i>        | ဒေသရင်း | EN                    |
| 12  | ငါးသလဲထိုး     | Nemacheilidae   | Loach                 | <i>Physoschistura shanensis</i>     | ဒေသရင်း | NT                    |
| 13  | ငါးရစ်         | Cyprinidae      | Shan Barb             | <i>Poropuntius schanicus</i>        | ဒေသရင်း | Not yet been assessed |

အင်းလေးကန်၏ အနောက်ဘက်ခြမ်းတွင် အင်းလေးကန်အား တိမ်ကောကျဉ်းမြောင်းလာစေနိုင်ပြီး ကန်ပျောက်ကွယ်သွားနိုင်သည့် အထိ အန္တရာယ်ပြုနိုင်သည့် သန်းတောင်လွင်ပြင်ဒေသ ထိန်းသိမ်းပုံစံကိုလည်း လေ့လာကြည့်ပြန်လျှင် အဆိုပါ သန်းတောင်လွင်ပြင်သည် ရေဆင်း ဧရိယာအကျယ်အဝန်း ၂၅၆ စတုရန်းမိုင်ကျယ်ဝန်းသည့် နယ်မြေဧရိယာမှ စီးဆင်းလာသည့် ကလောချောင်း (အရပ်အခေါ် သန်းတောင်ချောင်းမကြီး)၏ နုန်းပိုချခံရသည့် ဧရိယာဖြစ်နေသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် သဲနုနုများ အနည်ပိုချ ခံရမှုကြောင့် ကန်အတွင်းသို့ သိသာစွာ ဝင်ရောက်နေသည်ကို တွေ့ရှိနိုင်သည်။

ထို့ထက် ပိုမိုတိမ်ကောမှုမရှိစေရန် စော်ဘွားကြီးသည် သန်းတောင်အရပ်မှ စတင်ကာ ကန်အတွင်းသို့ မြောင်းငါးခု ခွဲခြားစီးဆင်းစေရန် စီမံတူးဖော်ဆောင်ရွက်ခဲ့ပြီး ချောင်းမြောင်းများအလိုက် ချောင်းတော်အုပ်၊ မြောင်းတော်အုပ်များ ခန့်အပ်ကာ ရေစီးရေလာကို စီမံခန့်ခွဲလုပ်ကိုင်စေသည်။ စိုက်ပျိုးရေးအတွက် စီမံလုပ်ကိုင်သကဲ့သို့ နှစ်စဉ် ကျရောက်လာသည့် သဲနုနုများအား ချောင်းမြောင်းများအတွင်း အနည်ထိုင်စေပြီး နှစ်စဉ်ရေသိကာလ ကုန်ဆုံးချိန်တွင် ချောင်းမြောင်းများ ပြန်လည်ပြုပြင်ခြင်း၊ သဲနုနုများ ဆယ်ယူဖယ်ရှားခြင်းကို ဒေသခံတောင်သူများဖြင့် ဆောင်ရွက်လုပ်ကိုင်စေကာ ကန်အတွင်း သဲနုနုကျရောက်မှု သက်သာစေရန် စီမံဆောင်ရွက်ခဲ့ကြောင်း အမြော်အမြင်ကြီးစွာ ဆောင်ရွက်လုပ်ကိုင်ခဲ့သည်ကို တွေ့ရှိရသည်။

ကန်အတွင်း ရေလျှော့ပမာဏ လျော့ကျမှုမရှိစေရန်၊ ကန်တိမ်ကောမှု သက်သာစေရန် သဲနုနုအနည် ပိုချခံရမှု လျော့နည်းစေရန် စီမံဆောင်ရွက်ခဲ့သကဲ့သို့ ကန်အတွင်း ရေအရည်အသွေး ကောင်းမွန်စေရန် စီမံလုပ်ကိုင်ခဲ့သည့် သာဓကအချို့ကိုလည်း လေ့လာသိရှိရပြန်လေသည်။ အင်းလေးကန်ဝင်ရေ နည်းပါးသည့် ကာလများတွင် အဆိုပါ စုပ်ယူထားသည့် ရေများကို ပြန်လည်ထုတ်လွှတ်ပေးခြင်းဖြင့် ကန်အတွင်း ရေလျှော့ပါးမှုကို ထိန်းသိမ်းပေးသည့် သဘောသဘာဝကို အသုံးပြုလျက် ကန်အတွင်း ကျွန်းကျွန်းပေါ်တွင် စိုက်ပျိုးလုပ်ကိုင်မှုကို အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့ကြောင်း သိရှိခဲ့ရသည်။ ထို့ပြင် ကန်အတွင်း ဗေဒါကဲ့သို့ အညစ်အကြေးများကို အများအပြား စုပ်ယူဖျက်ဆီးနိုင်သည့် သဘာဝပေါက်ပင်များအား စနစ်တကျ စိုက်ပျိုးထားရှိစေပြီး ကန်အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည်။

အင်းလေးကန်အတွင်းရှိ ကျေးရွာများတွင် အညစ်အကြေး စွန့်ပစ်မှုစနစ် (မိလ္လာစနစ်)မှာ ကောင်းမွန်မှု မရှိသည့်ကို သိရှိပြီး ကန်အတွင်း အညစ်အကြေး စွန့်ပစ်သည့်နေရာများတွင် စနစ်တကျ လှောင်ကန်များကို ကျွန်းကျွန်း၊ ဗေဒါတို့ကို အသုံးပြုလျက် စနစ်တကျ ဆောင်ရွက်စေကြောင်း လေ့လာသိရှိရပြန်သည်။ ဗေဒါသည် ရေတွင် ပေါက်ပွား

လွယ်သည့် ရေပျောက်တစ်မျိုးဖြစ်ပေရာ ပေါက်ပွားများပြားလာမှု မရှိစေရန်လည်း ကန်အတွင်း နေထိုင်ကြသည့်သူများက အခါအားလျော်စွာ ရှင်းလင်းဖယ်ရှားမှု ပြုလုပ်စေရန် စီမံဆောင်ရွက်ခဲ့မှုကို လေးစားစွာ သိရှိခဲ့ရပြန်သည်။ အချို့ကျေးရွာများတွင် အသက်ကြီးသူများ ကန်အတွင်းမှ ဗေဒါများကို တတ်နိုင်သမျှ ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေသည့် အလေ့အထကို မြဲမြံစွာဆောင်ရွက်နေကြသေးကြောင်း တွေ့ရှိခဲ့ရသည်။

သို့ဖြစ်ရာ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ရှေးရှေးက ပုဂ္ဂိုလ်ကြီးများ အင်းလေးကန်အတွက် ဆောင်ရွက်ခဲ့မှုအား သံသယအဖြစ် အငြင်းပွားဖွယ်ရာမရှိ တွေ့ရှိရသကဲ့သို့ အဆိုပါ ဆောင်ရွက်ချက်များတွင် လေ့လာအတုယူဖွယ် ဆောင်ရွက်ခဲ့မှုများအား လေးစားအားကျဖွယ် အလေးထား လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များအဖြစ် ဆက်လက်တည်ရှိနေကြောင်း လေ့လာသိရှိနိုင်ပေသည်။ အင်းလေးကန်ဒေသရှိ ငါးနှင့် အခြားသော ဇီဝမျိုးစုံ၊ မျိုးကွဲများအား ထိန်းသိမ်းရေးလုပ်ငန်းများ

အင်းလေးကန်ရှိ Biodiversity ခေါ် ဇီဝမျိုးစုံ၊ မျိုးကွဲများ ဆုံးရှုံးမှု မဖြစ်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် လိုအပ်လျက် ရှိပါသည်။ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၏ ၂၀၂၁ ခုနှစ်အတွင်း ကင်မရာထောင်ခြောက် အသုံးပြု၍ နို့တိုက်သတ္တဝါမျိုးစိတ် ကွင်းဆင်းလေ့လာခြင်းမှတ်တမ်းများအရ ၂၆ မျိုး ကျက်စားမှုရှိပြီး ဝံကြောင်၊ သစ်ကြောင်၊ ဆတ်ခလောက်၊ တောကြောင်မျိုးများ၊ တောခွေး၊ တောယုန်၊ ချေ၊ ကြောင်ပံပိုက်၊ ကြောင်ကတိုး၊ ရှဉ့်မျိုးစိတ်များနှင့် သစ်တောငှက် ၂၆၅ မျိုး၊ ရေပျော်ငှက် ၉၅ မျိုး၊ ကုန်းနေ ရေနေ ၂၆ မျိုး၊ လိပ်ပြာမျိုးစိတ် ၉၄ မျိုး၊ ခရုမျိုးစိတ် ၁၂ မျိုး၊ ငါးမျိုးစိတ် ၆၀ နှင့် လိပ်မျိုးစိတ်သုံးမျိုးတို့ကို တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် အင်းလေးကန်တွင် ကျက်စားနေကြသော စင်ရော်၊ စစ္စလီနှင့် Baer's Pochard မျိုးစိတ်တို့၏ ဦးရေသည် တစ်ကမ္ဘာလုံး ရှင်သန်နေသည့်ဦးရေ၏ တစ်ရာခိုင်နှုန်းအထိ ရှိသောကြောင့်လည်းကောင်း၊ အခြားမျိုးသုဉ်းရန် အလားအလာနှင့် ရင်ဆိုင်နေရသော ငှက်မျိုးစိတ်ခြောက်မျိုး ကျက်စားနေထိုင်ခြင်းကြောင့်လည်းကောင်း အမျိုးသားအဆင့်အရေးကြီးသော ငှက်ထိန်းသိမ်းရေးဧရိယာ (National Important Bird Area) ရေပျော်ငှက်ထိန်းသိမ်းရေးကွန်ရက်(Anatidae Network) တို့၏ သတ်မှတ်စံညွှန်းဝင် သဘာဝထိန်းသိမ်းရေးနယ်မြေဖြစ်သည်။

အင်းလေးဒေသတွင် သစ်ပင်ကြီးမျိုး ၁၀၈ မျိုး၊ ဝါးမျိုး ၁၁ မျိုး၊ ဆေးဖက်ဝင်အပင် ၅၂၇ မျိုး၊ ရေနေအပင် ၆၁ မျိုး၊ သစ်ခွမျိုးစိတ် ၁၈၄ မျိုးအား တွေ့ရှိ မှတ်တမ်းတင်ထားရှိသည်။ (ဆက်လက်ဖော်ပြပါမည်)



# တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နေသည့် ရှမ်းပြည်နယ်နေ့

ဖေဖော်ဝါရီလ ၇ ရက်သည် ရှမ်းပြည်နယ်နေ့ဖြစ်သည်။ ဤနေ့သို့ရောက်လေတိုင်း ရှမ်းတိုင်းရင်းသားတို့အနေဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပင်လုံညီလာခံကို အမှတ်ကြေးပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပင်လုံညီလာခံကြီးသည် ရှမ်းပြည်နယ်နေ့ကို မွေးဖွားပေးလိုက်သည့်အပြင် တိုင်းရင်းသား သွေးစည်းညီညွတ်မှု၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

## စိုင်းသာလှိုင်(လိမ္မော်မြေ)

ဗြိတိသျှအလိုကျ ပဒေသရာဇ်ကောင်စီ အတိတ်သမိုင်းကို ပြန်ကြည့်လျှင် နယ်ချဲ့တို့သည် မြန်မာနိုင်ငံတစ်ဝန်းလုံးကို သိမ်းပိုက်ပြီးသည့် နောက် တောင်တန်း၊ ပြည်မ ခွဲခြား၍ သွေးခွဲအုပ်ချုပ်ခဲ့ပြီး ရှမ်းပြည်နယ်၌ ခေတ်အဆက်ဆက် ရှမ်းပြည်နယ်သူ ပြည်နယ်သားတို့အား သွေးစုပ်ခဲ့သော ပဒေသရာဇ်တို့ကို ၎င်းတို့ခါးပိုက်ဆောင်များ အဖြစ် မွေးထုတ်ကာ ခြယ်လှယ်ခွင့်ပေးခဲ့သည်။ နယ်ချဲ့တို့သည် ၎င်းတို့အလိုကျပင် ပဒေသရာဇ်ကောင်စီကို ဖွဲ့စည်းကာ ၎င်းတို့ကိုယ်စား တိုင်းရင်းသားအချင်းချင်း ခြယ်လှယ်ခွင့်နှင့် စီမံခန့်ခွဲအုပ်ချုပ်ခွင့်တို့ကို ပေးခဲ့သည်။

ရှမ်းပြည်နယ်သားတို့သည် နယ်ချဲ့နှင့် နယ်ချဲ့အလိုတော်ရိတို့၏ ခြယ်လှယ်မှုအောက်တွင် ကာလရှည်ကြာစွာ ဝမ်းမဝ ခါးမလှဖြင့် ရပ်တည်ခဲ့ရပြီး နယ်ချဲ့နှင့်အပေါင်းအပါတို့မှရှမ်းပြည်နယ်သားတို့၏ အဆီကိုစားပြီး အသားကိုမြို့ခဲ့ကြသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ရှမ်းပြည်နယ်သားတို့က မြေပြန့်နှင့် အတူပူးပေါင်းကာလွတ်လပ်ရေးကိုရယူမည်ဆိုသော ကြွေးကြော်သံကို နယ်ချဲ့အလိုတော်ရိတို့က မည်သို့မျှ လက်မခံလိုကြပေ။ ထို့ကြောင့်ပင် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးအတွက် လန်ဒန်သို့ သွားရောက်တောင်းဆို တိုက်ပွဲဝင်ချိန်တွင် နယ်ချဲ့အလိုတော်ရိများက ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်သားအားလုံး၏ ကိုယ်စားလှယ် မဟုတ်ကြောင်း ကြေးနန်းရိုက်ကန့်ကွက်ခဲ့ကြသည်။

ထိုအခါ မျိုးချစ်လူထုကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်လူထု၏ ကိုယ်စားလှယ်ဖြစ်ကြောင်း ထပ်မံကြေးနန်းရိုက်လိုက်မှ နယ်ချဲ့တို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်လက်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပင်လုံသို့မဟုတ် အခြားသင့်လျော်သည့် နေရာဒေသတစ်ခုခုတွင် ကွန်ဖရင့်တစ်ရပ် ကျင်းပကာ တိုင်းရင်းသားအားလုံး၏ဆန္ဒကို စုံစမ်းဦးမည်ဟု နယ်ချဲ့တို့က ဆိုခဲ့သည်။ သို့ဖြစ်၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လုံဒေသ၌ တိုင်းရင်းသားလူမျိုးများ တွေ့ဆုံကာ လွတ်လပ်ရေးကို ပူးပေါင်းရယူရေးအတွက် တညီတညွတ်တည်း တောင်းဆိုရန် ရောက်ရှိခဲ့ကြသည်။

နယ်ချဲ့နှင့် အပေါင်းအပါတို့သည် အစည်းအဝေးကြီးတွင် ပြည်မနှင့်အတူ ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသများကိုပါ လွတ်လပ်ရေးပေးရမည့် အရေးအောင်မြင်သွားမည်ကို များစွာစိုးရွံ့လျက်ရှိရာ ယင်းရည်ရွယ်ချက်ပျက်ပြားစေရန် အစွမ်းကုန် ခြေထိုးနှောင့်ယှက်ခဲ့ကြသည့်အပြင် အထူးသဖြင့် ရှမ်းတိုင်းရင်းသားများကြားတွင် ခပ်သွက်သွက် ခြေထိုးနှောင့်ယှက်ခဲ့ကြသည်။ သို့သော် သွေးစည်းညီညွတ်ပြီးဖြစ်သော ရှမ်းပြည်နယ် ဒေသခံများနှင့် အခြားသော တိုင်းရင်းသားလူမျိုးများကို သွေးခွဲ၍ မရခဲ့ကြပေ။

ရှမ်းပြည်နယ်ကောင်စီ ဖွဲ့စည်းနှစ်ရှည်လများနယ်ချဲ့တို့အလိုကျ ဆောင်ရွက်ခဲ့ကြသော ရှမ်းစော်ဘွားတို့သည် လူထုမပါလျှင် မည်သည့်ကိစ္စမျှ အောင်မြင်မည်မဟုတ်သည်ကို နားလည်သဘောပေါက်ကာ ၁၈၉၂ ခုနှစ်မှစ၍ နယ်ချဲ့တို့က ၎င်းတို့အလိုကျ ဖွဲ့စည်းထားသော ရှမ်းပြည်နယ်အတွက် မည်သို့မျှ အကျိုးမပြုသော ပဒေသရာဇ်ကောင်စီကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ဖျက်သိမ်းပြီး ရှမ်းပြည်နယ်ကောင်စီကို ဖွဲ့စည်းလိုက်သည်။

ထို့ကြောင့် ဤနေ့သည် ရှမ်းပြည်နယ်စော်ဘွားကြီးများနှင့် လူထုကိုယ်စားလှယ်ခေါင်းဆောင်ကြီးများ ညီညွတ်သောနေ့၊ တိုင်းတစ်ပါးတို့၏ အစီအမံ ဩဇာအာဏာကို တွန်းလှန်နိုင်သောနေ့၊ ဒီမိုကရေစီအခွင့်အရေးကို လူထုလက်သို့ စတင်အပ်နှင်းသော နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်နေ့ဟု ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံညီလာခံအစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့ကြပေသည်။



ယမန်နှစ်က ကျင်းပသော ရှမ်းပြည်နယ်နေ့အခမ်းအနားမှ ရှမ်းရိုးရာဝတ်စားဆင်ယင်မှုဖြင့် တိုင်းရင်းသားလူငယ်များ။

❖ ဖေဖော်ဝါရီ ၇ ရက်သည် ရှမ်းပြည်နယ်စော်ဘွားကြီးများနှင့် လူထုကိုယ်စားလှယ်ခေါင်းဆောင်ကြီးများ ညီညွတ်သောနေ့၊ တိုင်းတစ်ပါးတို့၏ အစီအမံ ဩဇာအာဏာကို တွန်းလှန်နိုင်သောနေ့၊ ဒီမိုကရေစီအခွင့်အရေးကို လူထုလက်သို့ စတင်အပ်နှင်းသော နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်နေ့ဟု ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံညီလာခံအစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့

အဆိုပါ အစည်းအဝေးမှာပင် ရှမ်းအမျိုးသား သီချင်းနှင့် ရှမ်းအမျိုးသားအလိုက် သတ်မှတ်ခဲ့ကြသည်။ ပင်လုံညီလာခံတွင် သမိုင်းတွင်မည့် ပင်လုံစာချုပ် လက်မှတ်ထိုးပြီးလျှင်ပြီးချင်း ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်ကြီးများနှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့သည် ရှမ်းအမျိုးသားအလိုက် ရှေးဦးစွာ လွှင့်ထူအလေးပြုခဲ့ကြသည်။

ထိုသို့ သမိုင်းဝင်မော်ကွန်းတွင်ခဲ့သော ရှမ်းပြည်နယ်နေ့သည် ယခု ၂၀၂၃ ခုနှစ်တွင် (၇၆) နှစ်မြောက် ရှိခဲ့ပြီ ဖြစ်ပေသည်။

သမိုင်းမှတ်တိုင်များ ပင်လုံမြေတွင် ညီညွတ်ခဲ့သည့် အစဉ်အလာအတိုင်း ဆက်လက်ကြိုးပမ်းခဲ့ကြသဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပေသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၏ ကြီးမြတ်သော အောင်ပွဲများကို ရယူနိုင်သည်ဆိုသည်ကို ထိုသမိုင်းမှတ်တိုင်များက ပြဆိုလျက်ရှိသည်။ ထို့ကြောင့် ရှမ်းပြည်နယ်နေ့တွင် ရှမ်းတိုင်းရင်းသားများသည် ရှေးအစဉ်အလာက ညီညွတ်ခဲ့သည့် စည်းလုံးညီညွတ်မှုအစဉ်အလာကြီးကို မပျက်မယွင်းအောင် ထိန်းသိမ်းပြီး နိုင်ငံ၏ အမျိုးသားရေးတာဝန်များကို ဆက်လက် ထမ်းဆောင်သွားကြမည်ဆိုသော သန္နိဋ္ဌာန် ချမှတ်အကောင်အထည်ဖော်သွားရန် လိုအပ်ပေသည်။



ပင်လုံမြို့မှ ပြည်ထောင်စုကျောက်တိုင်။

တည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး။

- (၂) ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေး ရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး။
- (၃) တိုင်းပြည်သာယာပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေး အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ် အောင်မြင်စေရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ လက်တွဲဆောင်ရွက်ရေး။
- (၄) ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရေး။
- (၅) တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး စသည့် ဦးတည်ချက်များကို ရှမ်းပြည်နယ်နေ့တွင် ရှမ်းတိုင်းရင်းသားတစ်ရပ်လုံးက ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီး စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းဖြင့် အမိနိုင်ငံပေါ် တာဝန်ကျေပွန်နိုင်ကြပါစေဟု တိုက်တွန်းဆန္ဒပြုအပ်ပါသတည်း။ ။

## (၅၂)ကြိမ်မြောက် ရှမ်းစာဆိုတော်များ ဂုဏ်ပြုချီးမြှင့်ပွဲနှင့် စေတီပုံ ထင်းမီးပူဇော်ပွဲ ကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ ၅ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်အတွင်းရှိ အလှူဒါယကာ၊ ဒါယိကာမများနှင့် ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့တို့ စုပေါင်း၍ (၅၂)ကြိမ်မြောက် မိုင်းပန်ရှမ်းစာဆိုတော် စပ်ကောလီနှင့် ရှမ်းစာဆိုတော် ရှစ်ဦးအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် တပို့တွဲလပြည့် စေတီပုံထင်းမီးပူဇော်ပွဲကို ကုန်းကျိုင်းကျေးရွာအုပ်စု နားအိန်ကျေးရွာ စပ်ကောလီ

ဘုန်းတော်ကြီးကျောင်း၌ ဖေဖော်ဝါရီ ၄ ရက်က စတင် ကျင်းပသည်။ မိုင်းပန်မြို့နယ်၌ နှစ်စဉ်နှစ်တိုင်း ကျင်းပဖြစ်သော မိုင်းပန်ရှမ်းစာဆိုတော်စပ်ကောလီနှင့် ရှမ်းစာဆိုတော် ရှစ်ဦးတို့၏ (၅၂) ကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ပွဲနှင့် တပို့တွဲလပြည့် ဝင်္ဂါပတ်စေတီပုံ ထင်းမီးပူဇော်ပွဲတွင် ပရိသတ်များက သံဃာတော်များထံမှ သီလံသံယူကာ ပွဲတော်ကို စတင်ကျင်းပသည်။ ဆက်လက်၍ ကုန်းကျိုင်းကျေးရွာ

အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်မြက နှစ်စဉ်နှစ်တိုင်းပွဲဖြစ်မြောက်စေရန် အတွက် ပါဝင်ကူညီခဲ့သော စေတနာရှင်၊ အလှူရှင်များနှင့် ပွဲဖြစ်မြောက်ရေးကော်မတီများအား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် (၅၂) ကြိမ်မြောက် ရှမ်းစာဆိုတော်များ ဂုဏ်ပြုချီးမြှင့်ပွဲအတွက် ရေစက်ချအမျှပေးခြင်း၊ တရားတော်များနာယူခြင်းနှင့် ဝင်္ဂါပတ်စေတီပုံထင်းမီးပူဇော်ပွဲကို စပ်ကောလီဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။  
နော်မိုင်း(ပြန်/ဆက်)







# လူမှန်၊ နေရာမှန် ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ကြပါစို့

မွေး (MA . Corruption and Governance, UK)

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိပါသည်။ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည်လည်း နိုင်ငံ၊ ဒေသနှင့် နယ်ပယ်အလိုက် လုပ်ဆောင်ချက်နှင့် ယူဆချက်အပေါ်မူတည်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍအသီးသီးတွင် နယ်ပယ်အလိုက် အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးရှိပြီး လုပ်ပိုင်ခွင့်နှင့် အာဏာရှိသူအဆင့်တွင် ဖြစ်ပွားသော အဂတိလိုက်စားမှုတွင် အကြီးစား အဂတိလိုက်စားမှု၊ နေ့စဉ်အုပ်ချုပ်ရေးလုပ်ငန်းများတွင် ဖြစ်ပွားလေ့ရှိပြီး ပမာဏအနည်းငယ်သော တစ်စုံတစ်ခုနှင့် ငွေကြေးပေးခြင်း/ ယူခြင်း ကိစ္စရပ်အတွက် အသေးစားအဂတိလိုက်စားမှုဟူ၍ သတ်မှတ်ကြပါသည်။ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ အများပြည်သူက လာဘ်ပေးခြင်း၊ ငွေကြေး သို့မဟုတ် တစ်စုံတစ်ခုလက်ဆောင်ပေးခြင်းဟုသာ နားလည်ကြပါသည်။

ထိုသို့ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးရှိသည့်အနက် အများပြည်သူ သာမက အုပ်ချုပ်ရေးယန္တရား၌ တာဝန်ထမ်းဆောင်နေသူတချို့က သတိမမူမိသော၊ အဂတိလိုက်စားမှုဟု မယူဆမိသော အဂတိလိုက်စားမှုပုံစံ တစ်မျိုးရှိပါသေးသည်။ ၎င်းမှာ အလုပ်တာဝန်များကို လူမှန်၊ နေရာမှန် တာဝန်ပေးခြင်းမရှိဘဲ မိမိအကျိုးကို ရှေးရှုပြီး “မျက်နှာသာပေး ဘက်လိုက်သည့်” တာဝန်ပေးမှုမျိုး ဖြစ်ပါသည်။ ၎င်း အခြေအနေမျိုးတွင် အဂတိလိုက်စားမှု ကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူများကိုယ်တိုင်ပင် သတိမမူမိလောက်အောင်ပင် သိမိမေ့လှပါသည်။ ၎င်းကဲ့သို့သော အဂတိလိုက်စားမှုသည် မည်သည့်သတင်းစာ၊ စာစောင်များတွင်မှ အဂတိလိုက်စားသည့် ပြစ်မှုသတင်းအဖြစ် ကျူးလွန်သူ တရားခံများကို ဖမ်းဆီးအရေးယူချုပ်ချုပ်နိုင်သည်အထိ မျက်ဝါးထင်ထင် လက်ဆုပ်လက်ကိုင်ပြရန် ခက်ခဲသော်လည်း တိုင်းပြည်၏ အုပ်ချုပ်ရေး၊ နိုင်ငံရေးဆိုင်ရာ ယဉ်ကျေးမှုကို ယိုင်နဲ့ပျက်စီးစေပါသည်။

### ကိုယ်ကျိုးစီးပွားအတွက် မျက်နှာသာပေး ဘက်လိုက်ခြင်း

မျက်နှာသာပေးဘက်လိုက်ခြင်းပုံစံဖြင့် ကျူးလွန်သည့် အဂတိလိုက်စားမှုသည် Favor ဟူသော လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး အမှန်ကိုမစူးစမ်းဘဲ ဆန္ဒတိုင်းဖြင့် မျက်စိမှိတ်၍ မိမိနှင့်ချစ်ခင်အဆင်ပြေသူ၏ ဆန္ဒအတိုင်းဘက်လိုက်ခြင်း (Favouritism) ဟူသော အဓိပ္ပာယ်ရပါသည်။ ဤအဂတိလိုက်စားမှုမျိုးတွင် လူယုံမွေးခြင်း (Patronage) သည်လည်း ပုံစံတစ်မျိုးဖြင့် ကျူးလွန်သည့် အဂတိလိုက်စားမှုဖြစ်ပြီး ၎င်းအဂတိလိုက်စားမှုကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရယန္တရားနှင့် နိုင်ငံရေးလောကတွင် အတွေ့ရများသည်ဟု ပညာရှင်များက ထောက်ပြကြပါသည်။ ကိုယ်ကျိုးအတွက် မျက်နှာသာပေးဘက်လိုက်ခြင်းပုံစံ အဂတိလိုက်စားမှုသည် သမားရိုးကျ မြင်သာထင်သာရှိသော အကြီးစားအဂတိလိုက်စားမှုနှင့် အသေးစားအဂတိလိုက်စားမှုများကဲ့သို့ မဟုတ်ဘဲ ညင်သာစွာဖြင့် အုပ်ချုပ်မှုယန္တရားအသီးသီးတွင် အမြစ်တွယ်လေ့ရှိပြီး အစိုးရအုပ်ချုပ်ရေးပိုင်းတွင် ဖြစ်ပွားသည့် အဂတိလိုက်စားမှု (Bureaucratic Corruption) ပုံစံခွဲတစ်မျိုးဟု သတ်မှတ်ကြပါသည်။ ဤပုံစံအဂတိလိုက်စားမှုအပေါ် ပညာရှင်များက လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာထောင့်၊ စီးပွားရေးဆိုင်ရာထောင့်နှင့် နိုင်ငံရေးဆိုင်ရာထောင့်များမှ ဖော်ပြရေးသားကြပါသည်။

### လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာထောင့်

ဖော်ပြပါပုံစံဖြင့် အဂတိလိုက်စားမှုသည် အစိုးရဌာနဆိုင်ရာ အဂတိလိုက်စားမှု (Bureaucratic Corruption)ကို ဖြစ်ပွားစေသော အဓိကနှင့်တစ်ပြိုင်နက် ထောက်ပြကြပါသည်။ အစိုးရဌာနများတွင် အဆိုပါမျက်နှာသာပေး၊ ဘက်လိုက်ခြင်းပြဿနာများ နက်ရှိုင်းစွာ အမြစ်တွယ်လာပါက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ စိတ်အားထက်သန်မှုများ ကျဆင်းသွားမည်ဖြစ်ပါသည်။ စွမ်းဆောင်ရည် မြင့်မားသော၊ အလားအလာရှိသော ဝန်ထမ်းကောင်းများသည် အဖွဲ့အစည်းကို စွန့်ခွာသွားခြင်း၊ ၎င်းတို့၏အရည်အချင်းများကို အဖွဲ့အစည်းတိုးတက်ရေးအတွက် အသုံးမပြုတော့ဘဲ မျက်နှာသာရစေရေးအတွက်သာ အသုံးချခြင်းတို့ကြောင့် အဖွဲ့အစည်းစိတ်ဓာတ်နှင့် အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှု (Organizational Culture) ပျက်ပြားသွားမည်ဖြစ်ပါသည်။ ဝန်ထမ်းများအကြားတွင် မျက်နှာသာပေးခြင်း၊ လူယုံမွေးခြင်းကြောင့် မှန်ကန်သည့် ယှဉ်ပြိုင်မှုများ မရှိတော့ပါ။ အရေးကြီးသည့် ရာထူးနေရာ၊ တာဝန်များတွင် မျက်နှာသာရထားသည့် လူယုံများသာ ကြီးစိုးလျှင် မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ လူသားအရင်းအမြစ် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

### စီးပွားရေးထောင့်

စီးပွားရေးထောင့်အမြင်အရ မိမိနှင့် အဆင်ပြေသော စီးပွားရေးလုပ်ငန်းရှင်များကို တင်ဒါလုပ်ငန်းများပေးခြင်း၊ လုပ်ပိုင်ခွင့်များပေးခြင်းကြောင့် မှန်ကန်သည့်ယှဉ်ပြိုင်မှုမရှိတော့ဘဲ တစ်ဦးတည်း သို့မဟုတ် တစ်အုပ်စုတည်းက လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းများ ဖြစ်ပေါ်လာ

သည်။ အကျိုးဆက်အနေဖြင့် စွန့်ဦးတီထွင် လုပ်ငန်းငယ်ကလေးများက ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ခြင်း၊ လုပ်ငန်းတစ်ခုလုံးကို စီးပွားရေးသမားတစ်ဦး သို့မဟုတ် တစ်ဖွဲ့ကသာ နေရာယူထားသော ကြောင့် ဈေးကွက်စီးပွားရေးစနစ်ပုံပျက်ကာ စားသုံးသူပြည်သူလူထုက ဈေးကစားသည့်ဒဏ်ကိုခံရခြင်းစသည့် အကျိုးဆက်ပြဿနာများ ကြုံတွေ့ရပါသည်။

### နိုင်ငံရေးထောင့်

နိုင်ငံရေးဆိုင်ရာ လူယုံမွေးမှုသည် ကမ္ဘာ့နိုင်ငံအများစုတွင် ခေတ်အဆက်ဆက်မှယနေ့တိုင်ဖြစ်ပွားနေသော အဂတိလိုက်စားမှုဖြစ်ပါသည်။ ၎င်းအဂတိလိုက်စားမှုတွင် မိမိပါတီအောင်နိုင်ရေးအတွက် အထောက်အပံ့ကောင်းပေးနိုင်မည့်ပုဂ္ဂိုလ်များအား အစိုးရနေရာ ရာထူးကြီးများတွင် ပေးခြင်း၊ ငွေကြေးနှင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက် သူဌေးသူကြွယ်များကို လုပ်ပိုင်ခွင့်ပေး၍ လူယုံမွေးခြင်းတို့ပါဝင်ပါသည်။ လက်သပ်မွေးထားသည့် လူယုံများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော

ကျော်ကြားခဲ့သူတစ်ဦး ဖြစ်ပါသည်။ Transparency International က ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်သည့် ကမ္ဘာ့အဂတိလိုက်စားမှု အများဆုံး အုပ်ချုပ်သူစာရင်းတွင် မစ္စတာဆူဟာတိုသည် ထိပ်ဆုံးမှ ပါဝင်ခဲ့ပါသည်။ သမ္မတဟောင်း မစ္စတာဆူဟာတိုလက်ထက်တွင် အစိုးရအဖွဲ့အတွင်း လူယုံမွေးခြင်း၊ စီးပွားရေးသမားများနှင့် မလျော်ကန်သော ဆက်သွယ်မှုများရှိခြင်း၊ မိမိ၏ ဆန္ဒသဘောထားကို အကောင်အထည်မဖော်ဘဲ မှန်ရာကိုတင်ပြသည့် ပုဂ္ဂိုလ်များအား ဖယ်ထုတ်ခြင်း၊ မိမိ၏ လူယုံများသာ အုပ်ချုပ်ရေးတွင် ကြီးစိုးခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးများ မပြုမသက်ဖြစ်ကာ နောက်ဆုံးတွင် မစ္စတာဆူဟာတို ရာထူးမှ ဖယ်ရှားခံခဲ့ရပါသည်။

### အဂတိလိုက်စားမှုကို အလေးထားဂရုပြုသင့်

လူမှန်၊ နေရာမှန် ဆောင်ရွက်ခွင့်မပေးဘဲ လူယုံမွေးခြင်း၊ မိမိကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေသူကိုသာ မျက်နှာသာပေးခြင်း စသည့်ပုံစံဖြင့် ကျူးလွန်သော အဂတိလိုက်စားမှုသည် မြင်တွေ့လွယ်သော ငွေကြေး၊ တစ်စုံ၊ လာဘ်လာဘများပေးသကဲ့သို့ လက်ဆုပ်လက်ကိုင် အလွယ်တကူပြုရန် ခက်ခဲသော အဂတိအမှုကိစ္စ ဖြစ်ပါသည်။ ၎င်းအဂတိအမှုတွင် ပါဝင်ပတ်သက်သူ လူယုံသည်လည်း ပါးနပ်ညင်သာသကဲ့သို့၊ ကျူးလွန်သူ (လုပ်ပိုင်ခွင့်ရှိသူ) ကိုယ်တိုင်ပင် မိမိသည် လူယုံမွေးကိုယ်ကျိုးရှာနေသည် သို့မဟုတ် ဆရာမွေးခံရသည် ဟုမယူဆဘဲ မိမိအတွက်၊ မိမိအဖွဲ့အစည်းအတွက် သစ္စာရှိသူများ ဝန်းရံနေသည်ဟု အထင်မှားယွင်းပြီး ၎င်းတို့၏ ပြောဆိုကြံစည်မှု

**❖ အဂတိလိုက်စားမှုသည် အစိုးရဌာနဆိုင်ရာ အဂတိလိုက်စားမှု (Bureaucratic Corruption)ကို ဖြစ်ပွားစေသော အဓိကနှင့်တစ်ပြိုင်နက် ထောက်ပြကြပါသည်။ အစိုးရဌာနများတွင် အဆိုပါမျက်နှာသာပေး၊ ဘက်လိုက်ခြင်းပြဿနာများ နက်ရှိုင်းစွာ အမြစ်တွယ်လာပါက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ စိတ်အားထက်သန်မှုများ ကျဆင်းသွားမည်ဖြစ်ပါသည်။ စွမ်းဆောင်ရည်မြင့်မားသော၊ အလားအလာရှိသော ဝန်ထမ်းကောင်းများသည် အဖွဲ့အစည်းကို စွန့်ခွာသွားခြင်း၊ ၎င်းတို့၏အရည်အချင်းများကို အဖွဲ့အစည်းတိုးတက်ရေးအတွက် အသုံးမပြုတော့ဘဲ မျက်နှာသာရစေရေးအတွက်သာ အသုံးချခြင်းတို့ကြောင့် အဖွဲ့အစည်းစိတ်ဓာတ်နှင့် အဖွဲ့အစည်းဆိုင်ရာယဉ်ကျေးမှု (Organizational Culture) ပျက်ပြားသွားမည်ဖြစ်**

အတွင်းအကျဆုံး လူယုံလူတန်းစားအဖွဲ့အစည်း (Ultra Elite Network) ဖြင့် အုပ်ချုပ်ခြင်းကြောင့် အုပ်ချုပ်သူလူနည်းစု၏ အကောင်အထည်ဖော်လိုသော မူဝါဒမှာ ပြင်ပလက်တွေ့ အခြေအနေများနှင့် ကိုက်ညီမှုမရှိခြင်း၊ ခေတ်၏ကြေးမုံပြင်ကို မထင်ဟပ်နိုင်ခြင်း၊ အမှန်တကယ်အရှိတရားကို မျက်ကွယ်ပြုသည့် ပြဿနာဖြစ်ပေါ်လာခြင်း စသည့် မလိုလားအပ်သော အကျိုးဆက်တို့ကို အုပ်ချုပ်ခံလူတန်းစား တစ်ရပ်လုံးက ခံစားရပါသည်။

### နိုင်ငံတကာမှ သင်ခန်းစာများ

လူမှန်၊ နေရာမှန် ဆောင်ရွက်ခြင်းမရှိဘဲ လူယုံကိုသာမျက်နှာသာပေးသည့် အဂတိလိုက်စားမှုကို ယခင်က နိုင်ငံအများစု၏ ဥပဒေထဲတွင် တိတိကျကျ ပုဒ်မတစ်ခုဖြင့် ပြဋ္ဌာန်းသတ်မှတ်ပြီး အရေးယူခြင်း မရှိခဲ့ပါ။ သို့သော် ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည်ဖြည့်စွက် အတည်ပြုခဲ့သော ပါလက်စတိုင်းနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် မျက်နှာသာပေးဘက်လိုက်ခြင်းကို အဂတိအမှုဖြင့် သတ်မှတ်ပြီး ကျူးလွန်သူအား ထောင်ဒဏ်သုံးနှစ်မှ ဆယ်နှစ်အထိ ကျခံစေရန် သတ်မှတ်ခဲ့ပါသည်။ တောင်ကိုရီးယားသမိုင်းတွင် ရွေးကောက်ခံသမ္မတတစ်ဦးအနေဖြင့် ပထမဆုံးဖယ်ရှားခံရသူ အမျိုးသမီးသမ္မတဟောင်း မစ္စတတ်ဂွန်းဟီး (၂၀၁၃-၂၀၁၇)သည် ၎င်းကျူးလွန်သည့် အဂတိလိုက်စားမှုများတွင် အဓိကကျသည့် အားပေးပံ့ပိုးသော သူတစ်ဦးမှာ ၎င်း၏ လူယုံ၊ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ Ms. Choi Soon-Sil ဖြစ်ပြီး နိုင်ငံရေး၊ မဲဆွယ်စည်းရုံးရေးနှင့် စီးပွားရေးကိစ္စများတွင် ပါဝင်ပတ်သက်နေသောကြောင့် ၎င်းအမျိုးသမီးမှာ ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ်ချမှတ်ခံရကြောင်း မှတ်သားရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတဟောင်းတစ်ဦးဖြစ်သူ မစ္စတာဆူဟာတို (၁၉၆၇-၁၉၉၈) သည် သူ၏ သမ္မတသက်တမ်း ၃၁ နှစ်ကျော်ကာလ အတွင်း အဂတိလိုက်စားမှုပေါင်းများစွာဖြင့် နာမည်ဆိုးဖြင့်

ကို လက်သင့်ခံကာ ပိုမိုကျယ်ပြန့်သော၊ ဘက်ပေါင်းစုံအခြေခံ အကြောင်းတရားများကို မူတည်၍ သက်သေအခြေပြုမှုဝါဒများ မချမှတ်နိုင်ခြင်း (Evidence-Based policy) ၊ ကောင်းမွန်သော အုပ်ချုပ်မှုများကို မဆောင်ရွက်နိုင်ခြင်းစသည့် ဆိုးကျိုးများကို ဖြစ်ပွားစေတတ်ပါသည်။ အဆုံးတွင် နိုင်ငံတော်နှင့် တိုင်းပြည်သား၏ အကျိုးစီးပွားကို ပျက်စီးစေယုံသာမက ကျူးလွန်သူ၏ ဖြောင့်မတ်တည်ကြည်မှု ဂုဏ်သိက္ခာပါကျဆုံးစေခြင်းကြောင့် လူမှန်၊ နေရာမှန် ဆောင်ရွက်ခြင်းမရှိဘဲ လူယုံကိုသာ မျက်နှာသာပေးသည့် အဂတိလိုက်စားမှုကို အလေးထားဂရုပြုသင့်ပါသည်။

### နိဂုံး

ထို့ကြောင့် မိမိအကျိုးအတွက် ဘက်လိုက်ဆက်ဆံခြင်းမှ အစပြုခဲ့သော ဆက်စပ်၊ ဆက်သွယ်ပြုမှုများသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသည်တို့ကို လွန်စွာထိခိုက်နစ်နာလှသည့် ဖြစ်ရပ်များသို့ ဦးတည်နေသည်ကို သတိချုပ်စေအပ်ပါသည်။

လူအများက အဂတိလိုက်စားခြင်းကို လာဘ်စားခြင်းတစ်ခုတည်းကိုသာ အမြင်မှား၊ အသိမှား ဖြစ်နေတတ်ပါသည်။ အမှန်အမြင်မှာ အဂတိလိုက်စားခြင်းဆိုသည်ကို လာဘ်စားခြင်းတစ်ခုတည်းဟု သိမြင်နေခြင်းထက် ကျယ်ပြန့်နက်ရှိုင်းစွာ သိနေရန် လိုအပ်လှပါသည်။ ဗုဒ္ဓမြတ်စွာဘုရားပင်လျှင် သင်္ဂါလုလင်ကို မဟာကရုဏာတော်မြတ်ဖြင့် ရှောင်ကြဉ်ရမည့် ကမ္မကိလေသတရားလေးပါးကို ပြဋ္ဌာန်းတော်မူခဲ့ပြီး အဂတိတရားလေးပါးကို မလိုက်စားအပ်ကြောင်း ဆုံးမတော်မူခဲ့ပါသည်။ ၎င်းအဂတိ တရားလေးပါးသည် (၁) ဆန္ဒဂတိ (၂) ဒေါသဂတိ (၃) မောဟဂတိ (၄) ဘယဂတိတို့ပင် ဖြစ်ပါသည်။

ဆန္ဒဂတိမှာ ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ ဒေါသဂတိမှာ စာမျက်နှာ ၂၁ သို့



ယင်းမာပင်၌ အပီတာ တာရာသရီးအစီအစဉ်ဖြင့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း

ယင်းမာပင် ဖေဖော်ဝါရီ ၅  
စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၄ ရက်က APTERR Tier 3 (အပီတာ တာရာ သရီး) အစီအစဉ်ဖြင့် အရန်ဆန်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက်သည်။  
အဆိုပါ ဆက်စပ်ပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ “ယခုလှူဒါန်းတဲ့ ဆန်တွေကို စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန (APTERR Tier 3) အစီအစဉ်နဲ့ ဂျပန်နိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့က လှူဒါန်းထားတဲ့ အရန်ဆန်ရိက္ခာနဲ့ ဆက်စပ်ပစ္စည်းတွေကို ယင်းမာပင်မြို့နယ်အတွင်းရှိ ပြည်သူတွေ အတွက် ဆန်တန်ချိန် ကိုးတန်နဲ့အတူ



အသင့်စား ဆန်ထုပ် ၉၀၀၊ (အပီတာကယ်ဘက်စ်) အိတ် ၂၀ တို့ကို လှူဒါန်းပေးတာ ဖြစ်ပါတယ်”ဟု ခရိုင်ဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။  
ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံများမှ ပေးပို့လှူဒါန်းထားသည့် အရန်ဆန်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများကို ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယင်းမာပင်မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  
ခရိုင်(ပြန်/ဆက်)

ဝေါမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြော

ဝေါ ဖေဖော်ဝါရီ ၅  
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ဖြိုင်ပွဲများပြုလုပ်ခြင်းတို့ကို ဖေဖော်ဝါရီ ၃ ရက်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။  
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်း သိကောင်းစရာများကို ပညာပေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများက စိတ်ဝင်စားဖွယ် ကလေးစာပေ၊ စာအုပ်များကို လေ့လာဖတ်ရှုကြကာ သုတ၊ ရသ စာအုပ်များကို ကျောင်းသားကျောင်းသူများက စိတ်ဝင်စား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။  
အောင်မြတ်လင်း (ပြန်/ဆက်)



ဥက္ကဋ္ဌရသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ဥက္ကဋ္ဌရသီရိ ဖေဖော်ဝါရီ ၅  
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်က ဥက္ကဋ္ဌရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။  
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ်းချုပ်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလ ငါးတန်အပြင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။  
အောင်မျိုးဝင်း (ပြန်/ဆက်)



ကျောက်ဆည်မြို့နယ်၌ ငပြောင်မြောင်းပေါင်ကို ကျောက်သားနံရံစီခြင်းလုပ်ငန်း ဆောင်ရွက်

ကျောက်ဆည် ဖေဖော်ဝါရီ ၅  
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ၌ တောင်ကျရေစီးဝင်မှုကြောင့် ရေတိုက်စားပြီး မြောင်းပေါင် နိမ့်ကျပျက်စီးခဲ့သည့် ငပြောင်မြောင်းပေါင်အား ကြံ့ခိုင်မှုရှိရေး ကျောက်သားနံရံစီခြင်းလုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည်။  
အဆိုပါ ရေတိုက်စားပြီး မြောင်းပေါင် နိမ့်ကျပျက်စီးခဲ့သည့် ငပြောင်မြောင်းသည်

သီးနှံမျိုးစုံ ဧက ၁၀၀၀ ကို စိုက်ပျိုးရေးများ ပေးဝေနေသည့် မြောင်းတစ်ခုဖြစ်ကြောင်းနှင့် မြောင်းပေါင်ကြံ့ခိုင်ရေး၊ ရေအားပမာဏ ပြည့်ဝစွာပေးနိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် မြောင်းအဆုံးမြောင်းအဖျားအထိ စိုက်ပျိုးရေးများ ပေးဝေနိုင်ရေး၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀ အကုန်အကျခံကာ ရေတိုက်စားခဲ့သည့် မြောင်း၏ ပေတိုင်အမှတ် အာဒီ(၈၀၀၀) နေရာ၊ မြောင်းပေါင်အကျယ် ၁၅ ပေ၊ အမြင့် မြောက်ပေအလျားပေ ၁၅၀ ကို ဂျင်းကျောက်မြေ ကြိတ်ခင်းပြီး ကျောက်သားနံရံစီခြင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း

သိရသည်။  
မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ စိုက်ပျိုးရေးများ ပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှုနည်းစွာဖြင့် သီးနှံမျိုးစုံအောင်မြင်စွာ ပေးဝေနိုင်ရေး အားနည်းချက်များရှိသည့် မြောင်းများ၊ ဖြန့်များနှင့် ရေကျအဆောက်အအုံများကို ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။  
သက်မောင် (ကျောက်ဆည်)

သာပေါင်းမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သာပေါင်း ဖေဖော်ဝါရီ ၅  
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း

(အခြေခံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၃) (၂/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)ရှိ သော်ကဆောင် ခန်းမ၌

ပြုလုပ်သည်။  
သင်တန်းဆင်းပွဲ အခမ်းအနား၌ မြို့နယ် ပညာရေးမှူး ဒေါ်ခင်သက်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်က သင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် (၂/၂၀၂၃)တို့ကို တစ်ပြိုင်တည်း သင်တန်းဆင်းခြင်းဖြစ်ကာ ကျောင်းတွင်း မတော်တဆထိခိုက်မှုများကို ရှေးဦးပြုစုခြင်း ပညာရပ်ဖြင့် ကူညီပေးနိုင်စေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၄ ရက် မှ ၂၁ ရက်အတွင်း စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  
မျိုးဇော်သိန်း (ပြန်/ဆက်)



ပြည့်ဝဆီများကို တတ်နိုင်သမျှလျှော့စား၍ အသွင်ပြောင်းဆီများ စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ပါ

စာမျက်နှာ ၂၀ မှ  
စိတ်ဆိုးသဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း၊ မောဟဂတိမှာ ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ ဘယာဂတိမှာ ကြောက်ရွံ့ သဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်းတို့ကြောင့် အဂတိလိုက်စားမှုသည် ရေရှည် တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများနှင့် တရားမျှတမှုကို သွေဖည်ခြိမ်းခြောက်လျက် ရှိကြောင်း တွေ့နေရသည်။ လူ့အဖွဲ့အစည်းကိုလည်း မတည်မငြိမ်

ဖြစ်စေလျက် တရားဥပဒေစိုးမိုးရေးကိုပါ အန္တရာယ်ပြုလျက် ရှိနေသည်။ အဂတိလိုက်စားမှုသည် ဓလေ့ထုံးတမ်းအစဉ်အလာ (Institution)နှင့် ဒီမိုကရေစီစံတန်ဖိုးများကို လှိုက်စားစေတတ်ပြီး ချညှန်အားနည်းပျက်သုဉ်း သွားစေတတ်သော သဘောလည်း ဖြစ်နေတတ်သည်။ သို့ဖြစ်၍ အဂတိလိုက်စားမှု၏ ဆိုးရွားသော ရိုက်ခတ်မှုများကို အပြင်းအထန်ဆုံး ထိခိုက်ခံစားရသူများမှာ အခြေခံလူတန်းစား ပြည်သူများသာဖြစ်သဖြင့် အဂတိလိုက်စားမှုကို ပြည်သူတစ်ရပ်လုံးက တွန်းလှန်တားဆီးကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

- ကိုးကား -
- (1) Causes of Corruption in Indonesia
  - (2) Public Appointment from patronage to Merits
  - (3) Patronage - driven Corruption undermining the fight against poverty
  - (4) Governance and Patronage
  - (5) Corruption in South Korea





## ကွန်ပျူတာပညာရှင်အသင်းက ITPEC စာမေးပွဲအတွက် အထောက်အကူပြုသင်တန်းဖွင့်မည်

ရန်ကုန် ဖေဖော်ဝါရီ ၅  
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာ နိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးပြီး Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို ဧပြီ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကာ အဆိုပါစာမေးပွဲအတွက် အထောက်အကူပြု သင်တန်းတစ်ခုကိုလည်း ကွန်ပျူတာပညာရှင် အသင်းက ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ITPEC စာမေးပွဲတွင် IT ဆိုင်ရာ အခြေခံ ဗဟုသုတရှိပြီး IT နှင့် သက်ဆိုင်သော လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက် အခြေခံ အဆင့်ဖြစ်သော Information Technology Passport Examination (IT Passport) စာမေးပွဲကို လည်းကောင်း၊ IT ဆိုင်ရာ ဗဟုသုတ အခြေခံ ကျွမ်းကျင်မှုရှိပြီးသူများ၊ ပရိုဂရမ်ရေးသားသူများနှင့် ဆော့ဖ်ဝဲရေးသားထုတ်လုပ်မှု နယ်ပယ်တွင် လုပ်ကိုင်နေသူများအတွက် အဆင့်မြင့်စာမေးပွဲဖြစ် သော Fundamental Information Technology Engineer Examination (FE) စာမေးပွဲကို လည်းကောင်း စစ်ဆေးမည်ဖြစ်သည်။

စာမေးပွဲများသည် အလုပ်အကိုင်အခွင့်အလမ်း အတွက် ကျွမ်းကျင်မှုအသိအမှတ်ပြုအောင်လက်မှတ် ရရှိစေမည့် စာမေးပွဲများဖြစ်ပြီး ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်ကျောင်းသား ကျောင်းသူ



ပြီးခဲ့သည့် အောက်တိုဘာလက FE စာမေးပွဲတွင် ဖြေဆိုနေသူများ။

များ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းဝင် များနှင့် IT စိတ်ပါဝင်စားသည့် မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်သည်။

ကွန်ပျူတာပညာရှင်အသင်းက ပို့ချမည့် အထောက်အကူပြုသင်တန်းမှာ FE စာမေးပွဲအတွက် ဖြစ်ပြီး FE စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန် ရည်ရွယ်၍ စာမေးပွဲ အထောက်အကူပြု သင်တန်းကို Online နှင့် Onsite နှစ်မျိုးစလုံး တစ်ပြိုင်နက် သီးခြားစီ သင်ကြားဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊ Computer System, OS, Data Structure, Algorithm, Program Design, Operation Research, Accounting &

Application, Network and Security, Java, C++, Strategy & Management, Database, System Development and System Operation စသည့် ဘာသာရပ်များ ပါဝင်မည် ဖြစ်ကြောင်း၊ သင်တန်းကာလမှာ မတ် ၄ ရက်မှ ဧပြီ ၂ ရက်အထိ စနေ၊ တနင်္ဂနွေနေ့တိုင်း ၁၀ ရက် ကြာ သင်တန်းဖြစ်ပြီး သင်တန်းကြေးမှာ အွန်လိုင်း သင်တန်းအတွက် ကျပ်ငါးသောင်းနှင့် Onsite သင်တန်းအတွက် ကျပ်တစ်သိန်းဖြစ်ကြောင်း၊ Onsite သင်တန်းကို MICT Park အတွင်းရှိ ကနောင် ဟတ်ခန်းမ၌ ပို့ချမည်ဖြစ်ပြီး အွန်လိုင်းသင်တန်းကို Zoom အက်ပလီကေးရှင်းမှတစ်ဆင့် ပို့ချမည်ဖြစ်

ကြောင်း သိရသည်။  
စာမေးပွဲများကို လှိုင် MICT Park အတွင်း၌ ဧပြီ ၃၀ ရက်တွင် အချိန်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး စာမေးပွဲကြေးမှာ IT Passport စာမေးပွဲအတွက် ကျပ်သုံးသောင်းနှင့် FE စာမေးပွဲအတွက် ကျပ် လေးသောင်း ဖြစ်သည်။ စာမေးပွဲဖြေဆိုမည့်သူများ သည် မတ် ၃၀ ရက် နောက်ဆုံးထား၍ စာရင်း ပေးသွင်းရမည်ဖြစ်ပြီး စာမေးပွဲနှင့် သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်အချက်များကို မြန်မာ နိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဖုန်း ၀-၆၅၅၂၇၆ နှင့် ၀၉-၅၀၆၇၁၆၆ သို့ ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။

ITPEC စာမေးပွဲများသည် အခြားဘွဲ့လက်မှတ် များ ရရှိရန်မလိုဘဲ ဂျပန်အပါအဝင် အသိအမှတ်ပြု နိုင်ငံ ခုနစ်ခုတွင် IT နည်းပညာဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်သော အသိအမှတ်ပြု လက်မှတ်ရ စာမေးပွဲများဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင်က နှစ်စဉ်ဧပြီလနှင့် အောက်တိုဘာလတွင် စစ်ဆေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှစ၍ ကပ်ရောဂါကြောင့် စာမေးပွဲမလုပ်နိုင်ခဲ့ဘဲ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မှ ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့တွင် လေးနေရာခွဲ၍ တစ်ပြိုင် တည်း ပြန်လည်စစ်ဆေးခြင်းဖြစ်သည်။

စာမေးပွဲများကို စိတ်ဝင်စားစွာ ဝင်ရောက်ဖြေဆို သူ များပြားသည့်အတွက် ကွန်ပျူတာပညာရှင် အသင်းက ဖွင့်လှစ်သည့် အထောက်အကူပြု သင်တန်းကဲ့သို့ အခြားပြင်ပကွန်ပျူတာသင်တန်း ကျောင်းများက ဖွင့်လှစ်သည့် သင်တန်းများတွင် လည်း တက်ရောက်သူ များပြားလျက်ရှိကြောင်း သိရသည်။  
ကိုစိုး

### New Product

## ဆစ်ဆောင်း၏ Galaxy Unpacked 2023 တွင် ပြသခဲ့သော Galaxy Book3 လက်ပ်တော့များ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က အမေရိကန် ဆန်ဖရန်စစ္စကိုမှာ ကျင်းပတဲ့ Galaxy Unpacked 2023 ပြပွဲမှာ ဆစ်ဆောင်းဟာ နာမည်ကြီးနေတဲ့ ဖုန်းမော်ဒယ်အသစ် သုံးမျိုးဖြစ်တဲ့ Galaxy S23, S23 Plus နဲ့ S23 Ultra တို့ကို ပြသခဲ့ပြီး အထူးသဖြင့် S23 Ultra ဟာ ၂၀၀ မဂ္ဂါပစ်ဇယ်ကင်မရာ ပါဝင်ခြင်းနဲ့အတူ မြင့်မားတဲ့စွမ်းဆောင် ရည်တွေကြောင့် လူအများစိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ ဒါ့အပြင် UI အသစ်ဖြစ်တဲ့ One UI 5.1 ရဲ့ လုပ်ဆောင်ချက်အသစ်တွေကိုလည်း ပြသခဲ့ပါတယ်။


Galaxy S23 စီးရီးနဲ့ One UI 5.1 တို့ကို ပြပွဲမတိုင်ခင်ကတည်းက လူအများ စိတ်ဝင်စားမှုများခဲ့ပေမယ့် ပြပွဲမတိုင်ခင်က နာမည်မကြီးခဲ့ဘဲ ပြပွဲမှာ ပြပြီးမှ စိတ်ဝင်စားမှုကို ရရှိသွားတာကတော့ Galaxy Book3 စီးရီး လက်ပ်တော့တွေ ဖြစ်ပါတယ်။ ဆစ်ဆောင်းဟာ Galaxy Book3 စီးရီးအနေနဲ့ Book3 360, Book3 Pro, Book3 Pro 360 နဲ့ Book3 Ultra ဆိုတဲ့ လက်ပ်တော့ပုံစံအသစ် လေးမျိုးကို ပြသခဲ့ပြီး လေးမျိုးစလုံးဟာ Windows 11 built-in အနေနဲ့ ပါဝင်ပါတယ်။ CPU အနေနဲ့တော့ i5, i7 နဲ့ i9 တွေကို သုံးထားပြီး ပါဝင်တဲ့ RAM နဲ့ Storage အပေါ် မူတည်ပြီး ဈေးနှုန်းတွေ ကွာခြားပါတယ်။ ကီးဘုတ်နဲ့အတူ လက်ပ်တော့အဖြစ် သုံးနိုင်သလို Touch screen အဖြစ် လက်နဲ့ထောက်ပြီးဖြစ်စေ၊ S-pen နဲ့ဖြစ်စေ သုံးနိုင်တဲ့ စွမ်းရည်မြင့် လက်ပ်တော့ပုံစံဟာ ပြပွဲမှာ လူအများစိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ စတင်ရောင်းချမယ့်ရက် အတိအကျကိုတော့ ဆစ်ဆောင်းက မကြေညာခဲ့ဘဲ ဖေဖော်ဝါရီ ၁၄ ရက် ဝန်းကျင်မှာ အကြိုမှာယူမှုလုပ်နိုင်မယ်လို့သာ ပြောခဲ့ပါတယ်။ ဆစ်ဆောင်းအနေနဲ့ Google နဲ့ Qualcomm တို့နဲ့ ပူးပေါင်းပြီး VR/AR/XR ပလက်ဖောင်းတစ်ခုတည်ဆောက်ဖို့ ပူးပေါင်း ဆောင်ရွက်နေကြောင်းကို လည်း ဒီပြပွဲမှာ ကြေညာခဲ့ပါတယ်။  
ကျော်ဇင်ဦး



## MIUI 14 အပ်ဒိတ်ကို ဒုတိယအသုတ်ရရှိမည့်ဖုန်းစာရင်း တရားဝင်ထုတ်ပြန်

ရန်ကုန် ဖေဖော်ဝါရီ ၅  
Xiaomi က နောက်ဆုံးထုတ်ထားသော UI အသစ်ဖြစ်သည့် MIUI 14 အပ်ဒိတ်ကို ဒီဇင်ဘာလဆန်းမှစ၍ ပထမအသုတ် အဖြစ် ဖုန်းမော်ဒယ်များအလိုက် ထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၃၀ ရက် တွင် ဒုတိယအသုတ် အပ်ဒိတ်ရရှိမည့်ဖုန်း များစာရင်းကို တရားဝင်ကြေညာခဲ့ပြီး ယင်းစာရင်းတွင် ပါဝင်သော ဖုန်းများ သည် အပ်ဒိတ်ကို ယခုနှစ် ဧပြီလ အတွင်းမှစ၍ ရရှိမည်ဖြစ်ကြောင်း သိရသည်။

Xiaomi သည် MIUI 14 ပထမအသုတ် အပ်ဒိတ်များကို မော်ဒယ်မြင့် ဖုန်းသစ်များ အတွက် စတင်ထုတ်ပေးခဲ့ပြီး ယခု ကြေညာသည့် ဒုတိယအသုတ်တွင် မော်ဒယ်ပိုမိုမိုသောဖုန်းများလည်း ပါဝင် လျက်ရှိကာ ပြည်တွင်း၌ တွင်ကျယ်စွာ အသုံးပြုနေသော ဖုန်းမော်ဒယ်များ အပြားလည်း ပါဝင်နေသည်ကို တွေ့ရ သည်။ ဒုတိယအသုတ် အပ်ဒိတ်ရရှိမည့် ဖုန်းအမျိုးအစား၊ စီးရီးနှင့် မော်ဒယ်များမှာ



အောက်ပါဇယားအတိုင်းဖြစ်သည်။  
Xiaomi သည် MIUI 14 ကို ထုတ်ပေး ရာတွင် China ROM ဖုန်းများအတွက်သာ ထုတ်ပေးနေခြင်းဖြစ်ပြီး လက်ရှိအချိန် အထိ Global ROM ဖုန်းများအတွက် MIUI 14 ကို မထုတ်ပေးသေးသောကြောင့် ယခုထုတ်ပြန်ကြေညာသော MIUI 14 အပ်ဒိတ်အသစ်ရနိုင်မည့် ဖုန်းမော်ဒယ် များမှာလည်း China ROM ကို အသုံးပြုနေ သည့် ဖုန်းများအတွက်သာ ဖြစ်သည်။

အဆိုပါဖုန်းမော်ဒယ်များကို သုံးနေသူများ အနေဖြင့် Global ROM ကို ပြောင်းလဲ အသုံးပြုနေခြင်းဖြစ်ပါက အပ်ဒိတ်ကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ Global ROM ဖုန်းများအတွက် ပထမဆုံး MIUI 14 အပ်ဒိတ်ရနိုင်မည့်အချိန်နှင့် ပတ်သက် ၍လည်း Xiaomi က ထုတ်ပြန်ခြင်း မရှိသေးပေ။

အန်းဒရိုက်ဒ် ၁၃ ကို အခြေခံထားသော MIUI 14 တွင် ထူးခြားသော လုပ်ဆောင် ချက်သစ်များအနေဖြင့် icon များ၏ အရွယ်အစားကို စိတ်ကြိုက်သတ်မှတ် နိုင်ခြင်း၊ ဖိုလ်ဒါများကို သွင်ပြင်နှစ်မျိုးဖြင့် အသုံးပြုနိုင်ခြင်း၊ ပို၍မြန်ဆန်သော ဘာလူးတုတ်စနစ်၊ ဝေါလ်ပေပီ ဒီဇိုင်းအသစ် အဆန်းများ၊ မလိုအပ်သော အက်ပလီ ကေးရှင်းများကို လျှော့ထားခြင်းနှင့် ဝစ်ဂျက် ပုံစံအသစ်များ စသည်တို့ ပါဝင် သည်။ ကိုစိုး၊ ကိုးကား - xiaomiui.net

|                            |  |
|----------------------------|--|
| ဖုန်းအမျိုးအစားနှင့်စီးရီး | မော်ဒယ်  |
| Xiaomi MIX                 | MIX 4  |
| Xiaomi 12X                 | 12 X   |
| Xiaomi 11                  | 11 Ultra, 11 Pro, 11, 11 Lite 5G, 11 LE, 11X Pro, 11i, 11i HyperCharge |
| Redmi K40, K50             | K40 Pro, Pro+, K40S(POCO F4), K50i                                     |
| Redmi Note 11              | 11T Pro, 11T Pro+, 11 Pro 5G, 11 Pro+ 5G                               |
| Redmi Note 10              | 10 Pro 5G/POCO X3 GT   |



တောင်ကုတ်မြို့နယ်၌

ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး

တောင်ကုတ် ဖေဖော်ဝါရီ ၅ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိန္ဒိယထောက်ပံ့ငွေဖြင့် ဖောင်းခါးကျေးရွာ၌ ဆောင်ရွက်ပေးခဲ့သည့် Mini Grid ဆိုလာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၃ ရက်က ကွင်းဆင်းစစ်ဆေးသည်။

တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပြီးစီးသွားသည့် အဆိုပါ ဆိုလာမီးလင်းရေးလုပ်ငန်းများနှင့် ကျေးရွာရှိ အိမ်ခြေ ၂၅၀ ကျော်သို့ လျှပ်စစ်မီးစတင်စမ်းသပ်ပေးနေမှုများကို မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ကြည်က ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာ ကော်မတီဖွဲ့စည်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးသည် ကျေးရွာမြစ်မီးရောင်စီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ စာရင်းဇယားများ ထိန်းသိမ်းထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့သည်။



- ရေချွေတာရေး နည်းလမ်းများ**
- ❑ သွားတိုက်နေစဉ် ဘုံပိုင်ခေါင်း ဖွင့်မထားပါနှင့်။
  - ❑ သွားတိုက်လျှင် ရေဖန်ခွက် အမြဲသုံးပါ။



ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာထမနံ့ထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက်က ကျင်းပရာ မြို့ပေါ်ရပ်ကွက်ငါးခုနှင့် သစ်ဆိမ့်ကုန်းကျေးရွာ၊ အိုးဘိုကျေးရွာနှင့် မကျီးပင်ကွင်းကျေးရွာတို့မှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ကြစဉ်။

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၌ အခြေခံမြားပစ်သင်တန်းဖွင့်

ရန်ကုန် ဖေဖော်ဝါရီ ၅ အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံခြားပစ်အဖွဲ့ချုပ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၃ ရက်က ကမာရွတ်မြို့နယ်ရှိ အဆိုပါတက္ကသိုလ်၏ Multimedia Room ၌ ကျင်းပသည်။



မြားပစ်အားကစားနည်းသုံးပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုနေစဉ်။

သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အားကစားသုံးပစ္စည်းများ ဈေးကြီးသော မြားပစ်အားကစားနည်း သင်တန်းကို မြန်မာနိုင်ငံအနေဖြင့် ဖွင့်လှစ်နိုင်ရေးမှာ လွယ်ကူသောကိစ္စတစ်ခု မဟုတ်သော်လည်း ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်အနေဖြင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူကြောင်း၊ သင်တန်းသား သင်တန်းသူများ အနေဖြင့် ကျောင်းကိုယ်စားပြု အားကစားသမားများအဖြစ် မှ နိုင်ငံကိုယ်စားပြု အားကစားသမားများ ဖြစ်လာအောင် ကြိုးစား သင်ယူကြရန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သလောက် ပါဝင်အားပေး ကူညီခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံခြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူ အားကစားသမားများ အတွက် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော အားကစားဆက်စပ် ပစ္စည်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံမြားပစ်သင်တန်းအတွက် ထောက်ပံ့ငွေများနှင့် မြန်မာနိုင်ငံခြားပစ်

အဖွဲ့ချုပ်မှ သင်တန်းတွင် ထူးချွန်သူများအား ချီးမြှင့်ရန် အတွက် အလှူငွေများကို လည်းကောင်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မြားပစ်သင်တန်းအတွက် မြားနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်ထံ ပေးအပ်လှူဒါန်းသည်။

ဝန်ကြီးချုပ်က အားကစားသမားများ၏ မြားပစ်သရုပ်ပြခြင်းကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ပြီး သင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိထားသော မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ လက်ရွေးစင် အားကစားသမားများက(နည်းပြ)အဖြစ် ဖေဖော်ဝါရီ ၃ ရက်မှ ၂၈ ရက်အထိ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)

“သူတို့ ဘာတွေလုပ်နေကြပါလိမ့်” စာအုပ် ထုတ်ဝေဖြန့်ချိ

နေပြည်တော် ဖေဖော်ဝါရီ ၅ အာရှနှင့် ပစိဖိတ်ဒေသအတွင်း နေထိုင်ကြသည့် လူပုဂ္ဂိုလ်များအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်စေရေးနှင့် ယဉ်ကျေးမှုများ အပြန်အလှန် နားလည်စေရေး ရည်ရွယ်ချက်ဖြင့် အာရှနှင့်ပစိဖိတ်ဒေသ ယဉ်ကျေးမှုဌာန ယူနက်စကို (ACCU) တို့က ဂျပန်နိုင်ငံက ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ယူနက်စကိုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကလေးလူငယ် စာစဉ်များကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါစာစဉ်များအနက် “နိုင်ငံတကာ စာတတ်မြောက်မှုနစ်” အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ကလေးရုပ်ပြစာအုပ် "Guess what I'm Doing!" ကို စာပေဗိမာန် ဘာသာပြန်ဌာန စာတည်းများက မြန်မာဘာသာသို့ ဘာသာပြန်ဆို၍ “သူတို့ ဘာတွေလုပ်နေကြပါလိမ့်” အမည်ဖြင့် ထုတ်ဝေလိုက်ပါသည်။

“သူတို့ ဘာတွေလုပ်နေကြပါလိမ့်” စာအုပ်သည် ကမ္ဘာပေါ်ရှိ မတူညီသော ပထဝီအနေအထား၊ မြေမျက်နှာသွင်ပြင်နှင့် သဘာဝပတ်ဝန်းကျင်တို့တွင် နေထိုင်ကြသော လူသားမျိုးနွယ် အသီးသီး၏ တစ်မူထူးခြားသော ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ပွဲတော်များ၊

ကစားနည်းများနှင့် အစားအစာများကို ကလေးများ၏ ရှုထောင့်မှ စိတ်ဝင်စားဖွယ် တင်ပြထားသည်။ ကမ္ဘာ့နိုင်ငံများမှ ကလေးဇာတ်ကောင်သမားများ၏ နေ့စဉ်လူမှုဘဝတွင် လှုပ်ရှားဆောင်ရွက်မှုများကို နှိုင်းယှဉ်ဖတ်ရှုနိုင်မည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ ဤစာအုပ်ကို ကျောင်းစာကြည့်တိုက် သို့မဟုတ် အိမ်များတွင် ထားရှိ၍ ဆရာ ဆရာမများ၊ လူကြီးမိဘများက ကလေးလူငယ်များ၊ နိုင်ငံတကာယဉ်ကျေးမှုများကို နားလည်စေရေးအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။

“သူတို့ ဘာတွေလုပ်နေကြပါလိမ့်” စာအုပ်ကို ကြွေစက္ကူရောင်စုံ ပုံများနှင့် ပုံနှိပ်ထားပြီး တန်ဖိုး ကျပ် ၂၀၀၀ ဖြင့် ရန်ကုန် အမှတ် (၅၂၉- ၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ် (၀၁-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။


သတင်းစဉ်

ပုဂံ သမ္ဘူလဘုရား၊ ဘုရားသုံးဆူနှင့် နရသီဟပတေ့ဘုရားများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ညောင်ဦး ဖေဖော်ဝါရီ ၅ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားသုံးဆူ၊ သမ္ဘူလဘုရားနှင့် ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ၊ ကန္တာရပင်များနှင့် သစ်ပင်ချုံနွယ်အမှိုက်များ ရှင်းလင်းခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် ပြည်သူများ စုပေါင်း၍ ဖေဖော်ဝါရီ ၄ ရက်က ဆောင်ရွက်သည်။

မင်းနန်သူကျေးရွာအနီးရှိ သမ္ဘူလဘုရား၊ ဘုရားသုံးဆူဘုရား၊ နရသီဟပတေ့ဘုရားနှင့် ဘုရားအမှတ်(၄၈၀) ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ၊ ကန္တာရပင်များ၊ သစ်ပင်ချုံနွယ်များ၊ အမှိုက်များကို စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ပြီး ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ကားဖြင့် အမှိုက်ကျင်းသို့ စွန့်ပစ်ခဲ့သည်။

ဆောင်ရွက်မှုကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ညောင်ဦးမြို့နယ်၌ ဘုရားများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။



အဆိုပါ စုပေါင်းသန့်ရှင်းရေး

ဒီပါလင်း



# ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းမှလျှောက်ထားနိုင်ရန်နှင့် QR Code ပါဝင်သော ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို Tracking Mobile App ဖြင့် စစ်ဆေးခွင့်ပြုဆောင်ရွက်သွားမည်

ရန်ကုန် ဖေဖော်ဝါရီ ၅  
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကုန်သွယ်ရေးဦးစီးဌာနမှ လုပ်ငန်းရှင်များ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းမှလျှောက်ထားထုတ်ယူနိုင်ရန်နှင့် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို Tracking Mobile App ဖြင့် စစ်ဆေးခွင့်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော အခမ်းအနား၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်သူက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ညွှန်ကြားရေးမှူးချုပ်က ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်မှုနှင့် ပို့ကုန်မျှောစနစ် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ QR Code ပါဝင်သည့် ပို့ကုန်တင်ပို့နိုင်ရန်နှင့် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ ဆောင်ရွက်နေသော Pilot Project နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ အပြည့်အဝ ကျင့်သုံးဆောင်ရွက်မည့် အခြေအနေနှင့် ပို့ကုန်လိုင်စင်လျှောက်ထားမှု၊ ပို့ကုန်တင်ပို့နေသောကုန်သည်များ မြန်ဆန်အဆင်ပြေစေရန်နှင့် ဆောင်ရွက်သွား

မည့် အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကုန်သွယ်မှုမူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူးဦးလန်းဆန်းဦးက ယခင်ပုံမှန်နည်းလမ်း(Mannual) ဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်(မျှော) ထုတ်ပေးခြင်း၊ Vehicle Monitoring System ဖြင့် QR Code ထုတ်ပေးခြင်း၊ စနစ်ကိုစမ်းသပ်သုံးစွဲမည့် ကာလနှင့် အပြည့်အဝ အတည်ပြုသုံးစွဲမည့်ကာလ၊ ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်စင်များ၊ စမ်းသပ်သုံးစွဲမည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် စစ်ဆေးမည့်နေရာများ၊ Tracking Mobile Application ဖြင့် ပို့ကုန်ယာဉ်များကို စစ်ဆေးဆောင်ရွက်ခြင်းနှင့် ကြုံတွေ့လာနိုင်သော အခက်အခဲများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

ယင်းနောက် နည်းပညာကုမ္ပဏီဖြစ်သော Shwe Digit Co.,Ltd မှ ဒါရိုက်တာ ဦးကျော်မိုးမင်းက Vehicle Monitoring System နှင့်ပတ်သက်၍ လည်းကောင်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ရည်ရည်မွန်က လုပ်ငန်းရှင်များ အွန်လိုင်းဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်(မျှော) လျှောက်ထား၊ ထုတ်ယူခြင်းနှင့်ပတ်သက်၍ Vehicle Monitoring System ဖြင့် လက်တွေ့လျှောက်ထားမှု



အဆင့်ဆင့်တို့ကို လည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြကြပြီး တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းကြသည်။

မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ပို့ကုန်များတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်လမ်းကြောင်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ မြေပဲနှင့် အခြားပို့ကုန်များတွင် ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ချက်များ ပြည့်မီမှုရှိ၊ မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ပစ္စည်းသယ်ဆောင်ခွင့်(မျှော)ကို သက်ဆိုင်ရာကုန်သွယ်ရေးလမ်းကြောင်းတို့မှ ထုတ်ပေးဆောင်ရွက်လျက်ရှိသဖြင့် ပို့ကုန်ပစ္စည်းအားလုံး၏ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို Online စနစ်ဖြင့် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ လျှောက်ထားမှုအပေါ် လိုအပ်သည့်အချက်အလက်များကို ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)ရှိ နယ်စခန်းများ ညှိနှိုင်းကွပ်ကဲရေးဌာနခွဲမှစစ်စစ်၍ QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ရုံးပိတ်ရက်မရှိ အတည်ပြုထုတ်ပေးသွားမည်ဖြစ်ပြီး QR Code

ရရှိသော ပို့ကုန်ပစ္စည်း သယ်ဆောင်မည့် ယာဉ်များသည် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်စည်စစ်ဆေးရေးဂိတ်များတွင် QR Code ကို ပြသစစ်ဆေးခံရမည်ဖြစ်ရာ ပြသစစ်ဆေးခံနိုင်ခြင်း မရှိသော ယာဉ်များအား သက်ဆိုင်ရာစစ်ဆေးရေးဂိတ်များမှ ဆက်လက်ထွက်ခွာခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် စနစ်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်ကုန် သွယ်မှုလမ်းကြောင်းတို့တွင် စတင်အသုံးပြုလျက်ရှိပြီး အခြားဧကောက်ခံခြင်း မရှိဘဲ ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍ ယာဉ်တစ်စီးလျှင် ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံသွားမည်ဖြစ်ရာ ယခင်က ပို့ကုန်လိုင်စင်မလိုအပ်ဘဲ တင်ပို့ခွင့်ရသည့် ကုန်ပစ္စည်းများကို ပို့ကုန်လုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် Automatic Licensing စနစ်ဖြင့် ပို့ကုန်လိုင်စင်များကို ချက်ချင်းခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ်) ၊ ဓာတ်ပုံ - ကနူး

## တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ အကျိုးဆောင်ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

တောင်ငူ ဖေဖော်ဝါရီ ၅  
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ အကျိုးဆောင်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ဘိုးဘွားရိပ်သာ မင်္ဂလာခန်းမ၌ ကျင်းပရာ



နာယကများဖြစ်ကြသော မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးညွှန်လင်းအောင်၊ ဦးကျော်လှ(သမာဓိ)၊ ဦးစောဌေးနှင့် ဦးမြင့်ညို (အမေအိမ်) တို့က အဖွဲ့အမှတ်စကား ပြောကြားသည်။

ဆက်လက်၍ အကျိုးဆောင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် ဒုဥက္ကဋ္ဌ ဒေါ်ကျင်မေ(ရွှေစင်မေ)တို့က အဖွဲ့အမှတ်စကားပြောကြား၍ အတွင်းရေးမှူး ဦးယဉ်ဌေး (မိဘမေတ္တာဆန်ပွဲရုံ)က ဘိုးဘွားရိပ်သာ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကာ ဘဏ္ဍာရေးမှူး ဦးရဲမြင့် (ပွဲရုံလုပ်ငန်း)က ငွေစာရင်းရှင်းတမ်းကို ရှင်းလင်းတင်ပြပြီး ရှေ့လုပ်ငန်းစဉ် (၉)ရက်အား အကောင်အထည်ဖော် ဆောင်ရွက်ရန်ဆုံးဖြတ်လိုက်ကြသည်။

၀၄၈

○ ကျောပုံးမှ  
အမျိုးသမီးအသင်းအနေဖြင့် ပြိုင်ပွဲနှစ်ခုစလုံးအတွက် တစ်ပေါင်းတည်း လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ပါရီအိုလံပစ် ပထမအဆင့်ခြေစစ်ပွဲတွင် အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်အသင်းတို့နှင့် အုပ်စု (ခ) တွင် ကျရောက်နေသည်။ ခြေစစ်ပွဲကို အုပ်စုခုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးရပ်တည်မှုရ တစ်သင်းစီသာ ဒုတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ပဏာမကစားသမားများကို ကျင်းပပြီးစီးခဲ့သည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲများဖြင့် ဖွဲ့စည်းထားကာ စိန်ယာကစားသမားများကို အခြေခံပြီး လူငယ်ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ နည်းပြသစ် ဒေါ်သက်သက်ဝင်းအတွက် ပါရီအိုလံပစ်ခြေစစ်ပွဲ ပထမအဆင့်မှာ ပထမဆုံးကိုင်တွယ်ရမည့် နိုင်ငံတကာပြိုင်ပွဲလည်း ဖြစ်သည်။

□ ကျောပုံးမှ  
နယူးကာဆယ်အသင်းသည် ဦးဆောင်ဂိုးကို ပွဲချိန် ၃ မိနစ်တွင် သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၃၂ မိနစ်တွင် ချေပဂိုးပြန်လည် ခွင့်ပြုပေးခဲ့ရသည့်အတွက် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ တန်းဆင်းစုနိမ့်အားရှိသော ဝက်စ်ဟမ်းအသင်းသည် နယူးကာဆယ်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့

ပြီး သရေတစ်မှတ်ကို ရယူနိုင်ခဲ့သည်။ နယူးကာဆယ်က ယခုပွဲသရေကျမှုကြောင့် နှစ်နာမူရှိခဲ့ပြီး ရမှတ် ၄၀ ဖြင့် အဆင့် (၄)သို့ ဆင်းပေးခဲ့ရသည်။ ထို့ပြင် နယူးကာဆယ်အသင်းသည် ယခုပွဲစဉ်မတိုင်မီ ပရီမီယာလိဂ်တွင် ခြောက်ပွဲဆက်ဂိုးမပေးရအောင်စွမ်းဆောင်ထားနိုင်သည်။ နယူးကာဆယ်အသင်းသည် လာမည့်ပွဲစဉ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒီဇင်ဘာ ဒုတိယပတ်မှစတင်ကာ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ပဏာမကစားသမား ၃၂ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီမှစတင်ကာ ပြည်တွင်းခြေစစ်ပွဲများ ကစားလျက်ရှိပြီး ဖေဖော်ဝါရီသို့မဟုတ် မတ်လတွင် နိုင်ငံတကာခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ရဲရင့်လွင်  
ဓာတ်ပုံ - သော်လေး

## ဘားအံမြို့၌ လူငယ်စကားပိုင်း ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၅  
အနာဂတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ကျောင်းသားများရိပ်သာကိုယ်ပိုင်အထက်တန်းကျောင်း (ဘားအံ) တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားပိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ် ကရင်ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း (ဘားအံ) ကျောင်းခန်းမ၌ ကျင်းပရာ ဆရာ ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၂၁၀ တက်ရောက်သည်။

ရှေးဦးစွာ ကရင်ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်းကျောင်း (ဘားအံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိမိနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးတို့က လူငယ်စကားပိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားကာ လူငယ်စကားပိုင်းကို ကရင်ပြည်နယ်၏ ပထဝီဝင်အနေအထား၊ ကရင်နယ်စပ်ဒေသနှင့် အာပူဒေသတို့အား သိပွဲများ၊ ကရင်လူမျိုးများ၏ ဝတ်စားဆင်ယင်ပုံ၊ ကရင်ဖားစည်း၊ အပျို လူပျို ဘဝလေ့၊ လက်ထပ်ထိမ်းမြားသည့် ဓလေ့၊ ဒုဝေရိုးရာနတ်အကြောင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ခရိုင် (ပြန်/ဆက်)

## လက်ပံတန်းမြို့နယ်၌ ဘက်စုံပိုးမွှားရောဂါ ပညာပေး

လက်ပံတန်း ဖေဖော်ဝါရီ ၅  
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ အာရှဒေသစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFACI) နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဗဟိုဌာန၌ ကျင်းပသည်။ အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စု၊ ခင်သိန်းညွန့်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီဝင်းက သီးနှံပင်များတွင် ဖြစ်ပွားတတ်သော ဘက်စုံရောဂါကာကွယ်နှိမ်နင်းနည်းများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ မြို့နယ် (ပြန်/ဆက်)



### အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

အကောင်အထည်ဖော်ပြီး “Thaw Thaw Lwin Oo” Facebook အကောင့်၊ ရန်ကုန် တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ကန်လျားရှည်ကျေးရွာနေ ဇော်ဖြိုးလွင် (ခ) မိုးဒီသည် ၎င်းအသုံးပြုသည့် “Ba Gyi Phyo” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလမြို့ ရွှေပြည်အေးရပ်ကွက်နေ အိမ်ထောင်စု ၎င်းအသုံးပြုသည့် “Ei Ei San” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်သွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေ ရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း နှင့်ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရပါသည်။ သတင်းစဉ်

နေပြည်တော် ဖေဖော်ဝါရီ ၅  
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်သွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူ့လူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနေနှင့်အယုတ်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ

ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မွန် ပြည်နယ် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်နေ အောင်ကျော်ဦး(ခ) ဝတုတ်နှင့် မုပုန်ရပ်ကွက်နေ သော်သော်လွင်ဦး (ခ) သော်သော်တို့ နှစ်ဦးသည် ၎င်းတို့အသုံးပြုသည့် “Aung Kyaw Oo” Facebook

### တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးကို PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး

နေပြည်တော် ဖေဖော်ဝါရီ ၅  
တနင်္သာရီတိုင်းဒေသကြီး လောင်း လုံးမြို့ရှိ မြို့နယ်သစ်တောဦးစီး ဌာနရုံးကို ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက် သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရပါသည်။

မီးလောင်ပျက်စီးဆုံးရှုံး ဖြစ်စဉ်မှာ လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးသို့

ဖေဖော်ဝါရီ ၄ ရက် နံနက် ၂ နာရီ ခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက် သမားများက ဝင်ရောက်လာပြီး ရုံးအဆောက် အဦကို အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် နှစ်စီး ဖြင့်သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၅ မိနစ်ခန့်တွင်

မီးငြိမ်းသွားခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် သွပ်မိုး၊ အုတ်ကာဆောက်လုပ်ထားသည့် ရုံးတစ်ထပ်အဆောက်အဦ တစ် လုံး၊ ရုံးအတွင်းထားရှိသည့် ကွန်ပျူတာ နှစ်လုံး၊ ပရင်တာ သုံး လုံး၊ သစ်ဖြတ်စက်(Chain Saw) တစ်လုံးနှင့် ရုံးသုံးစာရွက်စာတမ်း များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရပါသည်။(ယာပုံ)

ဆက်လက်ဆောင်ရွက် ထိုသို့ မြို့နယ်သစ်တောဦးစီး ဌာနရုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ် ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လုံခြုံရေးလုပ်ငန်းများ နှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်



### တရားမဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၅  
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်တွင် မန္တလေး တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်းမှ ပူးပေါင်းအဖွဲ့က မန္တလေး - ပြင်ဦး လွင်လမ်း မိုင်တိုင်အမှတ် (၂၁) မိုင် နေရာ၌ ရပ်တန့်ထားသည့် မော်တော်ယာဉ် တစ်စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော Gel Ink Pen ၁၉၈၀ ကီလိုဂရမ် အပါ အဝင် ကုန်ပစ္စည်း လေးမျိုး(ခန့်မှန်း

တန်ဖိုးငွေကျပ် ၂၄၂၂၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် သော Howo Sino Tractor Head အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၉၄၂၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

အလားတူအကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည် နယ် မရမ်းချောင်းအမြဲတမ်း စစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် မော်လမြိုင် မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာ သော မော်တော်ယာဉ်တစ်စီးပေါ် မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း

မရှိသည့် Cotton Fabric ၁၁၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Toyota Dyna အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀)ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင် ဘားအံ မြို့မှ ပဲခူးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော Golden Mountain တံဆိပ်ပါ Oyster Sauce ၁၅ ဖာ အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၀၅၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Toyota Hilux PICK UP အမျိုးအစား မော်တော် ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀) ကိုလည်း

ကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၂၆၇၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီ ၄ ရက် တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင် တံတား(ဘားအံ)စုပေါင်းစစ်ဆေး ရေးဂိတ်၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း တင်ပြ နိုင်ခြင်းမရှိသော Singha တံဆိပ် ပါ ဘီယာ ၅၂၀၀၊ Lactasoy ဖာ ၂၀၀၊ Lipovitan ၁၉၈ ဖာနှင့် Bingo Star တံဆိပ်ပါ ကြောင်စာ ၁၅ ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၅၀၀၀) နှင့် အဆိုပါ စားသောက်ကုန်ပစ္စည်းများ တင်

ဆောင်သော MITSUBISHI Fuso အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၃၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင် ကုန် ပစ္စည်းများ တားဆီးရေးအဖွဲ့သည် မူဆယ်မြို့ ပန်ခမ်းတံတားအနီး မြေနီကားကြီးဝင်းရှိ ဂိုဒေါင်များ အား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသော မတပ်ဆင်ရသေး သည့် LOUJIA အမျိုးအစား

မော်တော်ဆိုင်ကယ်အသစ် ၉၉ စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၉၀၀၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်သော DONG FENG အမျိုးအစား မော်တော် ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၂၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂ ရက် နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၂၈၃၆၇၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။ သတင်းစဉ်



### ပဲခူးမြို့၌ မီးသွေးမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ပဲခူး ဖေဖော်ဝါရီ ၅  
ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက် ဘုန်းဝိဇ္ဇာလမ်းထိပ် ရွှေမော်မောဘုရား မြောက်ဘက်မှ ဝန်ထမ်းအိမ်ရာလိုင်းခန်းတွင် ယနေ့ နံနက် ၉နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးနှင့် မြို့နယ် မီးသတ်ဦးစီးမှူးမှ တာဝန်ရှိသူများ သွားရောက်ကြိုမ်းသတ်ခဲ့ရာ ၉နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။

ဖြစ်စဉ်မှာ မြို့တွင်းကြီးရပ်ကွက် ပဲခူးမြို့နေသူ မသင်းသင်းဆင့် ၃၁ နှစ်က ဘိန်းမုန့်၊ မုန့်ပေါက်စီရောင်းရန် မုန့်ဖုတ်ပြီး မုန့်ရောင်း ထွက်သွားရာမှ မီးသွေးမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးဖိုအောက်ရှိ ကြမ်းပြင်သို့ မီးကူးစက်လောင်ခဲ့ခြင်းဖြစ်ပြီး သွပ်မိုး၊ ပျဉ်ထောင်/ပျဉ်ခင်း နှစ်ခန်းတွဲ၊ မီးလောင်ကာ လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)








# ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆင်းပုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယပုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းများတွင် အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေးနှိုးဆော်ခြင်း



ကျောက်စာရုံစေတီ(၁၂ x ၁၂၈ ခေ) ၁ ဆူ တန်ဖိုး- ၂၇၉ သိန်း



မုစလိန္နုတိုင်

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယပုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒပုဒ္ဓသာသနာတော်ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကျော်ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ တည်ဆောက်ပူဇော်လျက် ရှိပါသည်။

၂။ မာရဝိဇယပုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်များ၊ တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်ပါအတိုင်းတည်ဆောက်ပူဇော်သွားမည်ဖြစ်ပါသည်-

| စဉ် | လှူဒါန်းနိုင်သည့်အမျိုးအစား   | တန်ဖိုး (ကျပ်သိန်း) | လှူဒါန်းနိုင်သည့် အရေအတွက် | လှူဒါန်းပြီး အရေအတွက် | လှူဒါန်းရန်ကျန်ရှိ အရေအတွက် | စဉ် | လှူဒါန်းနိုင်သည့်အမျိုးအစား  | တန်ဖိုး (ကျပ်သိန်း) | လှူဒါန်းနိုင်သည့် အရေအတွက် | လှူဒါန်းပြီး အရေအတွက် | လှူဒါန်းရန်ကျန်ရှိ အရေအတွက် |
|-----|---|---------------------|----------------------------|-----------------------|-----------------------------|-----|--|---------------------|----------------------------|-----------------------|-----------------------------|
| ၁။  | ကျောက်စာရုံစေတီ ၁ ဆူ(ပိဋကသုံးပုံ မြန်မာပါဠိနှင့် ရွှံ့မန်အင်္ဂလိပ် ၂ ချပ်ပါ)                              | ၂၇၉.၀၀              | ၂၂၀ ဆူ                     | ၅၆၀ ဆူ                | ၁၆၀ ဆူ                      | ၁။  | ကွန်ကရစ် ၈ လက်မထုခင်းခြင်း   | ၄.၅၀                | ၅၉၁၁ ကျင်း                 | ၂၃ ကျင်း              | ၅၈၈၈ ကျင်း                  |
| ၂။  | သာသနာ့စိမာန်တော်(သိမ်တော်ကြီး)(၂၈၀x၂၀၅)ပေ   | ၆၀၀၀၀               | ၁ လုံး                     | ၁၉၀၀၀ သိန်း           | ၄၁၀၀၀ သိန်း                 | ၂။  | ကြေးပြား ၁ ကျင်းနှုန်း   | ၃.၆၀                | ၁၇၃၆ ကျင်း                 | ၃၁၀ ကျင်း             | ၁၄၂၆ ကျင်း                  |
| ၃။  | သုစမ္မာဇရပ်(၅၄x၃၀x၃၂)ပေ   | ၄၃၂၉.၀၂             | ၂                          | -                     | ၂                           | ၃။  | မုစလိန္နုတိုင်   | ၂၂၇၃၁.၀၂            | ၁                          | ၅၂၃၈ သိန်း            | ၁၇၄၀၃ သိန်း                 |
| ၄။  | ဂေါပကရုံ(၄၈x၂၄x၂၉)ပေ  | ၅၈၂၆.၀၅             | ၁                          | -                     | ၁                           | (က) | မုစလိန္နုတိုင်ရေကန်လုပ်ငန်း  | ၆၇၁၀.၅၉             | ၁                          | -                     | ၁                           |
| ၅။  | မော်ကွန်းတိုက်(၇၂x၃၀x၃၂)ပေ  | ၈၀၇၈.၇၅             | ၁                          | -                     | ၁                           | (ခ) | မုစလိန္နုတိုင်အဝင်မုခ်ဦးတည်ဆောက်ခြင်း  | ၃၆၀၆.၃၆             | ၁                          | -                     | ၁                           |
| ၆။  | အဝင်မုခ်ဦး(အနောက်ဘက်)   | ၂၈၆၅                | ၁                          | -                     | ၁                           | (ဂ) | မုစလိန္နုတိုင်အတွင်းအပြင်ပတ်လမ်းရင်ပြင်ကွန်ကရစ်ခင်းလှေကားများပြုလုပ်ပေးခြင်း | ၁၇၁၁.၈၅             | ၁                          | -                     | ၁                           |
| ၇။  | အဝင်မုခ်ဦး(အနောက်ဘက်)   | ၁၂၂၀                | ၁                          | -                     | ၁                           | ၁။  | အရှေ့ဘက်အပိုင်း(၃၇၉၉ စပေ)  | ၁၇၁၁.၈၅             | ၁                          | -                     | ၁                           |
| ၈။  | ရွေ့လျားစက်လှေကား(Walking Escalator)  |                     |                            |                       |                             | ၂။  | အနောက်ဘက်အပိုင်း(၃၇၉၉ စပေ)   | ၁၇၁၁.၈၅             | ၁                          | -                     | ၁                           |
|     | (က) Acrylic အမိုးအကာလုပ်ငန်း  | ၄၅၄၃.၁၀             | ၁                          | -                     | ၁                           | ၃။  | တောင်ဘက်ရင်ပြင်(၆၄၈၂ စပေ)  | ၂၅၉၄.၂၆             | ၁                          | -                     | ၁                           |
|     | (ခ) Pile Foundation လုပ်ငန်း  | ၃၂၈၄.၃၀             | ၁                          | -                     | ၁                           | ၄။  | မြောက်ဘက်ရင်ပြင်(၅၅၅၂ စပေ)   | ၂၂၃၆.၄၀             | ၁                          | -                     | ၁                           |
|     | အဆောက်အဦ RC Structure လုပ်ငန်း၊ မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်း၊ ထိန်းချုပ်ခန်းများတည်ဆောက်ခြင်းလုပ်ငန်း |                     |                            |                       |                             | (ဃ) | စကျင်ကျောက်ပြားခင်းခြင်း(၃၁၇.၆၅ ကျင်း)                                       | ၅.၄၀                | ၃၁၇.၆၅                     | -                     | ၃၁၇.၆၅                      |
| ၉။  | ရေပန်းအသေး(အချင်း ၁၅ ပေ၊ အမြင့် ၉ ပေ)   | ၈၀၅.၀၀              | ၁၈ ခု                      | ၁ ခု                  | ၁၇ ခု                       | (င) | ရေကန်ပတ်လည်  | ၂၅.၂၀               | ၄၇                         | -                     | ၄၇                          |
| ၁၀။ | High Mast မီးတိုင်(၂၀ မီတာ) ၁ တိုင်လျှင်  | ၄၉၄.၀၀              | ၉ တိုင်                    | ၁ တိုင်               | ၈ တိုင်                     | (စ) | အတွင်း/အပြင် မီးနှင့်အပြင်ရေဆက်သွယ်ခြင်း                                     |                     |                            |                       |                             |
| ၁၁။ | မဟာရံတံတိုင်း၏မြေထိန်းနံရံ(၁၀ ပေ ၁ ခန်း)  | ၇၂.၀၀               | ၂၀၀ ခန်း                   | ၉ ခန်း                | ၁၉၁ ခန်း                    | ၁။  | အတွင်း/အပြင် မီးဆက်သွယ်ခြင်း   | ၅၄၀.၀၀              | ၁                          | -                     | ၁                           |
| ၁၂။ | မြန်မာ့တစ်ဖက်လှ ခြံစည်းရိုး ၂၇ ပေခန်း   | ၃၁.၀၀               | ၄၅၅ ခန်း                   | ၇၁ ခန်း               | ၃၈၄ ခန်း                    | ၂။  | အပြင်ရေဆက်သွယ်ခြင်း  | ၇၂၀.၀၀              | ၁                          | -                     | ၁                           |
| ၁၃။ | မဟာရံတံတိုင်းရှိ ထောင့်တိုင်(စကျင်မြန်မာပုံ)  | ၁၅.၀၀               | ၅၀ တိုင်                   | ၅၀ တိုင်              | -                           | ၃။  | အပြင်ရေဆက်သွယ်ခြင်း  | ၇၂၀.၀၀              | ၁                          | -                     | ၁                           |
| ၁၄။ | လမ်းမီးတိုင်(၉ မီတာ) ၁ တိုင်လျှင်   | ၁၀.၀၀               | ၁၈၀ တိုင်                  | ၁၈၀ တိုင်             | -                           | ၄။  | အပြင်ရေဆက်သွယ်ခြင်း  | ၇၂၀.၀၀              | ၁                          | -                     | ၁                           |
| ၁၅။ | မဟာရံတံတိုင်း စိန်တောင်စကျင်ကနုတံပန်း (စကျင်မြန်မာပုံ)  | ၇.၀၀                | ၆၅၂ ခု                     | ၁၃၂ ခု                | ၅၂၀ ခု                      | ၅။  | အပြင်ရေဆက်သွယ်ခြင်း  | ၇၂၀.၀၀              | ၁                          | -                     | ၁                           |
| ၁၆။ | စကျင်ကျောက်ပြား ၁ ကျင်းနှုန်း   | ၅.၄၀                | ၂၁၇၉.၅၃ ကျင်း              | ၇၅ ကျင်း              | ၂၀၄၄.၅၃ ကျင်း               | ၆။  | အပြင်ရေဆက်သွယ်ခြင်း  | ၇၂၀.၀၀              | ၁                          | -                     | ၁                           |
| ၁၇။ | မဟာရံတံတိုင်း၏(အင်္ဂတေမြန်မာပုံ)  | ၄.၅၀                | ၂၁၈ ကျင်း                  | ၂၇ ကျင်း              | ၁၉၁ ကျင်း                   | ၇။  | အပြင်ရေဆက်သွယ်ခြင်း  | ၇၂၀.၀၀              | ၁                          | -                     | ၁                           |

၃။ မာရဝိဇယပုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မဟာရံအတွင်း တည်ဆောက်လှူဒါန်းမည့် သာသနိကအဆောက်အဦများအတွက် ကြိုတင်လျာထားစာရင်းပေးသွင်းလှူဒါန်းထားကြသည့် ဘုရားဒါယကာ၊ ဒါယိကာမများအနေဖြင့် မိမိတို့ရည်စူးလှူဒါန်းထားသည့် အလှူငွေများအားလည်းကောင်း၊ အထက်ပါတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေများထည့်ဝင်လှူဒါန်းလိုသည့် ဘုရားဒါယကာ၊ ဒါယိကာမများသည်လည်းကောင်း၊ အင်းဝဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၃၃၅၆၁၇၊ မြဝတီဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၇၆၂၆၆၆၊ ကမ္ဘောဇဘဏ်ငွေစာရင်းအမှတ်၊ ၀၃၄၃၀၂၀၁၇၀၀၂၈၇၀၀၁ တို့သို့ ငွေသားဖြင့်ဖြစ်စေ၊ Account Transfer ဖြင့်ဖြစ်စေ ဦးစွာဆက်သွယ်ပေးသွင်းလှူဒါန်းနိုင်ပြီဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များတွင် စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်-

- (က) ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ဇော ၀၉-၆၅၁၀၉၉၉၉၆၊ ၀၃၆-၃၁၀၀၅
- (ခ) ဒေါ်အေးအေးကြည် ၀၉-၄၂၉၃၂၂၅၄၈၊ ၀၉-၂၅၅၂၅၂၁၆



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တင်ဒါခေါ်ယူခြင်း

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တွင် အသုံးပြုရန် လိုအပ်သော အောက်ဖော်ပြပါ စက်ကိရိယာများအား (မြန်မာ့ကျပ်ငွေဖြင့်) ဝယ်ယူလိုပါသဖြင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

- (က) Desktop Computer - CPU - Intel Core i5 12 th Gen, Asus H-610 ME Motherboard, DDR4 2666 MHz 8 GB Memory, HDD 4 TB, Power Supply 700 W, Lite on Drive, View Sonic 21.5" Monitor, Normal Casing, East 650 VA UPS, A4 Tech 8520 D Keyboard + Mouse, TP-Link Wireless Adapter
(ခ) Laptop Computer - Dell HP 15S FQ5073TU, CPU: Intel Core i5-1235 U Processor, Memory: 8 GB DDR4-3200 MHz RAM, Storage: 512 GB PCIe , NVMe™ M.2.SSD, OS: Windows 11 Home
(ဂ) Copier (Canon 2725 i) - Network print controller (UFR II LT) Supports-PCL printer driver, 9999 copies, Windows 2000/10/Server 2003/Vista/Server 2008/Win 7/Mac OSX (10.4.9 or later) (Standard Feature: Copier, Printer, Scanner, Ethernet Network & Remote UI, Scan to E mail, Wireless, Mobile Print) (25 PPM, 25-400% Zoom, A3 Size)
(ဃ) Printer (hp 137 Fnw) - B & W All-in-one Laser Printer - Print, Copy, Scan, Fax 20 ppm, Auto Document Feeder 1200 x 1200 dpi Resolution, 60-163 gsm Paper, 150 Sheet Input Tray, 100 sheet Output Tray, 10,000 pages Monthly Duty Cycle A4, Legal, USB, Ethernet, 128 MB Memory, Wireless, HP Smart App, Print from & Scan to your Mobile Devices
(င) Printer (Canon LBP 2900) - 12 PPM Black & White Laser Printing A4, USB interface, 600 x 600 dpi

၂။ ဈေးပြိုင် အဆိုပြုလွှာပုံစံနှင့် တင်ဒါစည်းကမ်းများအား တင်ဒါတင်သွင်းမည့် ပုဂ္ဂိုလ်/သက်ဆိုင်ရာကုမ္ပဏီ/အဖွဲ့အစည်းကိုယ်တိုင်(သို့မဟုတ်) ၎င်းတို့၏ တရားဝင်ကိုယ်စားလှယ်အဖြစ် လွှဲအပ်ခြင်းခံရသူကသာ ဝယ်ယူခွင့်ရှိပါသည်။ တရားဝင်ဝယ်ယူထားသူများ၏မူရင်း အဆိုပြုလွှာပုံစံများကိုသာ လက်ခံပါမည်။

၃။ ဈေးပြိုင်အဆိုပြုလွှာတင်သွင်းသည့်ပုံစံများအား ပစ္စည်းတစ်မျိုးအတွက် တစ်စုံလျှင် ၁၀၀၀/-(ကျပ်တစ်သောင်းတိတိ)ဖြင့် "၁-၂-၂၀၂၃ ရက်နေ့မှစ၍ ၂၀-၂-၂၀၂၃ ရက်နေ့အထိ" ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ်(၂၂)တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။

၄။ ဈေးပြိုင်အဆိုပြုလွှာများကို ပြည်ထောင်စုရွေးကော်မရှင်ကော်မရှင်ရုံး၊ ရုံးအမှတ်(၂၂)ရှိ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဥက္ကဋ္ဌထံလိပ်မူ၍ "၂၀-၂-၂၀၂၃ ရက် ညနေ (၁၆:၀၀) နာရီ" နောက်ဆုံးထားပြီး လာရောက်တင်သွင်းရန်နှင့် သတ်မှတ်ကာလကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၅။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၀၄၂၃၄၊ ၀၆၇-၃၄၀၄၂၃၄ နှင့် ၀၆၇-၃၄၀၄၂၃၄ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ပြည်ထောင်စုရွေးကော်မရှင်

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် CC/8501 ၏ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကညန၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီရု(အရှေ့)ရွာ၊ စကားဝါ(၂)လမ်း၊ ကျေးရွာမြေအမျိုးအစား အကျယ်အဝန်းပေ (၂၀'x၆၀') (ဦးသာချိုနေအိမ်၏ လက်ယာဘက်ရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ နေအိမ်အပါအဝင်အကျိုးခံစားခွင့် အရပ်ရပ်တို့ကို ပိုင်ဆိုင်သူဟု အဆိုပြုသူ ဒေါ်အေးအေးတင် ၁/ဗဟန(နိုင်) ၀၄၄၉၂ မှ ကျေးရွာမြေဖြစ်ကြောင်း၊ အရှုပ်အရှင်းကင်းကြောင်း၊ ပြောဆိုဝန်ခံကတိပြု၍ ရောင်းချရန် ကမ်းလှမ်းလာရာ အပြီးအပိုင် ဝယ်ယူရန်အတွက် ကျွန်ုပ်က စရန်ငွေအချို့ကို ပေးချေထားပြီးဖြစ်ပါသည်။ ယင်းအရောင်းအဝယ်အား ကန့်ကွက်လိုသူများရှိပါက ဤကြေညာပါသည့်ရက်မှစ၍ (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ စာရွက်စာတမ်းများနှင့်တကွ လာရောက်ကန့်ကွက်နိုင်ပါကြောင်း နှင့် ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ဦးထွန်း (LL.B) အထက်တန်းရှေ့နေ (စဉ်-၅၃၇၄၇) အမှတ်-၅၄၆/(က) ဆုပြည့်ရတနာ(၃)လမ်း၊ ၅၆-ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဖုန်း-၀၉-၂၅၀၉၄၄၀

ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ရောဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ကတ္တရာပိပိခွဲများအား လေလံခေါ်ယူခြင်း လေလံအမှတ်စဉ်(၁/၂၀၂၂-၂၀၂၃)

လပွတ္တာခရိုင်၊ လမ်းဦးစီးဌာနလက်အောက်ရှိ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ပြင်စလူမြို့တို့မှ ဆောင်ရွက်ပြီးစီးခဲ့သော လမ်းလုပ်ငန်းများတွင် အသုံးပြုပြီးသည့် ကတ္တရာပိပိခွဲ ၄၄၁၉ လုံးအား (မြန်မာ့ကျပ်ငွေ) ဖြင့် လေလံတင်ရောင်းချလိုပါသည်။ လေလံတင်ရောင်းချမည့် ကတ္တရာပိပိခွဲ ၄၄၁၉ လုံး၏ အသေးစိတ်စာရင်းနှင့် လေလံစည်းကမ်းသတ်မှတ်ချက်များကို လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် လပွတ္တာခရိုင်၊ လမ်းဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတို့၏ ကြော်ငြာသင်ပုန်းတို့တွင် ၆-၂-၂၀၂၃ ရက်မှစတင်၍ ဖော်ပြထားမည့်ဖြစ်ပြီး အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်- လေလံလျှောက်လွှာစတင် - ၁၃-၂-၂၀၂၃ ရက်၊ (တနင်္လာနေ့) ရောင်းချမည့်ရက် လေလံလျှောက်လွှာအရောင်း - ၂၀-၂-၂၀၂၃ ရက်၊ ညနေ ၄:၃၀ နာရီ ပိတ်မည့်ရက်/အချိန် လေလံလက်ခံရေးနှင့် စိစစ်ရေးကော်မတီ လေလံလက်ခံရေးနှင့် စိစစ်ရေးကော်မတီ လေလံလက်ခံရေးနှင့် စိစစ်ရေးကော်မတီ လေလံလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၅)၊ မြေကွက်အမှတ်(၄၉)၊ အကျယ်အဝန်း(၄၀x၆၀)ပေအကျယ်ရှိ ဦးမြမင်း (KMYT. ၀၁၉၇၇၉)အမည်ပိုင် နှစ်(၆၀) မြေငှားဂရန်အမျိုးအစားမြေကွက်ကြီးအတွင်းမှ အကျယ်အဝန်း(၁၀x၆၀)ပေ(မြေရင်းခြမ်းရှိ အမှတ် ၄၉) မင်းရဲကျော်စွာ (၁၇)လမ်း၊ (၃)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ မြေကွက်နှင့် ယင်းမြေပေါ်တွင် ဆောက်လုပ်ထားသော နေအိမ်အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို အဆက်စတင်ချုပ်စာတမ်းများနှင့် ဝယ်ယူပိုင်ဆိုင်ကြောင်း၊ အရှုပ်အရှင်းကင်းကြောင်း၊ လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည်ဟု ဝန်ခံကတိပြုသဖြင့်ဖြစ်သော ခေါ်ချီချီစံနံ ၁/လသာ(နိုင်)၀၃၄၄၀၈၀ ရောင်းချရန်စကားကမ်း လှမ်းလာသည့်အပေါ် ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဦးစောတာမလာမိုး ၁၄/မအပ (နိုင်) ၂၀၇၃၅၉ မှ အပြီးအပိုင်ဝယ်ယူရန်အတွက် ရောင်းချသည့်တန်ဖိုး၏ တစ်စိတ်တစ်ဒေသကိုစရန်အဖြစ်ပေးချေပြီးဖြစ်ပါသည်။ အဆိုပါအရောင်းအဝယ်ကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုပါက ဤကြေညာပါသည့်ရက်မှစ၍ ၁၀ ရက်အတွင်း တိကျခိုင်လုံသော အထောက်အထားပိုင်ဆိုင်မှုစာရွက်စာတမ်းများနှင့်တကွ ကျွန်ုပ်ထံသို့ ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက အဆိုပါမြေကွက်အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ- ဦးအောင်နေမျိုး တရားလွှတ်တော်ရှေ့နေ(စဉ်-၁၇၉၅၅) အမှတ်(၇၀)၊ မယ်စီကုန်းလမ်း၊ (၇)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၉၅၂၁၁၁၈၀

ငြင်းချက်ထုတ်ရန် သမ္မန်စာ (တရားမကျင့်ထုံးဥပဒေအမိန့်-၅၊ နည်းဥပဒေ-၂၀)

ချမ်းအေးသာစံမြို့နယ်တရားရုံးတော် ၂၀၂၂ ခုနှစ်၊ တရားမကြီးမှုအမှတ်-၂၅ ဒေါ်ကျော့ကျော့ခိုင် နှင့် ဒေါ်သိန်းမော် တရားလို တရားပြိုင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၂ လမ်း၊ ၃၅x၃၆ လမ်းကြား၊ အောင်ချမ်းအေးရပ်ကွက်နေ တရားပြိုင် ဒေါ်သိန်းမော်(ယခုနေရပ်လိပ်စာမေး) သိစေရမည်။ သင့်အပေါ်၌ တရားလို ဒေါ်ကျော့ကျော့ခိုင်က အထည်ဖိုးငွေကျပ် ၆၀၀၀၀၀/- (ငွေကျပ်သိန်းခြောက်ဆယ်တိတိ)နှင့် နှစ်နှစ်ကြေးငွေကျပ် ၂၀၀၀၀၀/- (ငွေကျပ်သိန်းနှစ်ဆယ်တိတိ)၊ စုစုပေါင်း ငွေကျပ် ၈၀၀၀၀၀/- (ငွေကျပ် သိန်းရှစ်ဆယ်တိတိ)ရလိုမှု လျှောက်ထားစွဲဆိုချက်ရှိသည့်ဖြစ်၍ သင့်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်(၁၃ခု ခုနှစ် တပေါင်းလဆန်း ၁၀ ရက်)မှစ၍မတည့်မီ ၁၀ နာရီတွင် အထက်အမည်ပါသူ တရားလို၏အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းပြင် သင့်သိစေရမည့်မှာ အထက်က ဆိုခဲ့သည့်နေ့ရက်တွင် သင့်မလာရောက်ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုက ကြည့်ရှုရန်လို သည့်စာရွက်စာတမ်းများနှင့် သင့်က ထုချေတင်ပြအဖို့ပြုလိုသည့် စာရွက်စာတမ်း အစရှိသည်တို့ကို သင့်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ် ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင့်က ထုချေလွှာတင်သွင်းလိုလျှင် အမှုဆိုင်ခံလေးရက်က တင်သွင်းရမည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ဤရုံးတော်ဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ် ရေးထိုးထုတ်ပေးလိုက်သည်။ (ရီရီနိုင်) တွဲဖက်မြို့နယ်တရားသူကြီး ချမ်းအေးသာစံမြို့နယ်တရားရုံး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သက်တမ်းလွန်ရေယာဉ်(၆)စီးအား စာရင်းမှပယ်ဖျက်နိုင်ရေး အောက်ပါ Lot တွဲ(၂)တွဲဖြင့် စစ်တွေနှင့် ရန်ကုန်တို့တွင် အိတ်ဖွင့်တင်ဒါခန့်ခွဲဖြင့် ထုခွဲရောင်းချသွားမည်ဖြစ်ပါသည်-

- (က) Lot-1(စစ်တွေ) (၁) မြေတွဲ-၄ ရေယာဉ်(သံခွဲ)-အလျား(၂၂ ဒသမ ၇ မီတာ)၊ အနံ(၈ဒသမ ၂၆ မီတာ)၊ ရေစူး(၀ဒသမ ၉ မီတာ) (၂) မြေခဲ-၁၁ ရေယာဉ်(သံခွဲ)-အလျား(၃၇ ဒသမ ၆ မီတာ)၊ အနံ(၇ ဒသမ ၅ မီတာ)၊ ရေစူး(၁ ဒသမ ၁ မီတာ) (၃) မြေခဲ-၁၂ ရေယာဉ်(သံခွဲ)-အလျား(၃၇ ဒသမ ၆ မီတာ)၊ အနံ(၇ ဒသမ ၅ မီတာ)၊ ရေစူး(၁ ဒသမ ၁ မီတာ)
(ခ) Lot-2 (ရန်ကုန်) (၁) ငပလီရေယာဉ်(သံခွဲ)-အလျား(၆၆ ပေ ၆ လက်မ)၊ အနံ (၁၆ ပေ)၊ ရေစူး(၄ ပေ) (၂) သိမ်ဖြူ-၂ ရေယာဉ်(သံခွဲ)-အလျား(၆၀ ပေ)၊ အနံ (၂၀ ပေ)၊ ရေစူး(၃ ပေ) (၃) မြေခဲ-၁၇ ရေယာဉ်(သံခွဲ)-အလျား(၃၇ ဒသမ ၆ မီတာ)၊ အနံ (၇ ဒသမ ၅ မီတာ)၊ ရေစူး (၁ ဒသမ ၁ မီတာ)
၂။ စိတ်ပါဝင်စားသူများအနေဖြင့် Lot တွဲအလိုက် စစ်တွေနှင့် ရန်ကုန်တို့တွင် မျက်မြင်ကြည့်ရှုလေ့ရှိ အိတ်ဖွင့်တင်ဒါတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး တင်ဒါပုံစံနှင့်စည်းကမ်းချက်များအား အောက်ပါအတိုင်း ရောင်းချပေးမည်ဖြစ်ပါသည်- (က) တင်ဒါပုံစံနှင့် စည်းကမ်းချက်များ - ၁၀-၂-၂၀၂၃ ရက်မှ ၂၁-၂-၂၀၂၃ ရက်ထိ ရောင်းချပေးမည့်ရက်/အချိန် ၀၉:၃၀ မှ ၁၆:၃၀ နာရီအထိ (ရုံးချိန်အတွင်း)
(ခ) Lot-1 တင်ဒါပုံစံရောင်းချပေးမည့်နေရာ (၁) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းသိမ်းဌာန၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် (၂) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်နယ်ဆိပ်ကမ်းရုံး၊ ကမ်းနားလမ်း၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်
(ဂ) Lot-2 တင်ဒါပုံစံရောင်းချပေးမည့်နေရာ (၁) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းသိမ်းဌာန၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
(ဃ) တင်ဒါတင်သွင်းမည့်ရက်/အချိန် - ၂၃-၂-၂၀၂၃ ရက်(၁၃:၀၀)နာရီ
(င) တင်ဒါတင်သွင်းရမည့်နေရာ Lot-1 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်နယ်ဆိပ်ကမ်းရုံး၊ ကမ်းနားလမ်း၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ် အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ Lot-2 အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
၃။ သတ်မှတ်ချိန်ထက် နောက်ကျ၍ တင်ဒါပုံစံများ ဝယ်ယူခြင်း/တင်သွင်းခြင်းများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။
၄။ အသေးစိတ်သိလိုသောအချက်များအား ဖုန်း-၀၁-၆၆၁၀၂၃၀၊ ၀၄၃-၂၄၄၀၈၊ ၀၉-၅၁၁၇၁၀၀ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

နေပြည်တော်၊ ဖုန်းဘိုမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၁၂/ ချင်းတိုင်းအနောက်ရပ်၊ ဝတ္ထုဒီပရပ်ကွက်မှ မြေဧရိယာ ၀ ဒသမ ၁၀၀ ဧကရှိ ဦးတင်ဝင်း ၁/၂ရကန(နိုင်)၀၇၄၈၄၉ (၁)ဦးတင်မောင် အမည်ပိုင် နှစ်(၃၀)မြေငှားစာချုပ် မြေကွက်အမှတ်(ပ-၂၃၇၃၆)ကို နေပြည်တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် ၅၇၀၁/၂၀၂၁(၁၈-၁၁-၂၀၂၂)ဖြင့် မြေကွက်အမည်ပေါက်၏ အထူးကိုယ်စားလှယ်လွှဲစာရရှိထားသူ ဒေါ်နေမာဦး ၁၁/ဘသတ (နိုင်)၀၂၃၅၄ (၁)ဦးမောင်ကျော်နိုင်မှ ဒေါ်လီဒီယာဗန်ရှာနန်းကမ်း ၅/ကလတ(နိုင်)၁၈၈၈၃၈ နှင့် မှတ်ပုံတင်အရောင်းအဝယ် စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေစာစဉ်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများ အထောက်အထားပိုင်လုံစွာတင်ပြ၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာပါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့် အညီ မြေပုံ၊ မြေစာစဉ်ရေးကူးခွင့် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

Table with 3 columns: Vehicle Model, Year, Price. Includes Yamaha DT 125, Hoola Scoopyi 110, Apache 160 M/C, etc.

Table with 3 columns: Vehicle Model, Year, Price. Includes Kluger Acu 20 Station Wagon, Suzuki Smash 110, Ranger Pickup (4x4), etc.







လုပ်ငန်းအမှတ်တံဆိပ် အသိပေးကြေညာချက်



ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါ်အေးအေးအေး... အိမ်အမှတ်(၁-၉၀)နေ ဒေါ်အေးအေးအေး... အသိပေးကြေညာချက်အပေါ်ပါသည်။

မှတ်ပုံတင်အမှတ် 007/2023

အထက်ဖော်ပြပါ လုပ်ငန်းအမှတ်တံဆိပ်အမည်ကို လွိုင်ကော်မြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ဒေါ်အေးအေးအေး... မှတ်ပုံတင်သွင်းခဲ့ပြီးဖြစ်ပါသည်။

ယာဉ်အမှတ် 7G/7020 ၏ဖောင်းကြွန်ပတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွန်ပတ်ပြား ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကန်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကင်းတိုင်းဒေသကြီး၊ သန်လျင်မြို့၊ မေဓမ္မစင်ပြည်လမ်း၊ အမှတ်(၁၉)နေ ဦးမြင့်သန်း ၁/၂၀၀လန (နိုင်)၀၄၉၅၈၄ ၏ လွှဲအပ်ကြွေးကြမ်းချက်အရ ရန်ကင်းတိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကွင်း/အကွက်အမှတ်နှင့် အမည် (၆၇/၂/၂)၊ ကျောင်းကုန်းမြောက်၊ ဦးပိုင်အမှတ် (၂-၂၅၁)၊ မြေကွက်လိပ်စာ-ရန်ကင်းတိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှတ်(၁၉)၊ ဗိုလ်ချုပ်ကျေးရွာအုပ်စု၊ အေးသာယာရပ်ကွက်၊ လမ်း(၃၀)၊ အမှတ်(၂-၂၅၁) အကျယ်အဝန်း (၄၀၀x၆၀၀)မီတာ မြေကွက်ကို ဒေါ်တင်နွယ်သိန်းထံမှ အရပ်စာချုပ်အဆင့်ဆင့်ဖြင့် ခေါ်မေမျိုးနိုင် ၁၄/၈/၂၀၂၁(နိုင်)၀၄၉၅၈၄ သည် ဝယ်ယူပိုင်ဆိုင် လက်ဝယ်ထား ရှိပြီး ၎င်းမြေကွက်အား ကျွန်ုပ်၏မိတ်ဆွေက ဝယ်ယူရန် (၂-၂၅၁) ရက်တွင် ရောင်းချပေးခဲ့သော်လည်း အရပ်စာချုပ်အရ ဝယ်ယူရန် ပေးချေထားပြီးဖြစ်ပါ သည်။

အများသိစေရန်

ရန်ကင်းတိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂၄) ရပ်ကွက်၊ အောင်စေတီလမ်း၊ အမှတ်(၃၅၄)၊ ဧရိယာပေ (၄၀x၆၀)ရှိ ပါမစ်မြေတွင်းမှ တရားဝင် မခွဲစိတ်ရသေးသော (ပါမစ်မိတ္တူ ၃၅၆ နှင့် ကပ်လျက်) ဧရိယာပေ (၂၀x၆၀)ရှိမြေနှင့် ယင်းမြေပေါ်ရှိ အကျိုးခံစားခွင့် အားလုံးကို ဦးကျော်ကြီး ၉/ရမသ (နိုင်)၀၆၈၁၅၄ က ဝယ်ယူ၍ လက်ရောက်ရယူပိုင်ဆိုင်ပြီးကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကန်ကွက်နိုင်ပါကြောင်း

ရန်ကင်းတိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မြေတိုင်းရပ်ကွက် အမှတ် (၃၉/၀၇)၊ သမာဓိ(၂)လမ်း၊ မြေကွက်အမှတ်(၃၆၃)၊ မြေပေ အကျယ်(၄၀x၆၀)၊ စတုရန်းပေ ၂၄၀၀ ရှိ ဦးကျော်စံထံမှ ၁/ရကန(နိုင်)၀၅၃၈၆၆ အမည်ပေါက်နှစ်(၆၀)ဂရန့်အား အမည်ပေါက်ထံမှ ဝယ်ယူပိုင်ဆိုင်၍ အထူး ကိုယ်စားလှယ်လွှဲစာရရှိထားသူ ဒေါ်အေးအေးအေးအောင် ၁/၂/၂၀၂၁(နိုင်)၀၆၆၄၄၄ က ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသဖြင့် ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဦးသန်းနိုင် ၁/၂/၂၀၂၁(နိုင်)၀၅၃၈၆၆ မှ အပြီးအပိုင်ဝယ်ယူရန် စရန်ငွေပေးချေ ထား ပြီးဖြစ်ပါသည်။

ကန်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၄ ရက်အတွင်း ခိုင်မာသောအထောက်အထားမှရင်းများနှင့်တကွ ကျွန်ုပ်ထံ လာရောက် ကန်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

အစုရှယ်ယာလျှော့ချခြင်း

ကွန်တော်များ WEBSATMEDIA MYANMAR COMPANY LIMITED ၏ (၃၀-၁-၂၀၂၃) ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ အစုရှယ်ယာ ထည့်ဝင် ငွေပမာဏအား USD 102,550/- မှ USD 40,000 သို့ လျှော့ချရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြောင်း အသိပေးအပ်ပါသည်။

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 2P/4304 ၏ဖောင်းကြွန်ပတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွန်ပတ်ပြား ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကန်ကွက်နိုင်ပါကြောင်း

မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၄၁(က) စုံခေါင်းကော်ပတ်တောကွင်း၊ ဦးပိုင်အမှတ်(၁၃၇+၁၄၀+၁၄၁)၊ စုစုပေါင်း မြေဧရိယာ ၃၁၁၈ ၄၂၂ ဧကရှိ မြေကွက်အား တိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉-၁၂-၂၀၂၀ ရက်စွဲပါစာအမှတ် ၅၄၀/၅-၄/၀၁၀၁ အရ ဦးရှမ်းဝင်း(ခ)ဦးရှမ်းသိမ်းအား လ/န(၃၉)အမိန့်ခွင့်ပြုချထားပေးခဲ့ပြီး ဦးရှမ်းဝင်း (ခ) ဦးရှမ်းသိမ်းထံမှ အရောင်းအဝယ်စာချုပ်အမှတ်(၁၇၉/၂၀၁၃)ဖြင့် ဦးစော်မျိုးထွန်းမှ ဝယ်ယူပိုင်ဆိုင်ခဲ့ပါသည်။

အများသိစေရန်နှင့် ကန်ကွက်နိုင်ကြောင်း ကြေညာခြင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ ကျောက်တော်ရပ်ကွက်၊ အကွက်အမှတ်(၁-၁)၊ ကျောက်တော်အကွက်၊ ဦးပိုင်အမှတ်(၆၅)၊ ဧရိယာ (၀၃၁၈ ၀၉၁)ဧကရှိ ဘိုးဘဝိုင်မြေအား သက်ဆိုင်ရာဦးစီးဌာန မှတ်တမ်းတွင် ဦးစိန်လှထွန်း အမည်ပေါက်လျက်ရှိပါသည်။

ကန်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပုဒ္ဒမာလမ်း၊ ကွင်း အမှတ်(၃၃)၊ ကွင်းအမည် ကြာအင်းရွာ၊ ဦးပိုင်အမှတ်-၆၀/၁၊ မြေချနံရံဧရိယာ (၃၂၈၀x၅၅၅)ပေကျယ် မြေကွက်နှင့် ယင်းမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသည့် တစ်ထပ်သစ်သား အိမ်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့အားလုံးကို ဦးအောင်ကြည် အမည်ပေါက် ပိုင်ဆိုင်သည့် မြေနှင့်အဆောက်အအုံအား အပေါင်းအနှံ အရပ်အရင်းကင်းရှင်း၍ တရားဝင်လွှဲပြောင်း ရောင်းချပိုင်ခွင့် ရှိကြောင်း ဝန်ခံပြောဆိုလာသောကြောင့် ကျွန်ုပ်၏မိတ်ဆွေ ဒေါ်စုသိရီထွန်း ၃/၁၁/၂၀၂၁(နိုင်)၀၅၃၈၆၆ သည် အပြီးအပိုင်ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီး ဖြစ်ပါသဖြင့် ကန်ကွက်လိုသူများသည် ဤကြေညာပါသည့် ရက်မှစ၍ ခုနစ်ရက်အတွင်း ခိုင်လုံသော ပိုင်ဆိုင်မှုစာရွက်စာတမ်း(မူရင်း) အထောက်အထားများနှင့်တကွ ကျွန်ုပ်ထံသို့ လာရောက်ကန်ကွက်နိုင်ပါသည်။

ကန်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ အကွက်အမှတ် (ဟော်လေးလုံး ကွက်သစ်)၊ ဦးပိုင်အမှတ်(၇၁)၊ ဧရိယာ ၀ ၃၁၈ ၁၄၇ ဧက၊ အမှုတွဲ အမှတ် ၆၂၇-၅/၂၀၁၅-၂၀၁၆ (အေ) ဖြင့် ဦးမောင်မောင်ဝင်းမှ ပိုင်ဆိုင်သော မြေကွက်အား ၎င်း၏ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူ ဦးခိုင်မောင်တင် ၁၃/လရန(နိုင်)၀၁၉၉၂၅ မှ ရောင်း/ဝယ် စာချုပ်(၅၈၄/၂၀၂၂)ဖြင့် ဒေါ်အေးအေးအောင် ၁၃/လရန(နိုင်)၀၁၉၉၇၈ ထံသို့ ရောင်းချပေးပြီးဖြစ်၍ အမည် ပြောင်း လျှောက်ထားလာမှုအပေါ် ကန်ကွက်လိုသူများရှိပါက ရက်ပေါင်း (၂၀)အတွင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ အထောက်အထား ခိုင်လုံစွာဖြင့် လာရောက် ကန်ကွက်နိုင်ပါကြောင်း အများသိ စေ ရန် ကြော်ငြာအပ်ပါသည်။

ကန်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ အကွက်အမှတ် (နမ့်ခိုက်တိုးချ)၊ ဦးပိုင်အမှတ်(၁၉၅၁)၊ ဧရိယာ ၀ ၃၁၈ ၀၉၆ ဧက၊ အမှုတွဲအမှတ် ၁၇-၅/၀၉၇-၁၉၉၈(စီ)ဖြင့် တံသား ကျော်သန်းမှ ပိုင်ဆိုင်သောမြေကွက် အား ၎င်း၏ကိုယ်စားလှယ်လွှဲအပ် ခြင်းခံရသူ ဦးကျော်မျိုးလှိုင် ၉/လဝန (နိုင်)၁၂၀၂၀၃ မှ ရောင်း/ဝယ်စာချုပ် (၅၆၈/၂၀၂၂)ဖြင့် ဒေါ်စန်းစန်းမော် ၇/အမန(နိုင်) ၀၅၉၄၅၈၀၀၀ သို့ ရောင်းချပေးပြီးဖြစ်၍ အမည်ပြောင်း ထပ်မံ အသစ်လျှောက်ထားလာမှု အပေါ် ကန်ကွက်လိုသူများရှိပါက ရက်ပေါင်း(၂၀)အတွင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အထောက်အထား ခိုင်လုံစွာဖြင့် လာရောက်ကန်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြော်ငြာအပ်ပါသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ အောင်မင်္ဂလာရုံတော်ကြီးအား ငှားရမ်းမည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီတော်ပိုင် အောင်မင်္ဂလာရုံတော်ကြီးမှာ စေတီတော်ကြီး၏ တောင်ဘက် ညောင်ဦးနှင့် ပုဂံမြို့ဟောင်းသွားကားလမ်းမပေါ်တွင် တည်ရှိပါသည်။

ငှားရမ်းလိုသူများအနေဖြင့် လျှောက်လွှာပုံစံကို ၂၀-၂-၂၀၂၃ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးသို့ လျှောက်ထားကြပါရန်နှင့် လေလံယှဉ်ပြိုင်ဆွယ်မည့်အချိန်တွင် စားပွဲတင်စပေါ်ငွေကွပ်သိန်း ၁၀၀ တင်သွင်းရမည်ဖြစ်ပါသည်။

ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ညောင်ဦးမြို့ ဖုန်း-၀၉-၂၀၄၄၅၄၈၊ ၀၆၁-၂၄၆၀၅၂

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ခရေတည်းခိုခန်းအား ငှားရမ်းမည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီတော်ပိုင် ခရေ တည်းခိုခန်းမှာ စေတီတော်ကြီး၏အနီးတွင် တည်ရှိပါသည်။ ခရေတည်းခိုခန်းမှာ ပြည်တွင်းဧည့်သည်များ တည်းခိုရန်ဖြစ်ပါသည်။

ငှားရမ်းလိုသူများအနေဖြင့် လျှောက်လွှာပုံစံကို ၂၀-၂-၂၀၂၃ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးသို့ လျှောက်ထားကြပါရန်နှင့် လေလံယှဉ်ပြိုင်ဆွယ်မည့်အချိန်တွင် စားပွဲတင် စပေါ်ငွေကွပ်သိန်း ၅၀ တင်သွင်းရမည်ဖြစ်ပါသည်။

ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ညောင်ဦးမြို့ ဖုန်း-၀၉-၂၀၄၄၅၄၈၊ ၀၆၁-၂၄၆၀၅၂

ကန်ကွက်နိုင်ကြောင်း ကြော်ငြာ

Table with 6 columns: စဉ်, ရုံ, ဆိုင်, မူလအမည်ပေါက်, မှတ်ပုံတင်အမှတ်, လျှောက်ထားသူအမည်, မှတ်ပုံတင်အမှတ်

ဈေးများနှင့် ကုန်စည်ပွဲများဌာန ရန်ကင်းမြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးတာဝန်ခံ ရွှေပိတောက်ငါးဈေး ဖုန်း-၀၉-၄၂၀၀၇၇၆၉၆

ကန်ကွက်နိုင်ပါကြောင်း ကြော်ငြာ

ရန်ကင်းတိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ သံတံတားလမ်း၊ အမှတ် ၃၆၊ ၇ လွှာ(ခေါင်းရင်းခြမ်း) တိုက်ခန်းကို ဆက်စပ်စာချုပ်များဖြင့် ဝယ်ယူပိုင်ဆိုင်လက်ရှိထားနေထိုင်လျက် လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည်ဟု ဝန်ခံသူ ဦးညိုညိုအောင် ၇/၄ပတ(နိုင်)၀၄၁၀၂၃ ထံမှ ကျွန်ုပ်တို့မိတ်ဆွေဖြစ်သူက ဝယ်ယူရန်အတွက် ရောင်းချပေးငွေ၏ တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ပေးချေခဲ့ပြီးဖြစ်ပါသည်။

ကန်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၄ ရက်အတွင်း လာရောက် တင်ပြကန်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန်ကွက်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကန်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဇွဲကပင်(၁)ကုန်း၊ အိမ်ပတ်လမ်း၊ ကွင်းအမှတ်(၁၁၈၀)၊ ကွင်းအမည်-ကြာအင်းတောင်၊ ဦးပိုင်အမှတ် N/၁၁၇၊ ခွဲထွက်(G3)၊ ဒေါ်အေးအေးအေးအောင်အမည်ပေါက် မြေချနံရံဧရိယာ (၂၄ ၀၈ ၅၉ပေ) ဧကရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသည့် တစ်ထပ် သစ်သားအိမ်အပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်အားလုံးကို ဦးလှိုင်ဦးနှင့် ဦးနိုင်ဝင်းတို့နှစ်ဦးပိုင်ဆိုင်သည့် မြေနှင့် အဆောက်အအုံအား အပေါင်းအနှံအရပ်ရင်း ကင်းရှင်း၍ တရားဝင်လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုလာသောကြောင့် ကျွန်ုပ်၏မိတ်ဆွေ ဒေါ်စုသိရီထွန်း ၃/၁၁/၂၀၂၁(နိုင်)၀၅၃၈၆၆ သည် အပြီးအပိုင် ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသဖြင့် ကန်ကွက်လိုသူများသည် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ခိုင်လုံသော ပိုင်ဆိုင်မှုစာရွက်စာတမ်း(မူရင်း) အထောက်အထားများနှင့်တကွ ကျွန်ုပ်ထံသို့ လာရောက်ကန်ကွက်နိုင်ပါသည်။



### ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးကျော်စိုးရှိန် အသက်(၅၉)နှစ်

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ ရတနာလမ်း၊ အမှတ်(၃၃၈)နေ (ဦးရှိန်ကြည်-ဒေါ်ကျော်ကြည်)တို့၏ ချစ်လှစွာသောသားကြီး၊ ဒေါ်ဆွေဆွေအေး၏ မောင်၊ ဒေါ်နီနီရှိန်-ဦးကျော်သိန်းလွင်၊ (ဦးကျော်မင်းရှိန်)၊ ဒေါ်မြတ်မြတ်ရှိန်-ဦးမင်းသန့် တို့၏ အစ်ကိုကြီး၊ တူ/တမ(၁၀)ယောက်၏ ဦးလေး၊ မြေးသုံးယောက်တို့၏အဘိုးသည် မြတ်မြို့၊ ၄-၂-၂၀၂၃ရက် (စနေနေ့) ည ၇:၃၀နာရီတွင် ဒက္ခိဏဒီပိဆေးရုံ၌ ကွယ်လွန် သွားပါသဖြင့် ၆-၂-၂၀၂၃ရက် (တနင်္လာနေ့) မွန်းတည့် ၁၂နာရီတွင် ခယူပင်ကျောင်း အေးငြိမ်းရာနာရေးအဆောင်မှ ကလွင်သုသာန်သို့ ပို့ဆောင်ပါမည်။

ကျန်ရစ်သူမိသားစု

### ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၃၅)၊ ဖိုးရာဇာလမ်း၊ မြေကွက်အမှတ်(၇၄)၊ အကျယ်အဝန်း (၄၃'x၆၀') (၂၅၈၀)စတုရန်းပေ(၀.၃၁၁၀၅၉)ဧကရှိ ဦးစန်းဝင်း(ISN-၁၄၉၆၁၆) အမည်ပေါက်သည် နှစ်(၆၀)ဂရန်မြေကွက်နှင့်ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်ကို ရန်ကုန်မြို့စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် ၁၆၅၅၇(၁၂-၉-၂၀၂၂) ရရှိထားပြီး လက်ဝယ်ပိုင်ဆိုင်ထားသူ ဦးသက်ဝင်းဆွေ ၁/မရက(နိုင်) ၀၀၀၉၀၇က အပေါင်အနှံအရွပ်အရင်း ကင်းရှင်း၍ တရားဝင်လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုလာသောကြောင့် ကျွန်ုပ်၏မိတ်ဆွေမှ အပြီးအပိုင်ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများသည် ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၄ရက်အတွင်း ခိုင်လုံသော ပိုင်ဆိုင်မှုစာရွက်စာတမ်း(မူရင်း) အထောက်အထား များနှင့်တကွ ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ကာလအတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေ ရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်ဌေးဌေးဝင်း(LL.B,D.I.L,WIPO(Switzerland)) ၊ တရားလွှတ်တော်ရှေ့နေ(စဉ်-၁၃၃၁၆) အမှတ်(၂၇)၊ နံပြောလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၅၀၃၇၅၅၈၊ ၀၉-၇၈၅၀၃၇၅၅၈

### အများသိစေရန်အသိပေးကြေညာခြင်း

နေပြည်တော်၊ ဥက္ကလာပမြို့နယ်၊ စဝန်သိဒ္ဓိရပ်ကွက်၊ ကသာ(၁)လမ်း၊ မြေတိုင်းရပ်ကွက်အမှတ်(၁/ဥက္ကလာပမြောက် ရပ်)၊ မြေကွက်အမှတ်(၉-၆၀၀၈)၊ ဧရိယာ(၀.၃၁၁၀၅၉)ဧက အကျယ်အဝန်းရှိ နှစ်(၃၀)မြေငှားဂရန်မြေကွက်နှင့် ယင်းမြေ ကွက်ပေါ်ရှိ တစ်ထပ်တိုက်အပါအဝင် ယင်းတို့မှရရှိလာမည့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ဒေါ်ခင်မာလှိုင် (ဘ) ဦးညွန့်ဆောင် ၉/အမ(နိုင်)၀၀၂၇၃၁က တရားဝင်လက်ရောက်ဝယ်ယူပိုင်ဆိုင်ထားပြီး ရောင်းချရန်ကမ်းလှမ်းထားသော ကြောင့် ကျွန်ုပ်၏မိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန်အတွက် ရောင်းကြေးငွေတစ်စိတ်တစ်ပိုင်းကို စရန်ငွေအဖြစ် ပေးချေထား ပြီးဖြစ်ပါသဖြင့် အထက်ဖော်ပြပါ မြေကွက်နှင့်ပတ်သက်သည့်ပိုင်ဆိုင်ခွင့်ရှိသူအနေဖြင့် အရောင်းအဝယ်ကို ကန့်ကွက် လိုပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၄ရက်အတွင်း ခိုင်လုံသောပိုင်ဆိုင်မှု အထောက်အထား(မူရင်း)စာရွက်စာတမ်း များနှင့်တကွ ကျွန်ုပ်ထံသို့ ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိပါက ဥပဒေနှင့်အညီ အရောင်း အဝယ်ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

ဒေါ်အေးမြသန္တာ ၁/ကမ(တ)၊(နိုင်)၀၅၉၅၆၀၏လွှဲအပ်ညွှန်ကြားချက်အရ- ဦးမျိုးညွန့်(LL.B) အထက်တန်းရှေ့နေ(စဉ်-၃၉၉၇၃) အမှတ်(၅/၉-၁)ကျော်ညီနောင်ရပ်ကွက်၊ ပျဉ်းမနားမြို့၊ နေပြည်တော်၊ ဖုန်း-၀၉-၄၀၀၀၉၆၅၆၃၊ ၀၉-၄၂၅၅၅၅၉၉၈

### ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၆၂)ကံဘွဲ့၊ မြေကွက်အမှတ်(၇/က+၇/ခ)၊ ဧရိယာ(၁.၃၁၁၀၅၉)ဧက အကျယ်အဝန်းရှိ၊ အမှတ်(၁၉)၊ ကန့်ရိပ်သာလမ်း၊ (၁၀) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ဟု ခေါ်တွင်သည့် မြေပိုင်မြေ လ/န -၃(ခ)မြေကွက်နှင့်ပတ်သက်၍ (၁၂-၁-၂၀၂၃)ရက်ထုတ် ကြေးမုံသတင်းစာပါအများသိစေရန် ကြေညာချက်ကိုပြန်လည်ရှင်းလင်းကန့်ကွက်ခြင်း

၁။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၆၂)ကံဘွဲ့၊ မြေကွက်အမှတ် (၇/က+၇/ခ)၊ ဧရိယာ (၁.၃၁၁၀၅၉)ဧက အကျယ်အဝန်းရှိ၊ အမှတ်(၁၉)၊ ကန့်ရိပ်သာလမ်း၊ (၁၀) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် မြို့ဟုခေါ်တွင်သည့် မြေပိုင်မြေ လ/န-၃(ခ) မြေကွက်နှင့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို အမည်ပေါက်သူ ဦးမောင်မောင်၊ ဒေါ်ခင်ဝါဝါ(ခ)မတူး၊ ဒေါ်မိမိစိန်(ခ)မဖြူဖြူ၊ ဦးကိုကိုလေး(ကွယ်လွန်)တို့ (၄)ဦးမှ ၁၉၈၅ ခုနှစ် ကတည်းက ပိုင်ဆိုင်ခဲ့သော မြေကွက်ဖြစ်ပါသည်။

၂။ အထက်ဖော်ပြပါ(၄)ဦးမှလွှဲအပ်ပိုင်ပိုင်ဆိုင်သည့်မြေ၏ လေးပုံတစ်ပုံကို ပိုင်ဆိုင်ထားသူ ဦးကိုကိုလေးက (၅-၅-၁၉၉၀)ရက်တွင် ပူးတွဲပိုင်ဆိုင်သူ ဦးမောင်မောင်သို့ ရောင်းချခဲ့ပါသည်။ အရောင်းအဝယ်စာချုပ်တွင် ရောင်းချသူ ဦးကိုကိုလေးနှင့် ဝယ်ယူသူ ဦးမောင်မောင်တို့က နှစ်ဖက်အသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ထိုစဉ်က ဦးကိုကိုလေးတွင် ဇနီးဒေါက်တာဒေါ်ရင်ရင်မေ တစ်ဦးတည်းသာ ရှိပါသည်။

၃။ ထို့ကြောင့်ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၆၂)ကံဘွဲ့၊ မြေကွက်အမှတ်(၇/က+၇/ ခ)၊ ဧရိယာ(၁.၃၁၁၀၅၉)ဧက မြေကွက်မှာ(၅-၅-၁၉၉၀)ရက်နှင့် နောက်ပိုင်းမှ စပြီးအဆိုပါမြေကွက်တွင် ဦးကို ကိုလေး(ကွယ်လွန်)၏ ပိုင်ဆိုင်မှုအစုအဝေးဖြစ်ပေါ်ခဲ့ပါသည်။

၄။ သို့ဖြစ်၍ အထက်ဖော်ပြပါ မြေကွက်နှင့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ဦးမောင်မောင်၊ ဒေါ်ခင်ဝါဝါ(ခ) မတူး၊ ဒေါ်မိမိစိန်(ခ)မဖြူဖြူတို့ ပူးတွဲပိုင်ဆိုင်သူ (၃)ဦး၏ သဘောတူညီ ချက်ဖြင့် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဝေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း၊ လျှို့ဝှက်ခြင်း၊ အာမခံတင်သွင်းခြင်းအပါအဝင် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း တို့ကို ပြုလုပ်ခွင့်ရှိကြောင်း သက်ဆိုင်ရာ ရုံးဌာနများတွင် မြေပုံ၊ မြေရာဇဝင် ကူးယူလျှောက်ထားခွင့်ရှိကြောင်း မြေကွက်အမည်ပြောင်းလျှောက်ထားခွင့်ရှိကြောင်း ဒေါ်မြင့်မြင့်ရွှေနှင့်အများသိရှိစေရန် ပြန်လည်ရှင်းလင်း ကန့်ကွက်ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်တင်တင်ညို(LL.B) ဓနဖြူဦးသန်းဆွေ(LL.B,LL.M(Q)H.G.P,ADVOCATE တရားလွှတ်တော်ရှေ့နေ(စဉ်-၁၄၃၃၇၂) ဒေါ်သွယ်သွယ်ထွေး(LL.B,D.B.L) ကုမ္ပဏီရှေ့နေကြီး၊ ဘဏ်ရှေ့နေကြီး(ဥပဒေကျမ်းပြု) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၄၃၃၇၃) ဒေါ်အေးငြိမ်းသူ(LL.B) ဒေါ်နန့်အိဆုမွန်(LL.B) ဒေါ်ညိုညိုထွေး(LL.B,D.B.L) ဒေါ်အေးအေးအေးအေး(စဉ်-၅၃၃၃၉) အထက်တန်းရှေ့နေ(စဉ်-၄၉၄၀၁) ရုံး-တိုက်(၉/၁၁)၊ အခန်း(၁၀၃၃/E)၊ ပ-ထပ်၊ (၃၆)လမ်းတို၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၄၄၂၉၈၄၄၄၉၊ ၀၉-၇၉၉၇၀၀၃၉

### ဟင်္သာတအသင်း ကိုထက်ဝေဖြိုး(ခ)ကိုဖိုးထက် ငွေစန္ဒာဆေးဆိုင်(ဟင်္သာတမြို့) အသက်(၄၁)နှစ်

ဟင်္သာတမြို့နေ ဦးလှသက်ဖိုး-ဒေါ်ကြည်ကြည်မြင့်(ငွေစန္ဒာ ဆေးဆိုင်)တို့၏သားကြီး၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင် ရပ်ကွက်၊ အမှတ်(၁၀၈)၊ ရွှေစေတီလမ်းနေ ဟင်္သာတအသင်း၊ သံဃာဒါနဆွမ်းလောင်းအဖွဲ့ချုပ် ဦးဝင်းတင်-ဒေါ်သီတာတို့၏ သားသမက်၊ မဂ္ဂဝါဝင်း(ငွေစန္ဒာဆေးဆိုင်)၏ခင်ပွန်း၊ ကိုထက်ဝေ ဖြိုး(ခ)ကိုဖိုးထက်သည် ၄-၂-၂၀၂၃ရက် နံနက် ၇ နာရီတွင် ရွှေစေတီလမ်းနေအိမ်၌ ကွယ်လွန်သွား ပါသဖြင့် ၆-၂-၂၀၂၃ရက် မွန်းလွဲ ၂နာရီတွင် မီးသင်္ဂြိုဟ်စက်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ပါ ကြောင်း အသင်းသူ အသင်းသားများသို့ အသိပေးအကြောင်း ကြားအပ်ပါသည်။

အမှုဆောင်အဖွဲ့၊ ဟင်္သာတအသင်း၊ ရန်ကုန်

### အထူးဝမ်းနည်းကြေကွဲခြင်း ဒေါ်သိန်းကြည်(ခ)တန်စောအင်း အသက်(၉၁)နှစ်

ရန်ကုန်မြို့နေ ဦးအောင်လှိုင်(ခ)ကိုပေါက် - ပါမောက္ခ ဒေါက်တာ သင်းသင်းနွဲ့ (ပါမောက္ခ/ဌာနမှူး၊ ဆေးပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)၏ ကျေးဇူးရှင်မွေးသမိခင် ဖြစ်သူ ဒေါ်သိန်းကြည်(ခ)တန်စောအင်း အသက်(၉၁)နှစ် သည် ၃-၂-၂၀၂၃ရက် (သောကြာနေ့) ညနေ ၄ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစု နှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။ ဆေးပညာဌာန၊ ဆေးတက္ကသိုလ်(၁)(ရန်ကုန်) ဆေးကုသဆောင်၊ အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ရန်ကုန်

အမည်မှန် ဦးတင်ကိုကို ၁၄/ကပန (နိုင်) ၁၂၂၆၆၀ ၏ သား မောင်ဇေယျာမြင့်မြတ် ၏ အမည်မှန်မှာ မောင်ဇေယျာ လင်းထွဋ် ဖြစ်ပါကြောင်း။

အမည်ပြောင်း ဦးတင်ကိုကို ၁၄/ကပန (နိုင်) ၁၂၂၆၆၀ ၏ သား ကလေးမြို့၊ အထက(၂) Grade-2(B)မှ မောင်လင်းကို ဘုန်းပြည့် အား မောင်လင်း ကိုကိုအောင် ဟု ပြောင်းလဲ ခေါ်ဆိုပါရန်။

အမည်ပြောင်း ဦးကျော်ဇင်အေး၏ သမီး သထုံမြို့၊ အမက(မူလုန်) ဘုရားကြီးတောင်ဘက် Grade-4 မှ မထက်မြတ်နိုးအား မဂျူး ဂျူးကျော်ဇင် ဟုပြောင်းလဲခေါ် ဆိုပါရန်။

အမည်ပြောင်း ဦးဝေဖြိုးမောင်၏ သား ဧရာဝတီတိုင်းဒေသကြီး၊ မအူ ပင်မြို့၊ အမက(၁)စံပြကျောင်း Grade-1မှ မောင်စွမ်းပြည့် အောင်အား မောင်စွမ်းလင်း အောင် ဟု ပြောင်းလဲခေါ်ဆိုပါ ရန်။

### ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ဒက္ခိဏသီရိမြို့၊ ဒက္ခိဏသီရိရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၀/ ဒက္ခိဏသီရိအနောက်ရပ်)၊ ပေ(၈၀ x ၈၀)၊ မြေကွက်အမှတ်(ဒ-၃၂၇၅)ရှိ ဒေါ်ရင် ရင်မေ(ဘ)ဦးပေါ်အိုက် ၁/မညန(နိုင်)၀၀၈၁၂၂၉ အမည်ပေါက်ပါမစ်မြေကွက်အား ဒေါ်ရင်ရင်မေထံမှ ရန်ကုန်မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထွေထွေ ကိုယ်စားလှယ်လွှဲစာအမှတ်(၁၄၉၃/၂၀၂၃)၊ (၂၄-၁-၂၀၂၃)ရရှိထားသူ ဦးသန်း စိုး(ဘ)ဦးအောင်ဆန်းဦး ၉/ပမန(နိုင်) ၁၂၂၉၉၇အား မြေကွက်အမှတ်(ယယ)၊ ချထားပေးသည့်လက်မှတ်မူရင်း၊ ရပ်ကွက်ထောက်ခံချက်မူရင်း၊ ရဲစခန်းထောက်ခံ ချက်မူရင်းများတင်ပြ၍ မြေပေးမိန့်လျှောက်ထားလာရာ ကန့်ကွက်လိုသူများ အနေဖြင့် တရားဝင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများ၊ အထောက်အထား ခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင် ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ ဦးသန်းစိုး(ဘ) ဦးအောင်ဆန်းဦး ၉/ပမန(နိုင်) ၁၂၂၉၉၇အား ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ

### ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်(၃)၊ မြေကွက်အမှတ်(၂၃/က)၊ ကွယ်လွန်သူ ဦးကြည်၊ ဒေါ်ခင်မေ အမည်ပေါက် မြေကွက်နှင့်အိမ်ကို ကျန်ရစ်သူသားသမီးများထံမှ ဝယ်ယူ ရန် ကျွန်ုပ်၏မိတ်ဆွေ ဦးနဝရတ်က စရန်ငွေပေးချေထားပြီး ဖြစ်ပါသည်။ ယင်းမြေကွက်နှင့်ပတ်သက်၍ အကျိုးသက်ဆိုင်ခံစားခွင့်ရှိသူမည်သူမဆို ခိုင်လုံသောအထောက်အထားဖြင့် ယနေ့မှစ၍ ခုနစ်ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ကြောင်းကြော်ငြာအပ်ပါသည်။ ခိုင်လုံမှုမရှိသော အထောက် အထားများကို လက်ခံမည်မဟုတ်ကြောင်းနှင့် ကန့်ကွက်သူမရှိပါက အရောင်းအဝယ်ဆက်လက်လုပ်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ဦးနဝရတ်၏လွှဲအပ်ညွှန်ကြားချက်အရ- ဦးမြင့်အောင် B.A,DIP(RUSSIAN) HIGHER GRADE PLEADER(3951) အမှတ်၅၈/၆၀၊ ပထမထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ရန်ကုန်၊ ဖုန်း-၀၉-၄၄၃၀၄၄၅၆၄၊ ၀၉-၉၆၄၀၄၄၅၆၄၊ ၀၉-၇၉၅၆၄၄၅၆၄

### ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက်၊ လမ်း(၄၀)အထက်၊ အမှတ်(၂၇၁/၂၇၃)၊ သုံးလွှာ/ယာဘက်အခန်းကို အရောင်းအဝယ်ပြုလုပ်ရန် ကျွန်ုပ်၏မိတ်ဆွေ ဦးထွန်းဇေယျမှ စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။ ယင်းတိုက်ခန်းနှင့်ပတ်သက်၍ အကျိုးသက် ဆိုင်ခံစားခွင့်ရှိသူမည်သူမဆို ခိုင်လုံသောအထောက်အထားဖြင့် ယနေ့မှ စ၍ ခုနစ်ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်း ကြော်ငြာအပ်ပါ သည်။ ခိုင်လုံမှုမရှိသော အထောက်အထားများကို လက်ခံမည်မဟုတ် ကြောင်းနှင့် ကန့်ကွက်သူမရှိပါက အရောင်းအဝယ်ဆက်လက်လုပ်သွား မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ဦးထွန်းဇေယျ၏လွှဲအပ်ညွှန်ကြားချက်အရ- ဦးမြင့်အောင် B.A,DIP(RUSSIAN) HIGHER GRADE PLEADER(3951) အမှတ်၅၈/၆၀၊ ပထမထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ရန်ကုန်၊ ဖုန်း-၀၉-၄၄၃၀၄၄၅၆၄၊ ၀၉-၉၆၄၀၄၄၅၆၄၊ ၀၉-၇၉၅၆၄၄၅၆၄

### အထူးဝမ်းနည်းကြေကွဲခြင်း ဒေါ်သိန်းကြည်(ခ)တန်စောအင်း အသက်(၉၁)နှစ်

ရန်ကုန်မြို့နေ ဦးအောင်လှိုင်(ခ)ကိုပေါက်-ပါမောက္ခ ဒေါက်တာ သင်းသင်းနွဲ့ (ပါမောက္ခ/ဌာနမှူး၊ ဆေးပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)၏ ကျေးဇူးရှင်မွေးသမိခင် ဖြစ်သူ ဒေါ်သိန်းကြည်(ခ)တန်စောအင်း အသက်(၉၁)နှစ် သည် ၃-၂-၂၀၂၃ရက် (သောကြာနေ့) ညနေ ၄ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစု နှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲ ရပါသည်။ ခွဲစိတ်ကုသဆောင်၊ ဆေးတက္ကသိုလ်(၁)(ရန်ကုန်) ခွဲစိတ်ကုသဆောင်၊ အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ရန်ကုန်

### ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၅)ရပ်ကွက်၊ ငရွှေလမ်း၊ မြေကွက် အမှတ်(၉၁၇)ဟုခေါ်တွင်သော မြေအလျားXအနံ(၄၀ x ၆၀)ပေထံမှ တရားဝင်မခွဲစိတ်ရသေးသော မြေအလျားXအနံ(၂၀x၆၀)ပေရှိ မြေ ကွက်နှင့် နှစ်ထပ်တိုက်နေအိမ်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ် အား မြို့ရွာနှင့်အိမ်ဖွဲ့ပြီးရေးစီစဉ်ဌာန၏ မြို့မြေစာရင်းတွင် နှစ်(၆၀)မြေငှားဂရန် အမည်ပေါက်ပိုင်ဆိုင်သူ ဦးအေးထွန်း (HGU-025288)ထံမှ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်အမှတ်(၄၄၁၅/၂၀၂၂) ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူ ဒေါ်ချစ်နန်းဖြူ ၁/ဒဂုံ(နိုင်) ၀၀၆၁၀၄ ထံမှ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဒေါ်သုစာ ၁/ဥက္ကလာပ(နိုင်) ၀၀၂၆၅၅၇ က အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေ ထားပြီးဖြစ်ပါသည်။ ဖော်ပြပါပစ္စည်းစပ်လျဉ်း၍ ကန့်ကွက်လိုသူများ ရှိပါက ကျွန်ုပ်ထံသို့ တီကျခိုင်လုံသော တရားဝင်စာချုပ်စာတမ်း မူရင်းများနှင့်တကွ ယခုကြော်ငြာပါသည့် ရက်မှစ၍ ခုနစ်ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ ယင်းနေ့ကျော်လွန်ပါက အရောင်း အဝယ်ကို ဥပဒေနှင့်အညီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ- ဦးဗိုလ်ဗိုလ်ဇော်(LL.B,D.B,L,D,M,L) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၄၆၉၈) အမှတ်(၁၁၃၀)၊ (၁၅)လမ်း၊ (၇)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဖုန်း-၀၉-၄၅၀၀၃၅၀၇၀

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း လားရှိုးမြို့၊ ရပ်ကွက်(၁)၊ အထက်အမှတ်(ဟော်လေးလုံးကွက် သစ်)၊ ဦးပိုင်အမှတ်(၇/၁)၊ ဧရိယာ (၀.၃၁၁၀၅၉)ဧက၊ အမှုတွဲအမှတ် (၆/၈-၅/၂၀၁၅-၂၀၁၆) (အေ)ဖြင့် ဦးမောင်မောင်ဝင်းမှ ပိုင်ဆိုင်သော မြေကွက်အား ၎င်း၏ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူ ဦးခင်မောင်တင် ၁၃/လရန(နိုင်) ၀၀၉၉၁၂မှ ရောင်း/ ဝယ်စာချုပ် (၅၈၃/၂၀၂၂)ဖြင့် ဒေါ်အေးသိန်း ၁၃/လရန(နိုင်) ၀၀၉၈၇၈ထံသို့ ရောင်းချပေးပြီးဖြစ် ၍ အမည်ပြောင်းလျှောက်ထားလာမှု အပေါ် ကန့်ကွက်လိုသူများရှိပါက ရက်ပေါင်း(၂၀)အတွင်း ခရိုင်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ အထောက်အထားခိုင်လုံစွာဖြင့် လာ ရောက်ကန့်ကွက်နိုင်ပါကြောင်း အများ သိစေရန် ကြော်ငြာအပ်ပါသည်။

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း ယာဉ်မှတ် 7L/4237, LIFAN A6 LFJ3055G5 DIT ယာဉ် လက်ဝယ်ရှိသူ ဦးတင်ဖေဝင်း ၇/ သာကန(နိုင်)၀၀၉၄၃၃၃ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေး ရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာ သည့် ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါ သည်။

ကညနာရိုင်ရုံး(ပြည်)

သင့်သွေးဖြင့် အသက်ကယ်ပါ



# ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၁၂) ရပ်

### ၁။ နိုင်ငံရေး

- (က) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး။
- (ခ) တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး။
- (ဂ) လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ”ကို ဆက်လက်လိုက်နာကျင့်သုံးရေး။
- (ဃ) ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး။

### ၂။ စီးပွားရေး

- (က) စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်းစနစ်များဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- (ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။

- (ဂ) သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက် ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး။
- (ဃ) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး။

### ၃။ လူမှုရေး

- (က) စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး။
- (ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး။
- (ဂ) နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး။
- (ဃ) ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး။

❖ နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အတွက် စိုက်ပျိုးရေးပေးဝေမှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာတွင် တောင်သူလယ်သမားများအနေဖြင့်လည်း “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်” ဆိုသည့်စကားရပ်နှင့်အညီ လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်...

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားမှုမှ ကောက်နုတ်ချက်)

## ထိုင်းနိုင်ငံတွင် ပြန်လာရန် အခက်အခဲများ ကြုံတွေ့ခဲ့သော မြန်မာနိုင်ငံသားများအနက် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့များမှ နေရပ်ပြန်သူများကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကြီးများဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့

နေပြည်တော် ဖေဖော်ဝါရီ ၅  
 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား ၆၇၉ ဦးတို့အနက် စာမျက်နှာ ၉ ကော်လံ ၁ ❖



## ပါရီအိုလံပစ်ခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမား ၃၂ ဦးဖြင့် ပြင်ဆင်

ရန်ကုန် ဖေဖော်ဝါရီ ၅  
 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပါရီအိုလံပစ်ခြေစစ်ပွဲဝတ်စုံအဆင့်နှင့် (၃၂) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား ၃၂ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။  
 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နှစ်ဝက်မတိုင်မီ အဓိကနိုင်ငံတကာ ပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရမည်ဖြစ်သည်။  
 ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးအာရှဖုန် အမျိုးသမီးခြေစစ်ပွဲ ဝတ်စုံအဆင့်ကို ဧပြီ ၃ ရက်မှ ၁၁ ရက်၊ (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ ၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သောကြောင့် မြန်မာ့လက်ရွေးစင် စာမျက်နှာ ၂၄ ကော်လံ ၁ ၀



### ယနေ့ သတင်းအညွှန်း

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာအုပ်စု လင်းလွန်းကျေးရွာကမ်းခြေတွင် ပင်လယ်ပြင်၌ သဘာဝအလျောက် သေဆုံးမျောပါနေသော ဘရိုင်းဝေလငါးအား တွေ့ရှိ

စာ ၂၆

### ဝက်စ်ဟမ်းကို သရေကျခဲ့ပြီး အဆင့် (၄) သို့ ဆင်းပေးခဲ့ရသည့် နယူးကာဆယ်အသင်း

ဖေဖော်ဝါရီ ၅ ရက် နံနက်အစောပိုင်းက နယူးကာဆယ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ပရီမီယာလိဂ်ပွဲစဉ် (၂၂) မှ နယူးကာဆယ်နှင့် ဝက်စ်ဟမ်းအသင်းတို့ပွဲစဉ်တွင် တစ်ဖက်တစ်ရိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ အဆိုပါ ပွဲစဉ်သို့ ပွဲကြည့်ပရိသတ် ငါးသောင်းနှစ်ထောင်ကျော် လာရောက်ကြည့်ရှုခဲ့သည်။ စာမျက်နှာ ၂၄ ကော်လံ ၁ ၂